

**မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်**

**the
CBCM
Herald**

အသင်လူအား သင်သည်
မြေမှုန့်မှလာ၍ မြေမှုန့်သို့
ပြန်ရမည်ကို သတိပြုလော့။
(ပြာခံဖုဒွဟူးနေ့ ဝတ်ပြုခြင်းမှ)

၂၄ ရက် ဖေဖော်ဝါရီလ ၂၀၁၈ ခုနှစ်

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ လစဉ်ထုတ်ဝေသည်

အတွဲ (၃) အမှတ် (၂)



မြန်မာနိုင်ငံ မေတ္တာတမန်ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ၏ ဧည့်သည်တော်မှတ်တမ်း၌ ရေးထိုးခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဆုတောင်းစကား



**၁၁၆ ကြိမ်မြောက် ညောင်လေးပင်
လှိုင်မယ်တော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ**

စ - ၁၂

ခပ်သိမ်းသော လူအစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟု ခေါ်ကြလိမ့်မည် ။ ရှင်လုကာ ၁:၅၈

အယ်ဒီတာ့ အာဘော်

အတွင်းသန္တာန်၏ ရဲတိုက်

စိတ္တေန နိယုလေ လောကော (စိတ်သည် လောကကို စွဲဆောင် အပ်၏) ဆိုသည့် သဘောရှိသောကြောင့် လူတစ်ယောက်အတွက် မိမိစိတ်ကို နိုင်နင်းစွာထိန်းချုပ်တတ်ဖို့ လိုအပ်သည်။ စာရေးဆရာ တစ်ဦးက "if you don't control your mind, your mind will control you" (သင်သည် သင့်စိတ်ကို မထိန်းချုပ်လျှင် သင့်စိတ်က သင့်ကို ထိန်းချုပ် လိမ့်မည်) ဟု ရေးသားခဲ့သည်။ 'စိတ်ထောင်းကိုယ်ကြော့'၊ 'စိတ်ပျိုလျှင် ကိုယ်န' စသည့် ဆိုရိုးစကားများလည်း ရှိသည်။ ထို့ကြောင့် လူတစ်ဦးတစ်ယောက်၏ အသက်တာ လှပ ရေးအတွက် အတွင်းစိတ်သည် အလွန်အရေးပါသော အရာတစ်ခုဖြစ်သည်။

ကျွန်ုပ်တို့သည် ရှင်သန်မှုအတွက် နေ့စဉ်လှုပ်ရှားသွားလာရင်း ခန္ဓာကိုယ်ပင်ပန်း နွမ်းနယ်ရသလို စိတ်ဓါတ်စွမ်းအားတို့လည်း ထိပါးခံရသည်။ မိမိ၏ အပြုအမူများသည် စိတ်၏ စေခိုင်းရာ နောက်လိုက်ပါလုပ်ဆောင်နေသည်ကို သတိမထားမိဘဲ ပြုမူနေမိ ပေလိမ့်မည်။ ဘဝ တစ်ကွေ့တွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကြောင့် စိတ်တွင် ဒဏ်ရာများ ကျန်ရစ်နိုင်သည်။ အားလုံးကို ကျေအေးပါပြီဆိုသော်လည်း အတွင်းစိတ်တွင် ခိုအောင်းနေသော နာကြည်းမှုများ၊ မကျေနပ်ခြင်းများက မိမိ၏ နေ့စဉ်ပြောဆိုပြုမူခြင်း များတွင် ပေါ်လာတတ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင် မလုပ်ချင်သော အမှားများကို ကျူးလွန်မိတတ်သည်။ မိမိနှင့် နီးစပ်သူများ အံ့ဩရလောက်သည့်အထိ မယုံကြည်နိုင်ရ လောက် ဆိုးဝါးစွာ ပြုမူပြောဆိုမိသော အချိန်များလည်း ရှိတတ်သည်။

အဘယ့်ကြောင့် ဤသို့ဖြစ်ရသည်ဆိုသော် ကျွန်ုပ်တို့သည် စိတ်ခံစားချက်များကို အရှင်လတ်လတ်မြှုပ်နှံနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ လူတိုင်း၏ ဘဝတွင် ခံစားချက်မျိုးစုံဖြစ်လာတတ်သည်။ သို့သော် မသင့်တော်သောကြောင့် ဖြစ်စေ၊ အခွင့်အရေး မရသောကြောင့် ဖြစ်စေ ထိုခံစားချက်များကို ချိုးနှိမ်ပစ်ကြသည်။ ဖိနှိပ်ထား တတ်ကြသည်။ ထိုခံစားချက်များ ကျွန်ုပ်တို့ မရှိတော့ဟု ကျွန်ုပ်တို့ မှတ်ယူတတ်ကြ သည်။ သို့သော် ထိုခံစားချက်တို့သည် ဖုံးကွယ်ထားခံရသော်လည်း သေမသွားကြပါ။ အတွင်းစိတ်၌ ကိန်းအောင်းရှင်သန်နေသည်။ ရှင်သန်နေသော ခံစားချက်များသည် ကျွန်ုပ်တို့ သတိမထားမိချိန်များတွင် ထွက်ပေါ်လာသောအခါ ထိန်းမနိုင်သိမ်းမရ ဖြစ် တတ်သည်။ ထိုအခါ မမှားချင်သော အမှားများ ကျူးလွန်မိသည်။ ပတ်ဝန်းကျင်မှ လူများ အံ့ဩရလောက်အောင် ပေါက်ကွဲတတ်သည်။

ထိုကဲ့သို့ မဖြစ်ရလေအောင် ကျွန်ုပ်တို့သည် မိမိစိတ်ကို အစဉ်စစ်ဆေးရသည်။ ထို့ကြောင့် မကြာခဏ အာပတ်ဖြေရန် အသင်းတော်မှ တိုက်တွန်းသည်။ တစ်ရက်တာ ကုန်ဆုံးကာ ညအိပ်ယာဝင်ခါနီးတွင် တစ်နေကုန် တွေ့ကြုံခဲ့သော အရာများကို အောက် မေ့ စဉ်းစားပြီး စိတ်တွင် ဖြစ်နေသော အစိုင်အခဲများကို ဖြေလျှော့ရမည်။ မှားခဲ့သော အမှားများကို အသိအမှတ်ပြုကာ ပြန်လည်သုံးသပ်ရမည်။ ရှင်ပေါလူးက "ဒေါသမပြေဘဲ နေမဝင်စေနှင့်" (ဧဖက်ဆု ၁၂:၂၂) ဟု သွန်သင်ခဲ့သည်။ မျက်မှောက်ခေတ် စိတ်ပညာရှင်များက ဘဝကို ဖျော်ရွှင်စွာ ဖြတ်သန်းလိုပါလျှင် လူတိုင်းမိမိကိုယ်ကို ပြန်နားထောင်ပေး ရမည်ဟု အကြံပေးသည်။ ကျွန်ုပ်တို့အတွင်းစိတ်က စကားများစွာ ပြောသည်။ သို့သော် ထိုစကားများကို ကျွန်ုပ်တို့ကိုယ်တိုင် နားမထောင် သောကြောင့် စိတ်ကျခြင်း၊ စိတ်ကစဉ်ကလျားဖြစ်ခြင်း စသည့် စိတ်ရောဂါများ ခံစားရတတ်သည်။

ကျွန်ုပ်တို့သည် ၂၀၁၈ ခုနှစ်အတွက် ဝါတွင်းကာလကို စတင်ကြပြီ ဖြစ်သည်။ ဝါတွင်းကာလသည် မိမိကိုယ်ကို ပြန်လည် သုံးသပ်ရန် အကောင်းဆုံးအချိန်ကာလဟု သတ်မှတ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အသင်းတော်က ဝါတွင်းကာလတွင် မိမိ ကိုယ်ကို ပြန်လည်သုံးသပ်ကာ အပြစ်အမှားများက ရုန်းထွက်ပြီး ရှင်ပြန်သော ခရစ်တော် ၏ အသက်တာတွင် ရှင်သန်ခြင်းဖြင့် စစ်မှန်သောခရစ်ယာန်အသက်တာကို နေထိုင်ရန် လမ်းညွှန်ထားသည်။ ဤကာလတွင် ကျွန်ုပ်တို့၏ အတွင်းစိတ်ကို စစ်ဆေးရန် ဝတ်ပြုကြီး ကွယ်ခြင်းများ၊ နှုတ်ကပါတ်တရားတော်များကလည်း အထောက်အကူ ပြုပေးပါလိမ့်မည်။ ဝါတွင်းကာလတွင် ကျင့်ကြံရသော ကောင်းမှု ကုသိုလ်များက ကျွန်ုပ်တို့အား ခိုင်မာသော စိတ်စွမ်းအားကို ဆောက်တည်ပေးပါလိမ့်မည်။ ထို့ကြောင့် ဝါတွင်းကာလသည် ကျွန်ုပ်တို့ စိတ်အတွင်းမှ အညစ်အကြေးများကို ရှင်းထုတ်ကာ သစ်လွင်သော စိတ်စွမ်းအင်များကို ရယူပေးသော ကာလဖြစ်သည်။

ဝါတွင်းကာလအား ကောင်းမွန်စွာ အသုံးပြုကာ မိမိတို့အတွက် အလွန်အရေးပါ သည့် အတွင်း သန္တာန်၏ ရဲတိုက်ဖြစ်သာ စိတ်ကို ခိုင်ခန့်အောင် ဆောက်တည်ကြပါစို့။

ကျွန်ုပ်တို့ ဒီမိုကရက်တစ်နိုင်ငံ - ဆူဒန်နိုင်ငံ နှင့် ကမ္ဘာတဝှမ်းလုံး၏ ငြိမ်းချမ်းရေး အတွက်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်




အဖူးဆူထောင်းရမည်

ပုပ်ရဟန်းမင်းကြီးမှ တောင်းဆိုထားပါသည်

မတ်လအတွက် ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်း မေတ္တာ ရည်ရွယ်ချက်

Formation in Spiritual Discernment

That the Church may appreciate the urgency of formation in spiritual discernment, both on the personal and communitarian levels



အသင်းတော်သည် တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ဝိညာဉ်ရေးရာဆန်းစစ်ခြင်းတွင် သင်ကြားပေးရေး၏ အရေးပါမှုကို နှစ်သက်လက်ခံနိုင်စေရန်

- မိမိတို့ ဘာသာသူအုပ်စု သတင်းများ၊ ပွဲများကျင်းပခြင်း၊ သင်တန်းများ ပို့ချ ခြင်း၊ ကလေးသူငယ်၊ လူငယ်၊ လူကြီးတို့၏ လှုပ်ရှားမှုများ ဘာသာရေးနှင့် ဆက်နွယ်နေသော သတင်းများကို ဤစာစောင်သို့ ပေးပို့ခြင်းဖြင့် အခြားသူများနှင့် မျှဝေကာ ခွန်အား ဖြစ်စေပါ။ သတင်းများ၊ ဓါတ်ပုံများ ရှိပါက အောက်တွင် ဖော်ပြထားသော လိပ်စာနှင့် ဆက်သွယ် ပေးပို့နိုင် ပါသည်။
- စာစောင်များကို လစဉ်မပျက်မကွက် ဖတ်ရှုလိုပါလျှင် တစ်နှစ်စာ (၆၀၀၀) ကျပ်နှုန်း တစ်လလျှင် ၅၀၀ ကျပ်နှုန်းဖြင့် တနှစ်စာမှာယူ ထားနိုင်ပါသည်။
- မိမိတို့၏ လုပ်ငန်းများ နှင့် အခြားကြော်ငြာများ ထည့်သွင်းလိုပါလျှင်လည်း ဖော်ပြပါ လိပ်စာများအတိုင်း ဆက်သွယ်ကာ ထည့်သွင်းနိုင်ပါသည်။

ထုတ်ဝေခွင့်အမှတ် ၀၁၇၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတာလို့စ် ကျာခူ	ပုံနှိပ်တိုက် စိန်ဇေးဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျီမုဒြာလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနို စိုးနိုင်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘဏ် မြေဒီကုန်း၊ ရန်ကုန်။ နော်မြတ်နင်းထွေး (၁၄/ဟာသတ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစ်၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်
ဒီရိုင်းဖွဲ့စည်းပုံ ဖာသာရ် စိုးနိုင် ၊ ရီစိုမေရီ	ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ)
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	cbcmosc@gmail.com

ဗဟိုရဟန်းအဖွဲ့ကြီးဖရန်စစစ်အရှင်တို့၏ဗုဒ္ဓဘုရားနေ့လူထုပရိသတ်အားဆွန့်ဆင်ချက်

မစ္စားတရားတော်မြတ်ပူဇော်ခြင်းကို အနှစ်သာရရှိရှိ ကျင်းပပူဇော်ခြင်း

မစ္စားတရား အစနိဒါန်းတော်

မစ္စားတရားတော်မြတ်ကို နှုတ်ကပါတ်တော် နာယူခြင်းနှင့် ကိုယ်တော်မြတ်ပူဇော်ခြင်းဆိုပြီး အဓိကအားဖြင့် ဝတ်ပြုကိုးကွယ်ခြင်း ၂ ပိုင်း ရှိပါတယ်။ ဒီနှစ်ပိုင်းစလုံးက တစ်ခု နှင့်တစ်ခု နီးနီးကပ်ကပ်ချိတ်ဆက်နေပါတယ်။ နှစ်ပိုင်းပေါင်း ပြီးမှတစ်ဆင့်တည်းသော ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်လာပါတယ်။ လူပရိသတ်တွေ စုရုံးရောက်ရှိနေပြီ ဆိုတာနဲ့ မစ္စားတရား တော်ကို နိဒါန်းပိနည်းတွေနဲ့ စတင်ပါတယ်။ ရဟန်းဘုန်းကြီးက ယဇ်ပလ္လင်ရှိရာသို့ ကြွရောက်လာပြီး ပရိသတ်ကို "ဘုရား သခင်သည် သင်တို့နှင့်အတူရှိပါစေ" လို့ နှုတ်ခွန်းဆက်ပါတယ်။ ပြီးတဲ့အခါမှာ နောင်တစွဲပြီး အသနားခံခြင်းကို ဆက်လက်ပြုလုပ်တယ်။ တနင်္ဂနွေနေ့နဲ့ ပွဲနေ့တွေမှာဆိုရင် ဂလိုရီ ယာသီချင်းကို ကျူးသီဆိုကြပါတယ်။ အဲ့ဒီနောက် စုပေါင်းဆုတောင်းမေတ္တာကို ရွတ်ဆိုပါတယ်။ ပါဝင်တဲ့လူပရိသတ်ရဲ့ ရည်ရွယ်ချက်တွေကိုပါ ပေါင်းစုပြီး ပူဇော်တာမို့ စုပေါင်းဆုတောင်းမေတ္တာလို့ခေါ်ပါတယ်။ အဖွင့်နိဒါန်း ပိနည်းတွေက ဘုရားရှင်ရဲ့ နှုတ်ကပါတ်တော်ကို ကြားနားဖို့နှင့် ကိုယ်တော်မြတ်မင်္ဂလာကို ကျင်းပဖို့အတွက် ပြင်ဆင်ပေးခြင်းဖြစ် ပါတယ်။

မစ္စားတရားတော်မြတ်ကို ခမည်းတော်သားတော် အမှတ်လက္ခဏာနဲ့ စတင်ပါတယ်။ ဘုန်းကြီးဩဝါဒပေးပြီးမှ ရောက်လာတာကို အချိန်မီရောက်လာတယ်လို့ ပြောလို့မရပါဘူး။ အစကနေ အဆုံးထိပါဝင်ဖို့အတွက် နောက်မကျဖို့ အရေးကြီးပါတယ်။ ဘုန်းတော်ကြီးက တရားထောက်တွေနဲ့ ဝင်လာပြီး မစ္စားပူဇော်ရာယဇ်ပလ္လင်ကို အရှိသေပေးဦးညွတ် (သို့မဟုတ်) ဒူးထောက်ပါတယ်။ သန့်ရှင်းတဲ့ ပလ္လင်တော်ကို တရိတသေ နှမ်းပါတယ်။ လော်ဗန်ပါတဲ့အခါ လော်ဗန်ပူဇော်ပါတယ်။ ယဇ်ပလ္လင်တော်ကို ဘာလို့ ဒီလောက် ရှိသေဂါရဝ ပြုနေကြတာလဲ။ ဘာလို့ဆိုတော့ ယဇ်ပလ္လင်က ခရစ်တော်ဖြစ်နေလို့ပဲ။ ခရစ်တော်ကို ကိုယ်စားပြုထားတယ်။ ခရစ်တော်နှင့် ဆုံဆည်းခြင်းဖြစ်တဲ့ မစ္စားတရားတော်ရဲ့ အစမှာ ချစ်ခြင်း မေတ္တာရဲ့ သင်္ကေတယဇ်ပလ္လင်ကို နှမ်းခြင်းနဲ့စတင်တာ အဓိပ္ပါယ်ရှိပါတယ်။

အဲ့ဒီနောက်မှ ခမည်းတော် သားတော် အမှတ်လက္ခဏာ စတင်ပြုလုပ်တယ်။ ရဟန်းနှင့်အတူ လူထု ပရိသတ်ကပါ ပြုလုပ်ကြရတာဖြစ်တယ်။ သုံးပါးတစ်ဆူ ဘုရားရဲ့ နာမတော် ဌာကျင်းပတဲ့ ဝတ်ပြုကိုးကွယ်ခြင်းဖြစ်တယ် ဆိုတာကို သိဖို့လိုပါတယ်။ သုံးပါးတစ်ဆူ ဘုရားဆီကိုပဲ ဆုတောင်းမေတ္တာတွေ၊ ပိနည်းတွေက တောက်လျှောက်



ဦးတည်ထားပါတယ်။ အတု မဲ့စွာ ပေါင်းစည်း ဖြစ်တည်နေတဲ့ တစ်ဆူသုံးပါးဘုရားရဲ့ နက်နဲဖွယ်ရာဟာ ကားတိုင်တော်မှာ ခရစ်တော်အားဖြင့်ထုတ် ဖော်ပြသခဲ့ ပါတယ်။ ပါစကား နက်နဲဖွယ်ရာဆိုတာ တကယ်တော့ ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားရဲ့ ဆုကျေးဇူးတော်တစ်ခုလို့ ပြောရမှာပါ။ အဲ့ဒီကနေတဆင့် ကိုယ်တော်မြတ်စက္ကရမင်တူး မင်္ဂလာတော်ဆိုတာ ထိုးဖောက်ခံရတဲ့ နှလုံးအိမ်တော်မှယိုဖိတ် စီးဆင်းလာပါတယ်။ ဒီနက်နဲဖွယ်ရာကို ခမည်းတော် သားတော် အမှတ်လက္ခဏာ ပြုလုပ်ပြီး စတင်တာကို အလေးနက်ထားဖို့ လိုပါတယ်။

အဲ့ဒီနောက်မှာ ရဟန်းတော်က "ဘုရားသခင်သည် သင်တို့နှင့်အတူရှိပါစေ" လို့နှုတ်ခွန်းဆက်ပါတယ်။ ပရိသတ်ကလည်း "ကိုယ်တော်နှင့်လည်းရှိပါစေ" လို့တုန့်ပြန်ကြ ပါတယ်။ အပြန်အလှန် စကားပြောကြတဲ့ပုံစံအတိုင်းပါပဲ။ ဝေါဟာရ စကားလုံး၊ အပြုအမူ၊ အမှတ်လက္ခဏာတွေအားလုံးဟာ သူ့အဓိပ္ပါယ်နဲ့သူ အရေးပါလွန်းလှပါတယ်။ တိတ်ဆိတ်စွာ ငြိမ်သက်ပြီးနေလိုက်တာကလည်းပါဝင်လူထုပရိသတ်ရဲ့ အာရုံကို စုစည်းပြီး ဟန်ချက်ညီညီ တစ်သားတည်းဖြစ်အောင် ဖိတ်ခေါ်လိုက်တာပါပဲ။ အားလုံးဟာတစ်ခု တစ်စည်းတည်း ယုံကြည်ချက်ကို ထုတ်ဖော်ကြတယ်။ ဒီနည်းအားဖြင့် ဘုရားရှင် နှင့်အတူတည်ရှိဖို့၊ အချင်းချင်း တစ်ညီတစ်ညွတ်တည်း နေထိုင်ဖို့ စိတ်ဆန္ဒတွေကို ဖော်ထုတ်ပြသ လိုက်ကြပါတယ်။

(ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၇)

နောင်တစွဲယူခြင်း

မစ္စားတရားတော်မြတ် အစပိုင်းမှာ ပြုလုပ်ကြတဲ့ နောင်တစွဲယူခြင်း အကြောင်းလေးကို ဒီတစ်ပတ်ရဲ့ဘုရားစကားသင်ကြားခြင်း အစီစဉ်မှာ လေ့လာကြည့်ရအောင်။ သန့်ရှင်းမွန်မြတ်တဲ့ နက်နဲဖွယ်ရာ မစ္စားတရားတော်မြတ်ကို ထိုက်တန်စွာကျင်းပနိုင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ပြုလုပ်ခဲ့တဲ့ အပြစ်တွေကို ဘုရားရှေ့၊ လူပရိသတ်ရှေ့မှာ သိမှတ်ဝန်ခံကြပါတယ်။ ကျွန်ုပ်တို့အားလုံးက အပြစ်သားတွေပါဆိုတာကို သတိရစေပါတယ်။ ကိုယ့်ကိုကိုယ်ရှေ့တန်းတင် အထင်ကြီးမှုတွေနှင့် ပြည့်နှက်နေတဲ့နှလုံးသားကို ဘုရားက ဘာများထပ် ဖြည့်ပေးလို့ရနိုင်ဦးမှာလဲ။ ဖြောင့်မတ်သူ အမှားကင်းသူလို မိမိကိုယ်ကို ထင်နေသေးသရွေ့ဘုရားရဲ့ ခွင့်လွှတ်ခြင်း ဆိုတာဘယ်လိုလုပ် ဝင်ရောက်နိုင်မှာလဲ။ ဖာရီဇေဦးနှင့် အခွန်ခံသူတို့ရဲ့ ပုံဥပမာလေးကိုပဲ ကြည့်ကြည့်ပါ။ အခွန်ခံက အပြစ်သားဆိုတာကို လက်ခံသိမှတ်ပြုတယ်။ ဖာရီဇေဦးကတော့ ဖြောင့်မတ်သူလိုပဲ ကိုယ့်ကိုကိုယ်ထင်တယ်။ အမှား ဆိုတာကို မြင်ပြီး အမှားပြုခဲ့တာအတွက် တောင်းပန်တတ်မှ ခွင့်လွှတ် ခြင်းအရသာကို ပိုသိလာမယ်။ ပြီးတော့ အမှားပြုတတ်တဲ့ လူသားအချင်းချင်း စာနာထောက်ထားနားလည်တတ်လာပါ တယ်။

နောင်တယူပြီး အပြစ်ဝန်ခံတဲ့အပိုင်းမှာ ကျွန်ုပ် သည် စိတ်၊ နှုတ်၊ အကျင့်တို့ဖြင့် . . . ဆိုတဲ့ မေတ္တာကို ဖော်မြူလာ တစ်ခုလိုရွတ်ကြတယ်။ ရင်ကိုခတ်ပြီး အမှားပြုမိကြောင်း ညီအစ်ကို မောင်နှမလူပရိသတ်ရှေ့မှာ ဝန်ခံကြတယ်။ စိတ်၊ နှုတ်၊ အကျင့်တို့ဖြင့် ကျူးလွန်ခဲ့တဲ့ အပြစ်တင်မကဘဲအ ကောင်းပြုလုပ်ဖို့ ပျက်ကွက်ခဲ့တဲ့ အပြစ်တွေ အတွက်ပါ တောင်းပန်ကြတယ်။ ဟုတ်တယ်။ အကောင်းမလုပ်ခြင်းကလည်းအပြစ်တစ်ခုပါပဲ။ တချို့ကထင်ကြတယ်။ ငါဘယ်သူ ကိုမှ မကောင်းတာမလုပ်ဘူး၊ မထိခိုက်မနာကျင်စေဘူး။ မကောင်းတာလုပ်ရုံနဲ့ မပြီးသေးပါဘူး။ ကောင်းတဲ့ အရာတွေကိုလည်း လုပ်ရဦးမှာပါ။ အမှားကျူးလွန်တာ အပြစ် ဖြစ်သလိုလုပ်သင့်တာကို မလုပ်တာလည်းအပြစ်ပါပဲ။ ဘုရားရှေ့၊ လူပရိသတ်ရှေ့မှာ အပြစ်သားဖြစ်ကြောင်း ဝန်ခံလိုက်ခြင်း အားဖြင့်အပြစ်ရဲ့ အဓိပ္ပါယ်ကို ပိုနားလည်စေတယ်။ အပြစ်က ဘုရားရှင်နဲ့ဝေးကွာစေပြီး၊ နီးစပ်သူ ညီအစ်ကို မောင်နှမအချင်းချင်းကြားမှာလည်း စိမ်းကားစေပါတယ်။ အပြစ်ကရင်းနှီးဆက်နွယ်မှုကို ဖြတ်တောက်ပစ်လိုက်ပြီး သွေးကွဲသွားအောင် လုပ်နိုင်ပါတယ်။ တည်ဆောက်ခြင်းကို မဖြစ် စေဘဲပြိုကွဲခြင်းကိုသာ ဦးတည်သွားတာ အပြစ်ပါပဲ။ ဒါ ကြောင့်အပြစ်လုပ်မိရင် သိမှတ် ဝန်ခံဖို့လိုတယ်။ ရင်ကိုခတ် ပြီးကျွန်ုပ်အပြစ်၊ ကျွန်ုပ်အပြစ်၊ ကျွန်ုပ်အပြစ်ဆိုပြီးဝန်ခံတဲ့ စကားက မိမိအပြစ်ကိုပဲ ကြည့်စေပါတယ်။ သင့်အပြစ်၊ သင့်အပြစ်ဆိုပြီးသူများကို လက်ညှိုးမထိုးခိုင်းပါဘူး။ ကိုယ် လုပ်တဲ့အပြစ်ကိုသာ ဝန်ခံ အသိမှတ် ပြုရမှာဖြစ်ပါတယ်။ အဲ့ ဒီလိုဝန်ခံပြီးတဲ့နောက်မှာ မွန်မြတ်သောကညာစင်မာရီးယား၊ သိကြားရဟန္တာအပေါင်းတို့နဲ့ အသင် ညီအစ်ကို မောင်နှမအပေါင်းတို့ ကျွန်ုပ်တို့ ဘုရားသခင်ထံ ဆုတောင်းပါမည့်အကြောင်း ကျွန်ုပ် တောင်းပန်ပါသည်လို့ ဆိုကြတယ်။ သိကြား ရဟန္တာအပေါင်းတို့နဲ့ တစ်လုံးတစ်ဝတည်း ရှိနေတယ်ဆိုတာကို အမှတ်ရစေတယ်။ သူတို့ရဲ့ကြားဝင် ဆုပန်ပေးမှုအားဖြင့် ရှေ့ဆက်ခရီးမှာ ဘုရားနဲ့ ပေါင်းစည်းနိုင်ဖို့ ခွန်အားဖြစ်စေပါတယ်။

(ဇန်နဝါရီလ ၂၀၁၈)

စာမျက်နှာ (၄) သို့



ကာဒီနယ်ချားလ်ဘို အိန္ဒိယဆရာတော်ကြီးများညီလာခံသို့ တက်ရောက်ခဲ့



မြန်မာပြည် ကက်သလစ်အသင်း တော်ဟာ ဓမ္မဟောင်းကျမ်းထဲမှ ယောဘ ကဲ့သို့ ငွေကြေးမရှိ၊ လုပ်ပိုင်ခွင့်မရှိ၊ ဥစ္စာနေ မရှိ အဖြစ်မျိုးတွင် နေထိုင်ခဲ့ရပါတယ်” ဟူ၍ လည်း မြန်မာပြည် အသင်းတော်သည် ဒုက္ခ နှင့်တွေ့ကြုံခံရသော်လည်း ဘုရားရှင်၏ ဂရု ကာမေတ္တာတော်ကြောင့် ပိုမိုတိုးတက်ခဲ့ ကြောင်း ကာဒီနယ်ချားလ်ဘိုက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက် က အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့တွင် အိန္ဒိယ နိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ ချုပ် ညီလာခံ ကျင်းပခဲ့သည်။ ထိုညီလာခံ တွင် တက်ရောက် အမှာစကားပြောကြား ပေးရန် မြန်မာ ပြည်၏ပထမဆုံး ကာဒီနယ် ချားလ်ဘို အား ဖိတ်ကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် သာသနာပေါင်း ၁၇၄ သာသနာရှိပြီး လက်ထောက်ဆရာ တော်များနှင့် အနားယူထားသော ဆရာ တော်များ အပါအဝင် ဆရာတော်ပေါင်း ၂၄၆ ပါးရှိသည်။ ဆရာတော်ကြီးများ အဖွဲ့ ချုပ်ကို ၁၉၄၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ သည်။ ဆရာတော်ကြီးများ၏ တွေ့ဆုံ ခြင်းကို ၂ နှစ်တကြိမ် ပြုလုပ်လေ့ရှိ သည်။

ကက်သလစ် ဘာသာဝင်များမှာ ၁၉ ဒဿမ ၉ သန်းရှိပြီး နိုင်ငံတစ်ခုလုံး လူဦး ရေ၏ ၁.၅၅ ရာခိုင်နှုန်းဖြစ်သည်။

အိန္ဒိယနိုင်ငံ ကက်သလစ် အသင်း တော်သည် ကြီးမားသော အစဉ်အလာရှိ သော်လည်း ဖိနှိပ်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရ ခြင်းတို့ဖြင့် ရုန်းကန်နေရသည်။ အထူး သဖြင့် သီလရှင်ကျောင်းများအား တိုက်ခိုက် ခြင်း၊ ဘုရားကျောင်းများအား မိရှိ ဖျက်စီး ခြင်းများ မကြာခဏ ဖြစ်လေ့ရှိသည်။

Ref: CRUX

မြန်မာပြည် ကက်သလစ် အသင်း တော်အား ကူညီပေးခဲ့ခြင်းများ အတွက် ကျေးဇူးတင်ကြောင်း၊ ယုံကြည်ခြင်းအတွက် သာသနာပြုများစွာ စေလွှတ်ပေးခဲ့ခြင်း အ တွက်လည်း အထူးကျေးဇူးတင်ပါကြောင်း မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ကာဒီနယ် ချားလ် မောင်ဘိုက အိန္ဒိယနိုင်ငံတွင် နှစ်နှစ် တစ်ကြိမ်ပြုလုပ်သော အိန္ဒိယနိုင်ငံ ကက် သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် တွေ့ ဆုံပွဲတွင် အိန္ဒိယ ဆရာတော်များအား ပြော ကြားခဲ့သည်။

“ချန်နိုင်း (အိန္ဒိယနိုင်ငံ အရှေ့ပိုင်း မြို့) မှာ မြှုပ်နှံခံခဲ့ရတယ်လို့ ယူဆခဲ့ကြတဲ့ တမန်တော်ကြီး စိန်သောမတ်(စ်) ဟာ အိန္ဒိယ အသင်းတော်၏ မှတ်ကျောက်တစ်ခု

ဖြစ်ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း (၂) ထောင်က ဒီနိုင်ငံကို ခရစ်တော်ရဲ့ နှုတ်က ပါတ်တော် ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယ ဟာ ထူးခြားလေးမြတ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါ တယ်။ အိန္ဒိယဟာ အစောပိုင်းအသင်းတော် ၏ သာသနာပြုယဉ်ကျေးမှုတွင် ပါဝင်သော ကောရိတု၊ ဖေဖော်ဝါရီနှင့် အတူရပ် တည် လာခဲ့သော အသင်းတော်ဖြစ်ခြင်း အတွက်လည်း အလွန်ဂုဏ်ယူဖွယ်ကောင်း သော အသင်းတော်တစ်ခု လည်းဖြစ်ပါ တယ်” ဟု ကာဒီနယ်ချားဘိုက အိန္ဒိယ အသင်းတော်၏ လေးစားဖွယ် ဂုဏ်ပုဒ်များ ကို ဖော်ညွှန်းခဲ့သည်။

မြန်မာပြည်အသင်းတော်နှင့် ပတ် သက်ပြီး အိန္ဒိယဆရာတော်များက မေးမြန်း

ခဲ့ရာတွင် ကာဒီနယ်က မြန်မာပြည် အသင်း တော်မှာ နိုင်ငံလူဦးရေ၏ ၂ ရာခိုင်နှုန်း (၇) သိန်းခန့်မျှသာရှိ၍ အလွန်သေးငယ်သည့် အသင်းတော်တစ်ခုဖြစ်ပြီး ကွဲပြားသော လူမျိုးစုငယ်လေးများနှင့် မတူညီသော ယဉ် ကျေးမှုပုံစံမျိုးစုံဖြင့် ဖွဲ့စည်းထားသော အသင်းတော်တစ်ခုဖြစ်ပါကြောင်း၊ ၁၉၆၅ ခုနှစ်တွင် နိုင်ငံ၏ စနစ်ဆိုးအောက်တွင် မြန်မာကက်သလစ် အသင်းတော်သည် ဒုက္ခအခက်အခဲများစွာ ခံစားခဲ့ရသော်လည်း အတူတကွခံထမ်းကာ အသက်ရှင်ရပ်တည် နိုင်ရန် ကြိုးစားခဲ့ကြပြီး တိုးတက်ရှင်သန် ရန်လည်း ကြိုးစားနေကြောင်း မြန်မာပြည် အသင်းတော်၏ အခြေအနေများကို ဝေမျှခဲ့ သည်။

စာမျက်နှာ (၃) မှ

ဂလိုရီယာနှင့်စုပေါင်းဆုတောင်းမေတ္တာ
မစ္စားတရားတော်မြတ် အစမှာ နောင်တယူပြီး အပြစ်ဝန်ခံခြင်းအားဖြင့် အပြစ်သားဖြစ်ကြောင်း၊ ဘုရားရှင် ရဲ့ကျေးဇူးတော်လိုအပ်ကြောင်းတွေ့ခဲ့ကြပြီ။ အပြစ်များတဲ့ လူသားနဲ့အချစ်ပွားတဲ့ ဘုရားတို့ ဆုံတွေ့ပြီးတဲ့နောက်ခွင့် လွှတ်ခြင်းခံရတဲ့အတွက် ဘုရားရဲ့ကျေးဇူးတော်ကို ချီးမွမ်း ထုတ်ဖော်ဖို့ ဂလိုရီယာကိုသီကျူးကြပါတယ်။ ဒီသီချင်းကအ သင်းတော်အတွင်းမှာရှေးကျလွန်းပြီးသီပေါက်မြို့မြတ်လွန်း တဲ့သီချင်းလိုပြောလိုရပါတယ်။ သန့်ရှင်းသောဝိညာဉ်တော် ဘုရား၌စုရုံးကြပြီး အဖေမည်းတော်ဘုရားနဲ့ လောကအပြစ် ချွတ်တော်မူတဲ့ သိုးငယ်တော်ယေရှုဘုရားကိုချီးမွမ်းဂုဏ်ပြု ကြပါတယ်။ “ကောင်းကင်ဘုံ၌ဘုရားသခင်အားဘုန်းတော် ဂုဏ်တော်ရှိစေသတည်း”လို့ အစချီထားတဲ့ ဒီသီချင်းက ဘက်သလင်ဟင်မြို့မှာ ယေရှုဘုရားဖွားမြင်တော်မူချိန်သီ ကြားတမန်အပေါင်းက ကျေးဇူးသီဆိုခဲ့ကြတာကို အမှတ်ရ စေပါတယ်။ ကောင်းကင်နှင့် မြေကြီးအချင်းချင်းပွေ့ဖက် လိုက်တယ်လို့ဆိုရမယ့် ပျော်ရွှင်ခြင်းအတိပြီးတဲ့သတင်း ကောင်းကြေညာခြင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဂလိုရီယာကျေးဇူးပြီးတဲ့အခါမှာစုပေါင်းဆုတောင်း မေတ္တာကို ရွတ်ဆိုပါတယ်။ ဒီစုပေါင်းဆုတောင်းမေတ္တာက နေ့ရက်အချိန်အခါပွဲနေ့ သမယတွေကို လိုက်ပြီးရေးဖွဲ့ထား တာမို့ကျင်းပတဲ့ပွဲနေ့ရဲ့သဘောတရားကိုဖော်ထုတ်ပေးပါ တယ်။ အစမှာဆုတောင်းကြစို့ဆိုပြီး ရဟန်းကလူပရိသတ် ကိုဖိတ်ခေါ်လိုက်တယ်။ ခေတ္တခဏ တိတ်ဆိတ်စွာနေပြီးမှ မေတ္တာကိုစဆိုတယ်။ မေတ္တာမဆိုခင် တိတ်ဆိတ်စွာနေ တယ်ဆိုတာက စုရုံးရောက်ရှိနေတဲ့ လူပရိသတ်ကိုဘုရား ရှင် ရှေ့မှာရောက်နေပြီဆိုတာကို သတင်းစေဖို့အ တွက် ထားရှိခြင်းဖြစ်ပါတယ်။ စိတ်အာရုံတွေကိုစုစည်းပြီး တစ်ဦးချင်းစီရဲ့ ရည်ရွယ်ချက်တွေကို ရဟန်းနဲ့အတူပူဇော် ပေါင်းစပ်ဖို့ပြင်ဆင်ကြရတဲ့အချိန်လေးဖြစ်ပါတယ်။ ရဟန်း ကတစ်ယောက်ထဲဆိုတာမဟုတ်ပါဘူး။ လူပရိသတ်ကပါ နှလုံးသားတွေကို ပြင်ဆင်ပြီး အတူပေါင်းစုရွတ်ဆိုတာမို့ စု ပေါင်းဆုတောင်းမေတ္တာလိုခေါ်တာပေါ့။ ဒါကြောင့်ရဟန်း ဘုန်းကြီးတွေလည်း ဒီမေတ္တာကိုဆိုတဲ့အခါခေတ္တခဏတိတ် ဆိတ်စွာအာရုံစုစည်းဖို့ပရိသတ်ကိုပြင်ဆင်ပေးရပါမယ်။ တိတ်ဆိတ်တဲ့အချိန်ခဏလေးကို မပေးနိုင်ဘူးဆိုရင်လူတွေ ရဲ့စိတ်ပိုင်းတွေကို စုစည်းဖို့မဖြစ်နိုင်တော့ပါဘူး။ ရဟန်း တွေအနေနဲ့စုပေါင်းဆုတောင်းမေတ္တာလေးကိုမရွတ်ဆိုခင်

အချိန်ခဏလေး တိတ်ဆိတ်စွာနေပြီး လူတွေရဲ့အာရုံကိုစု စည်းဖိတ်ခေါ်ဖို့မေ့ကြပါနဲ့လို့ကျွန်ုပ်အထူးတိုက်တွန်းချင်ပါ တယ်။

စုပေါင်းဆုတောင်းမေတ္တာကို ရွတ်ဆိုတဲ့အခါမှာ ရဟန်းက လက်နှစ်ဖက်ကိုဆန့်ပြီးရွတ်ဖတ်ပါတယ်။ လက် ကိုဆန့်ပြီး ဆုတောင်းတဲ့ဒီအပြုအမူဟာ ပထမရာစုနှစ်က တည်းက ရှေးဦးခရစ်ယာန်တွေ ကျင့်သုံးခဲ့ကြတဲ့အစဉ်လာ တစ်ခုဖြစ်ပါတယ်။ ရည်ရွယ်ချက်ကကားတိုင်ပေါ်မှာ လက် ကိုဆန့်ပြီးအသေခံ အသက်စွန့်တော်မူတဲ့ခရစ်တော်ဘုရား ကိုအတူယူနိုင်ကြဖို့အတွက်ပါ။ ကားတိုင်ပေါ်ကခရစ်တော် ဟာအဖေမည်းတော်ဘုရားဆီ ဆုတောင်းပေးခဲ့သူတစ် ယောက်ဖြစ်ခဲ့သလို သူကိုယ်တိုင်ကလည်းဆုတောင်း မေတ္တာဖြစ်လို့နေပါတယ်။ ရိုမင်ဝိနည်းတွေမှာ ဆုတောင်း မေတ္တာတွေရဲ့ အဓိပ္ပါယ်က လေးနက်ကြွယ်ဝလှပါတယ်။ အဲ့ဒီမေတ္တာတွေကိုပဲ သေချာထောက်ရှုကြည့်မယ်ဆိုရင်လှ ပတဲ့ကမ္ဘာ့နှုန်းစီးဖြန်းခြင်းတစ်ခုဖြစ်လာနိုင်ပါတယ်။

(ဇန်နဝါရီလ ၁၀ရက်၊ ၂၀၁၈)

သီကိုရှင်း

အထက်မြန်မာပြည် ဆရာတော်ကြီး(၄)ပါး နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံ၍ ကချင်ဒေသငြိမ်းချမ်းရေးနှင့် စစ်ရှောင်ဒုက္ခသည်အရေးဆွေးနွေး

ဆရာတော်ကြီးများက စစ်ရှောင်ဒုက္ခသည်များ ထားကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး တပ်မတော်က အကူအညီပေးရန် မေတ္တာရပ်ခံခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်နိုင်ဆုံးအကူအညီပေးမည်ဟုပြော

နယ်တွင် ၂၀၁၁ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ တိုက်ပွဲရှောင်ပြည်သူ ၁ သိန်း ၂ သောင်းကျော်ရှိနေပြီး ၎င်းတို့၏ နေအိမ်၊ ကျေးရွာများကိုစွန့်ခွာ၍ စစ်ရှောင်စခန်းများတွင်နေထိုင်ကြသည်မှာ ၇ နှစ်နီးပါးကြာမြင့်လာပြီဖြစ်ပြီး၊ Camp များတွင် ကျဉ်းကြပ်စွာနေထိုင်ရခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းကင်းမဲ့မှုတို့ကြောင့် ၎င်းတို့ဘဝများသည် မျှော်လင့်

ရေးဦးစီးချုပ်ကပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံသို့လာရောက်စဉ်က ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့် တွေ့ဆုံခဲ့သည့်အကြောင်းကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဆရာတော်တို့၏ သဘောထားနှင့်ထပ်တူပင် ငြိမ်းချမ်းရေးဆောင်ရွက်ရန်အရေးကြီးကြောင်း ၎င်းအားပြောကြားခဲ့ပြီး ၎င်းကလည်း ထာဝရငြိမ်းချမ်းရေးရယူလိုသော သဘောထားဆန္ဒအမှန်ကို ရှင်းလင်းပြောကြားခဲ့သည်ဟု ဆရာတော်ကြီးများအား ပြောသည်။

ကက်သလစ်အသင်းတော်အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးအရတိမ်းရှောင်နေသူများအား လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပံ့ပိုးကူညီလျက်ရှိပြီး ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များပေးခြင်းနှင့် ၎င်းတို့၏နေရပ်ဒေသသို့ပြန်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့်အတူ တတ်အားသမျှကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကက်သလစ်အသင်းတော်အနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုအတွက်ဆုတောင်းပေးခြင်းသာမက လိုအပ်သောနေရာများတွင်လည်း လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခြင်းသည်သာလျှင်အကောင်းဆုံးအဖြေရရှိနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် နိုင်ငံတော်တည်ဆောက်ခြင်း လုပ်ငန်းများတွင် ကက်သလစ်အသင်းတော်အနေဖြင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်က ပြန်လည်ပြောကြားခဲ့ကာ မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး (ငြိမ်း) ပေါလ်ဇိန်ထုံးဂရောင်ကလည်း တပ်မတော်မှ မြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေမှုအောင်မြင်စေရန်နှင့် ပြည်သူများအားလုံးအသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းစကားပြောကြားခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။



ဇိန်ထုံးဂရောင် ဦးဆောင်၍ လားရှိုး ဂိုဏ်းအုပ်ဆရာတော်ကြီး ဖိလစ်ဖလ်ဟောင်း၊ မြစ်ကြီးနား ဂိုဏ်းအုပ်ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်နှင့် ဗန်းမော် ဂိုဏ်းအုပ်ဆရာတော်ကြီး ရေမွန်ဆွမ်လွတ်ဂမ်တို့သည် ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံရာတွင် ဆရာတော်ဖရန်စစ်ဒေါ့တန်က စစ်ရှောင်ဒုက္ခသည်များ ထားကင်းလုံခြုံစွာနေရပ်ပြန်နိုင်ရေး တပ်မတော်က အကူအညီပေးရန် မေတ္တာရပ်ခံခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အတတ်နိုင်ဆုံးအကူအညီပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးရုံးထုတ်ပြန်ချက်အရ နံနက် ၁၀ နာရီမှ ၁၁ ခွဲအထိ တစ်နာရီခွဲကြာ တွေ့ဆုံဆွေးနွေးရာတွင် ဆရာတော်ဖရန်စစ်ဒေါ့တန်က ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆောင်ရွက်မှုများနှင့်ပံ့ပိုးကူညီမှုများအတွက် ဝမ်းမြောက်ပါကြောင်း၊ မိမိတို့သည်ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကက်သလစ် ဆရာတော်များဖြစ်ပြီး ကက်သလစ် ဘာသာဝင်များကို နိုင်ငံ့သားကောင်းများဖြစ်ပေါ်လာစေရေး အစဉ်တစိုက်သွန်သင်လမ်းပြလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေးအတွက် တပ်မတော်အနေဖြင့် အစိုးရ ပြည်သူ့လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အတူတကွကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် လွန်စွာ အားရမိပါကြောင်းပြောကြားခဲ့သည်။

ချက်ကင်းမဲ့ပြီး ဖရိုဖရဲဖြစ်ခြင်းများကို ခံစားနေရကြောင်း တင်ပြဆွေးနွေးခဲ့ပြီး ၎င်းတို့ဘေးကင်းလုံခြုံစွာဖြင့် နေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရန်အတွက် တပ်မတော်မှကူညီဆောင်ရွက်ပေးစေလိုကြောင်း ကာကွယ်ရေးဦးစီးချုပ်အား တောင်းဆိုခဲ့သည်။

တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးရရှိရန်အလိုချင်ဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းအောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သည်ပြည်သူကြားမှပေါက်ဖွားလာသည့် တပ်မတော်ဖြစ်ပြီး ပြည်ထောင်စုတိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ ပြည်သူများကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက်ကိုင်ပြဿနာများ ဖြေရှင်းရန်အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်လျက်ရှိပြီး လက်နက်ကိုင်ပြဿနာများဖြစ်ပွားခြင်းမှာ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ ဘာသာရေးနှင့်တိုင်းရင်းသားရေးများ အပေါ်တွင် အခြေခံ၍ဖြစ်ပွားကြသည်ကိုတွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်ဖြင့်လျှောက်လှမ်းနေချိန်တွင် လက်နက်ကိုင်စွဲဖြေရှင်းခြင်းထက် ငြိမ်းချမ်းရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် စစ်ရှောင်စခန်းများနှင့် ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်က IDP Camp များ မရှိစေလိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက IDP Camp များကို အကာအကွယ်မယူရန်အရေးကြီးပါကြောင်းနှင့် တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့နေရပ်များတွင် ပြန်လည်အခြေချနေထိုင်စေလိုပြီး တပ်မတော်မှအတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေကြောင်း ကာကွယ်

တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညွှန်ကြားကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများပါဝင်တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက် (၂၀၁၇ ခုနှစ်) ကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေနှင့် တပ်မတော်ခေါင်းဆောင်များသည် ကာဒီနယ်



ချားစ်ဘိုနှင့် မြစ်ကြီးနား ဂိုဏ်းအုပ်ဆရာတော် ဖရန်စစ်ဒေါ့တန်တို့အား မြစ်ကြီးနား ဂိုဏ်းအုပ်ဆရာတော်ကျောင်းတိုက်တွင် လာရောက်တွေ့ဆုံခဲ့ပြီး ကချင်ဒေသ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟားခါးဂိုဏ်းအုပ်ဆရာတော် Lucius Hre Kung မွေးနေ့ကျင်းပ

ဟားခါးသာသနာမှ ဘုန်းတော်ကြီးများ၊ စတုတ္ထတန်းများ၊ ဘာသာသူများ စုပေါင်း၍ ဆရာတော်ကြီး Lucius Hre Kung ၏ (၅၉) နှစ်ပြည့် မွေးနေ့နှင့်အတူ ရဟန်းဝါ ၂၉ နှစ်ပြည့်၊ ဆရာတော်ဝါ ၄ နှစ်ပြည့် ရက်မြတ်မင်္ဂလာပွဲကို ဖေဖော်ဝါရီလ (၂) ရက်က ကျင်းပခဲ့ကြသည်။



အသိပေးတဲ့အတွက် မှတ်မိသတိရတာ။ ယခင်နှစ်များကဆိုရင် ခရီးသွားလာရင်း ကားပေါ်မှာ သတိရတာမျိုး၊ ရက်လွန်ပြီးမှ သတိရတာမျိုး ဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ယနေ့ပွဲမှာ ပါဝင်ကြသောကျွန်တော့်ကို ချစ်သောသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ကရုဏာ ဝန်ထမ်းမိသားစု


အားလုံးကို ကျေးဇူးတင်သလို မှာကြားလိုတာက ကက်သလစ်ဂရုဏာအသင်းဟာ တစ်ဖက်တစ်လမ်းအားဖြင့် တိုင်းပြည်၏လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းဆောင်ရွက်ပေးနေတဲ့အတွက် ဘုရားသခင်ကို ဦးထိပ်ထားပြီး စေတနာဂရုဏာ အပြည့်အဝနဲ့ လုပ်ငန်းတာဝန်များကို ကြိုးစားအားထုတ် ထမ်းဆောင်ကြဖို့မှာ ကြားလိုပါတယ်” ဟု ဆရာတော်ကြီး Lucius Hre Kung က ကျေးဇူးတင်စကားပြောကြားရင်း အဖွဲ့အစည်းအသီးသီးအား လိုအပ်သည့် အရာများကိုလည်း မှာကြားခဲ့သည်။

ထို့နောက် ညနေပိုင်း ၆ နာရီခွဲတွင် စိန်ဂျိုးဇက် ကာသီဒြယ်ဘုရားကျောင်းကျောင်းထိုင်ဘုန်းတော်ကြီး Fr. John Dm Se ဦးဆောင်၍ မိခင်များအဖွဲ့၊ လူငယ်အဖွဲ့၊ စိန်ဂျိုးဇက်သီလရှင်များ၊ ဘာသာတူများက မွေးနေ့လက်ဆောင်များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်နှင့်အတူ ညစာအတူတကွ သုံးဆောင်ခဲ့ကြသည်။



နံနက်ပိုင်း ၆နာရီခွဲအချိန်တွင် ဟားခါးမြို့၊ စိန်ဂျိုးဇက် ကာသီဒြယ် ဘုရားကျောင်း၌ ကျောင်း ထိုင်ဘုန်းတော်ကြီး Fr. John Dm Se ဦးဆောင်၍ ဘုန်းတော်ကြီး ၇ ပါးခြံရံကာ ဆရာတော်ကြီး၏ ရက်မြတ်မင်္ဂလာနေ့ကျေးဇူးတင် မွှားတရားတော်မြတ်ကို ပူဇော်ပေးခဲ့ကြသည်။ ထို့နောက်မွေးနေ့ရှင်ဆရာတော်ကြီးအား ဘုန်းတော်ကြီးများ၊ စတုတ္ထတန်းများ၊ သာသနာ့ ဝန်ထမ်းများနှင့် အဖွဲ့အစည်းအသီးသီးက အတူတကွသွားရောက် နှုတ်ဆက်ခဲ့ကြပြီး ဆရာတော်ကြီးနှင့်အတူ နံနက်စာ အတူတကွသုံးဆောင်ခဲ့ကြသည်။ “ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ မွေးနေ့ကို ယခင်က သတိမထားခဲ့တာအမှန်ပဲ။ အခု ကျွန်တော့်ကို ချစ်သောအသိုင်းအဝိုင်းက

RVA-Radio Kachin Service ဖျက်သိမ်းမည့် ကိစ္စနှင့် ပတ်သက်၍ ခံစားချက် သဘောထားများ တင်ပြကြရန် ဆရာတော်ကြီး ဖရန်စစ်ဒေါ်တန် မိန့်ကြား



RVA-Radio Kachin Service အားလာမည့် ဇွန်လမှ စတင်ဖျက်သိမ်းပြီး အွန်လိုင်းစံနစ်ဖြင့်သာ ထုတ်လွှင့်တော့မည့် ကိစ္စနှင့် ပတ်သက်၍ သောတရှင်များနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ဇွန်လ ၃၁ ရက်က မြစ်ကြီးနားမြို့၊ စိန်ကိုလန်ဘန် ကာဒီဒြယ်၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ကိစ္စအပေါ် ဘာသာဝင်များသာမက အာဖီအေ ကချင်အစီအစဉ်အား အစဉ် နားဆင်နေကြသော ခရစ်ယာန်အသိုင်းအဝိုင်းကပါ စိုးရိမ်မိသည့်အကြောင်း မဖျက်သိမ်းသင့်ပါကြောင်း Facebook လူမှုကွန်ရက်ပေါ်တွင် မှတ်ချက်အသီးသီးဖြင့် အကြံပြုရေးသားချက်များ ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။ ဖျက်သိမ်းမည့် အစီအစဉ်နှင့် ပတ်သက်၍ ဆရာတော်ကြီး ဖရန်စစ်ဒေါ်တန်က ခံစားချက်၊ သဘောထားများ သက်ဆိုင်ရာ အလိုက် တင်ပြ သတင်းပေးကြရန် မိန့်ကြားခဲ့သည်။

“လာမည့် ဇွန်လကစပြီး Short Wave ဖျက်သိမ်းဖို့ သောတရှင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ အားလုံးက စိတ်မကောင်းမှုတွေ၊ ထိတ်လန့်မှုတွေ ဖြစ်လာခဲ့တယ်။ ဒါကြောင့် အားလုံးရဲ့ ခံစားချက်၊ သဘောတူညီချက်တွေကို တာဝန်ရှိသူများထံသို့ တင်ပြဖို့ လိုအပ်လာပါတယ်။ ဘုန်းတော်ကြီး တိုက်နယ် အလိုက် RVAနဲ့ ပတ်သက်ပြီး တာဝန်



ပေးထားသူများ ရှိပါတယ်။ သူတို့အနေနဲ့ အမြန်ဆက်သွယ်ပြီး သတင်းပေးကြဖို့တိုက်တွန်းလိုပါတယ်”ဟု မြစ်ကြီးနား ဂိုဏ်းချုပ် ဆရာတော်ကြီး ဖရန်စစ်ဒေါ်တန်ကမိန့်ကြားခဲ့သည်။

မြစ်ကြီးနားသို့ ရောက်ရှိနေသော RVA ကချင် အစီအစဉ် တာဝန်ခံ ဘုန်းတော်ကြီး ဘားနပ်စ် ဒါရီတန်ဂျိုးမှာ မကြာမီရန်ကုန်သို့ သွားရောက်ပြီး ကာဒီဒြယ် ချားစ်ဘိုနှင့် တွေ့ဆုံပြီးလျှင် ဖိလစ်ပိုင်နိုင်ငံသို့ ပြန်မည်ဖြစ်သောကြောင့် အားလုံး၏ သဘောတူညီချက်များအား အလျှင်အမြန် သတင်းပို့ပေးရန် လမ်းညွှန် တိုက်တွန်းခဲ့သည်။ RVA

ကချင်အစီအစဉ်အား ၁၉၈၂ ခုနှစ်မှ စတင်ကာ (၃၆) နှစ်တိုင် ရေဒီယိုစနစ်ဖြင့် ထုတ်လွှင့်ခဲ့ပြီး ငွေရေး ကြေးရေးများစွာ ကုန်ကျခြင်း၊ Short Wave ဆိုင်ရာ ပစ္စည်းကိရိယာများ ရှားပါးလာခြင်း စသည့် အခက်အခဲများကြောင့် ၂၀၁၄ ခုနှစ်မှ စတင်ကာ အွန်လိုင်းစနစ်ဖြင့်သာ ထုတ်လွှင့်သွားဖို့ စီစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

RVA Radio အစီအစဉ်များကို လာမည့် ဇွန်လကုန်မှ စတင်ကာ ရပ်ဆိုင်းမည်ဖြစ်ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ကွဲပြားလျက်ရှိသည်။

အာရှသမ္မတရားအသံလွှင့်ဌာန မြန်မာဘာသာအစီအစဉ် သောတရှင် များတွေ့ဆုံပွဲ မန္တလေးမြို့တွင်ကျင်းပ

နှစ်စဉ် ကျင်းပမြဲဖြစ်သော အာရှ သမ္မတရား အသံလွှင့်ဌာန မြန်မာဘာသာ အစီအစဉ်သောတရှင်များတွေ့ဆုံပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့က မန္တလေးတိုင်း ချုပ်ဆရာတော်ကြီး ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ တိုင်း ချုပ်ဆရာတော်ကြီး နီကောလားစ်မန်ထန်း ၊ ဖိလစ်ပိုင်နိုင်ငံမှ RVA Program Director ဖြစ်သူ Rev.Fr.Rayan , မြန်မာဘာသာအစီ အစဉ်တာဝန်ခံ Rev. Fr. Paulinus MyatK-yaing , မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ် လူထုဆက်သွယ်ရေး ဒါရိုက်တာ Rev.Fr. Mariano Soe Naing နှင့် ဖိတ်ကြားထား သောဘုန်းတော်ကြီးများ ၊ သီလရှင်များနှင့် အနယ်နယ် အရပ်ရပ်မှ သောတရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။



အခမ်းအနားတွင် RVA မြန်မာ ဘာသာ အစီအစဉ်တာဝန်ခံ Rev. Fr. Paulinus Myat Kyaing မှ ကြိုဆိုနှုတ်ခွန်းဆက် စကားကို ပြောကြားခဲ့ပြီး ဆရာတော်ကြီး နီကောလားစ်မန်ထန်းမှ အမှာစကား မြွက် ကြားပေးခဲ့သည်။ “လူ့ရဲ့ဆက်သွယ်မှုမှာ အမှန်တရားရဲ့ စိုးမိုးမှုမရှိပဲနဲ့ တစ်ခြားသော ဆန့်ကျင်ဘက် တရားတွေကို စိုးမိုးရင်တိုင်း ပြည်မှာသော်လည်းကောင်း၊ အာရှတိုက်မှာ သော်လည်းကောင်း အေးချမ်းခြင်း၊ ငြိမ်း ချမ်းခြင်းရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျွန်ုပ်တို့ အားလုံးဟာ ဘယ်ဘာသာပဲကိုး ကွယ်ပါစေကျွန်ုပ်တို့ရဲ့ ခံယူချက်က ငြိမ်း

ချမ်းခြင်း၊ အေးချမ်းခြင်းရရှိရမယ့်၊ ကိုယ်စီရဲ့ အမှန်တရားကို အမြဲတမ်းဖော်ထုတ်ရမယ်။ အဲဒါကိုတိုးတက်အောင်လုပ်ဖို့ တာဝန်ဝတ္တ ရားရှိတယ်။ ကက်သလစ် သာသနာ အနေ နဲ့ပြောရရင်တော့ ဘုရားသခင်ရဲ့ ဘုန်းဂုဏ် တော်တွေက ကမ္ဘာပေါ်မှာ ပျံ့နှံ့နေတဲ့အခါ ကျွန်ုပ်တို့က ဖော်ထုတ်ဖို့ တာဝန်ရှိတယ်။ ဒါကြောင့် ခုလိုစုစည်းနေကြတာဟာ ကျွန်ုပ် တို့အာရှတိုက်မှာရှိတဲ့ အမှန်တရားကို ဖော် ထုတ်ကြတဲ့ ဝေမျှကြတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ ဒါကြောင့်မို့ Radio Veritas Asia ဆိုတာ ကက်သလစ် မူပိုင်မဟုတ်ဘဲနဲ့ ကျွန်ုပ်တို့

သောတရှင်များ အားလုံးအပါအဝင် အာရှ တိုက်မှာရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးရဲ့ မူပိုင် ဖြစ်တယ်။ တာဝန်နဲ့ ဝတ္တရားပဲဖြစ်တယ်”ဟု ဆရာတော်ကြီးက မြွက်ကြားခဲ့ပါတယ်။
ထို့နောက် Rev. Fr. Rayanမှ ဆက်လက်ပြောကြားရာတွင်လဲ မြန်မာပြည် မှဆရာတော်ကြီးများသည် အာဗီအေရေဒီ ယိုတမန်တော်လုပ်ငန်းတွင် အထူးစိတ်ဝင် စားပါဝင်ကူညီပေးခြင်းအတွက် ကျေးဇူး တင်ကြောင်းပြောကြားခဲ့ပြီး အာဗီအေဒီယို အစီအစဉ်အား ရပ်ဆိုင်း၍ အွန်လိုင်းသတင်း မီဒီယာမှတစ်ဆင့် ပြောင်းလဲထုတ်လွှင့်မည်

ဖြစ်ကြောင်း သောတရှင်များသို့ အသိပေး ပြောကြားခဲ့ပါသည်။
အစီအစဉ်တွင် သောတရှင်များမှ လည်း အာဗီအေ အသံလွှင့်အစီအစဉ်နှင့် ပတ်သက်၍ အကြံပြုချက်များ ပါဝင်ဆွေး နွေးခဲ့ကြရာ မြစ်ငယ်မှ ဦးလှဝင်းဖြစ်သူမှ “ကျွန်တော်တို့အတွက် ဗဟုသုတရစရာအ များကြီးရှိသလိုနောင်မှာ ဆန်းသစ်တဲ့ထုတ် လွှင့်မှုများကိုလည်း ထုတ်လွှင့်ပေးစေလို တယ်”ဟုပြောကြား ဆန္ဒပြုခဲ့ပါသည်။
ပင်ကို(MDY-OSC)

RVA ရေဒီယိုအသံလွှင့်အစီအစဉ်များ ရပ်စဲ၍ အွန်လိုင်းအစီအစဉ်များဖြင့် ပြောင်းလဲ ထုတ်လွှင့်မည်



မြန်မာဘာသာတိုင်းရင်းသားဘာ သာအသီးသီးတို့ဖြင့်ထုတ်လွှင့်ပေးနေသော RVA ရေဒီယို အသံလွှင့်အစီအစဉ်များကို ဇွန်လကုန်ပိုင်းမှ စတင်ရပ်စဲကာ အွန်လိုင်း အစီအစဉ်များဖြင့် ဆက်လက်ထုတ်လွှင့်

ပေးသွားမည်ဖြစ်ကြောင်း RVA Program Director ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံမှ ဘုန်းတော်ကြီး Rev.Fr.Rayan ပြောသည်။
“မြန်မာပြည်မှာရှိတဲ့ ဆရာတော် ကြီးများအဖွဲ့ဟာ အခြားနိုင်ငံမှာရှိတဲ့ ဆရာ

တော်ကြီးများအဖွဲ့နဲ့မတူဘဲ ဒီအာဗီအေရေ ဒီယိုတမန်တော်လုပ်ငန်းမှာ အထူးစိတ်ဝင် စားပါဝင်ကူညီပေးကြတာတွေ့တဲ့အတွက် ဝမ်းသာအားရဖြစ်မိပါတယ်။
ဒီနှစ်ဂွန်လ ကုန်မှာ ရေဒီယို ထုတ် လွှင့်ခြင်းကို ရပ်ဆိုင်းမှာဖြစ်သလိုဖိလစ်ပိုင် မှာရှိတဲ့ ထုတ်လုပ်သူ များဟာလည်း မြန်မာ ပြည်ကိုပြန်လာပြီး ရုံးထိုင်ရတော့မှာ ဖြစ် ပါတယ်။
မြန်မာပြည်တွင်လည်း ဖိလစ်ပိုင် ကဲ့သို့ ရုံးချုပ်တစ်ခုဖွင့်လှစ်မည်ဖြစ်ပါတယ်။ ရုံးချုပ် ဖွင့်ခြင်းအားဖြင့် အားသာချက်မှာ ဒီမှာရှိနေတဲ့ အာဗီအေ ဝန်ထမ်းများသာမက သောတရှင်များဟာလည်း ထုတ်လုပ်သူများ ဖြစ်လာနိုင်ပါတယ်” ဟု မန္တလေးမြို့တွင် ကျင်းပသော အာရှ သမ္မတရား အသံ လွှင့်ဌာန မြန်မာဘာသာအစီအစဉ်သောတ ရှင်များတွေ့ဆုံပွဲတွင် ၎င်းက ပြောကြား

ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွက် မြန်မာဘာ သာနှင့် တိုင်းရင်းသားဘာသာအသီးသီးဖြင့် RVA ရေဒီယိုအစီအစဉ် ထုတ်လွှင့်ခဲ့သည်မှာ နှစ်ပေါင်း လေးဆယ်နီးပါးရှိခဲ့ပြီး ယခုအခါ တိုးတက်လာသောခေတ်နှင့်အညီ ထုတ် လွှင့်မှုအစီအစဉ်များကို ပြောင်းလဲအစားထိုး ခြင်းဖြစ်သည်။
RVA ရေဒီယိုအစီအစဉ်များ ကို ယခုနှစ် ဇွန်လကုန်တွင် စတင်ရပ်စဲကာ အွန်လိုင်း အစီအစဉ်များဖြင့် ဆက်လက် ထုတ်လွှင့်သွားမည်သည်။
ပင်ကို(MDY-OSC)



ခရစ်ယာန်များ စုပေါင်း ဆုတောင်းပွဲ

ခရစ်ယာန်များစုပေါင်းဆုတောင်းပွဲ၏ နောက်ဆုံးနေ့ တွေ့ဆုံပွဲကို ပုသိမ်မြို့၊ စိန်ပီတယ် ကယ်သီဒြယ်ဘုရားကျောင်းတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၆ နာရီ တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ထိုပွဲသို့ ပုသိမ် မြို့၊ ပေါ်တွင်ရှိသော ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ညီအစ်ကို ခရစ်ယာန် များ ၁၅၀ ကျော်တက် ရောက်ခဲ့ကြသည်။

အခမ်းအနားကို ညနေ ၆ နာရီတွင် စတင်ခဲ့ပြီး အသင်းတော် အသီးသီးမှ ဘာသာရေး ခေါင်းဆောင်များ ဘုရားစင်ရှေ့တွင် နေရာယူကြပြီး မွန်ဆီညော် ဝီးဖရက် မြင့်စိုး မှ ကြိုဆိုအဖွင့်အမှာစကား ပြောကြားကာ အစီအစဉ်များကို ဆက်လက် ပြုလုပ်ကြပါသည်။ ခရစ်ယာန်များ တလုံးတဝတည်း ရှိရေး၊ စည်းလုံးညီညွတ်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးတို့ကို အခြေခံပြီး ယခုကဲ့သို့ စုပေါင်း ဆုတောင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားကို ညနေ ၈ နာရီတွင် ရုတ်သိမ်ပြီး ပုသိမ် ကက်သလစ် သာသနာမှ စတုဒါသာဖြင့်ဧည့် ခံကျွေးမွေးခဲ့ပါသည်။

Pathein OSC



ပုသိမ်မြို့၊ စိန်ပီတယ် ကယ်သီဒြယ်ဘုရားကျောင်း၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် နေ့တွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စုပေါင်းဝတ်ပြုဆုတောင်းခြင်းအခမ်းအနားကျင်းပစဉ်

ရန်ကုန်သာသနာအတွင်းရှိ ဓမ္မဆရာ/ဆရာမများကို ဘုရားစကားသင်ကြားခြင်း ဆရာဖြစ် သင်တန်း ပို့ချ ပေးခဲ့



ဘုရားစကားသင်ကြားခြင်း ဆရာဖြစ်သင်တန်းကို ရန်ကုန် ဂိုဏ်းချုပ်သာသနာအတွင်းရှိ အင်းစိန် (St Peter & St Paul) ဘုရားကျောင်းတွင် ဇန်နဝါရီလ ၇ ရက်မှ ၁၃ ရက်အထိ ၇ ရက်တာ ပို့ချသင်ကြား ပေးခဲ့ကြောင်းသိရသည်။ ၎င်း သင်တန်းကို မြန်မာနိုင်ငံလုံး ဆိုင်ရာ သမ္မာကျမ်းစာ တမန်တော်လုပ်ငန်း တာဝန်ခံ

ဘုန်းတော်ကြီး စောဘော်စကိုမှ ဦးဆောင် ပို့ချခဲ့ကာ ရန်ကုန် ဂိုဏ်းချုပ် သာသနာအတွင်း ရှိ ဓမ္မ ဆရာ/ဆရာမများ ၅၄ ဦး တက်ရောက်ပါဝင်ခဲ့ကြောင်းသိရသည်။

သင်တန်းတွင် သမ္မာကျမ်းစာ အခြေခံ၍ ဘုရားစကား သင်ကြားခြင်းကို ကလေး ငယ်များအား ဗဟိုပြုပြီး ကျမ်းစာပါ အကြောင်းအရာများကို ပုံပြင်လို ပြောပြ



ခြင်း၊ ကလေးငယ်များ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်စေခြင်း၊ ဗီဒီယိုဖြင့်ပြသ ရှင်းလင်းခြင်း၊ သီချင်းများဖြင့်သင်ကြားပေးခြင်း စသည့် သင်ကြားခြင်း နည်းစနစ်များကို ရှင်းလင်း ဝေဖန်ပို့ချ ပေးခဲ့သည်။

ထို့အတူ ၎င်းသင်တန်းကို ပုသိမ် သာသနာ မြောင်းမြမြို့ရှိ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဓမ္မသင်တန်းကျောင်းတွင် ဘုန်း

တော်ကြီး စောဘော်စကိုနှင့် စစ္စတာရ် အက်စတာ ဇောင်းနန်း (ISR) တို့ ဦးဆောင်မှု ဖြင့် ဇန်နဝါရီ ၁၅ ရက်မှ ၂၀ ရက်အထိ ၆ ရက်တာ ဆက်လက်ပြုလုပ်ခဲ့ပြီး ဓမ္မ ဆရာ/ဆရာမများ ၇၆ ဦး တက်ရောက် ပါဝင်ခဲ့သည်။

Bible Commission



အခြေခံသမ္မာကျမ်းစာသင်တန်း BBS အမှတ်စဉ်(၂၁) တောင်ငူမြို့တွင်ကျင်းပခဲ့
တောင်ငူကက်သလစ်သာသနာ အခြေခံသမ္မာကျမ်းစာသင်တန်း အမှတ်စဉ်(၂၁)ကို တောင်ငူမြို့၊ ပီးမေဓမ္မာရုံ၌ ဖေဖော်ဝါရီလ ၅ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံး သမ္မာကျမ်းစာတမန်တော်လုပ်ငန်းရုံးချုပ်မှ ဘုန်းတော်ကြီးဘော့စကို၊ စစ္စတာ ဇောင်းနန်း နှင့် တောင်ငူ သမ္မာကျမ်းစာ တာဝန်ခံ ဘုန်းတော်ကြီး အေးကို၊ ဘုန်းတော်ကြီး ဖွန် ချစ်ငြိမ်းဦးတို့မှ ပို့ချ ပေးခဲ့ကြပြီး ပါဝင်တက်ရောက်သူ (၃၉)ဦးခန့်ရှိပါသည်။

ဒက်ဂူးမယ် (ISR)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်များပွဲတော်အတွက် ဒုတိယအကြိမ်မြောက် ကြိုတင်ညှိနှိုင်း အစည်းအဝေးပွဲကျင်းပ



အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်များ စုပေါင်းဆုတောင်းပွဲနှင့် နီးနှောဖလှယ်ပွဲကျင်းပရန် ဒုတိယအကြိမ်မြောက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ပုသိမ်သာသနာ၊ မရမ်းချောင်းတိုက်နယ်၊ ရွှေနုလုံးတော်ရဟန်းဖြစ်သင်ကျောင်းတွင် ဇန်နဝါရီလ ၃၀ နှင့် ၃၁ ရက်တို့က ကျင်းပပြုလုပ်ခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ရုံးအဖွဲ့နှင့်အတူ သာသနာအသီးသီးမှ လူငယ်တာဝန်ခံဘုန်းတော်ကြီးများ၊ လူငယ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် (၁)လူငယ်ပွဲတော်တွင် လုပ်ဆောင်

သွားမည့် အစီအစဉ်များ လုပ်ငန်းတာဝန်များအတွက် ဆွေးနွေးခြင်း၊ (၂) မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဥက္ကဋ္ဌလောင်း (၃)ဦးအား ပဏာမ ရွေးချယ်တင်မြှောက်ခြင်း (၃)ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များဆွေးနွေးခြင်း စသည့် ခေါင်းစဉ် (၃)ခု ဖြင့် ဆွေးနွေးခဲ့ကြသည်။

လူငယ်ပွဲတော်တွင် လုပ်ဆောင်သွားမည့် အစီအစဉ်များ လုပ်ငန်းတာဝန်များနှင့် ပတ်သက်ပြီးဆွေးနွေးရာတွင် လူငယ်ပွဲတော်အတွက် Theme Song မိတ်ဆက်ခြင်း၊ ကော်မတီများခွဲခြင်း၊ လူငယ်ပွဲတော်ကျင်းပမည့် တိုက်နယ်တွင် နေ့ရက်များအလိုက် လုပ်ဆောင်ရန် အသေးစိတ်အစီအစဉ်များရေးဆွဲခြင်း ၊လုပ်အားပေးလူငယ်များနှင့် တက်ရောက်မည့် လူငယ်များအတွက် သတ်မှတ်ချက်များကို တင်

ပြခြင်း၊ ကျမ်းစာပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲ နှင့် တိုင်းရင်းသားရိုးရာ အကပဒေသာအတွက် စည်းကမ်းချက်များ ချမှတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေး ခေါင်းစဉ် (၂)အရ မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ဥက္ကဋ္ဌလောင်း(၃)ဦး ရွေးချယ်ကြရာတွင် ရွေးချယ်ခံမည့် လူငယ်ခေါင်းဆောင်များမှ တစ်ဦးချင်း မိတ်ဆက်၍ ဝင်ရောက်ရွေးချယ်ခံရခြင်း၏ ရည်ရွယ်ချက်များနှင့် မျှော်မှန်းချက်များကို ပြောကြားခဲ့ပြီး ဂိုဏ်းချုပ်သာသနာ (၃)ခုမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ဥက္ကဋ္ဌ လောင်း(၃)ဦး ကို ညှိနှိုင်းအစည်းအဝေးမှ ရွေးချယ်တင်မြှောက်နိုင်ခဲ့သည်။ ရွေးချယ်ခြင်းခံရသော မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဥက္ကဋ္ဌလောင်း (၃)ဦးမှာ ရန်ကုန်ဂိုဏ်းချုပ်သာသနာအတွက် ပုသိမ်သာသနာမှ ကိုအောင်ရာဇာ၊ မန္တလေးဂိုဏ်းချုပ်သာသနာအတွက် မန္တလေးသာသနာမှ ကိုသက်နိုင်ဦး(ခ) Mexi Menu နှင့် တောင်ကြီးဂိုဏ်းချုပ်သာသနာအတွက် တောင်ငူသာသနာမှ နော်မေပန်းချီစိုး(ခ) ဂူဂူး တို့ဖြစ်ကြပါသည်။ ဥက္ကဋ္ဌလောင်း (၃)ဦး အနက်မှ မြန်မာနိုင်ငံလုံး ဆိုင်ရာဥက္ကဋ္ဌအဖြစ် လူငယ်တစ်ဦးကို မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ပွဲတော်တွင် ရွေးချယ်တင်မြှောက်မည်ဖြစ်ပြီး ကျန်နှစ်ဦးမှာလည်း လူငယ်ရုံးတွင် ဆပ်ကပ်သွားကြမည်ဖြစ်သည်။

ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် မတ်လတွင် ဖွင့်လှစ်မည်ဖြစ်သော လူငယ်ခေါင်းဆောင်သင်တန်းအတွက် Fondacio Myanmar မှ ဆွေးနွေးတင်ပြခြင်း ပြုလုပ်ပြီးနောက် အစည်းအဝေးတစ်ခုလုံးကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ ထို့နောက် ကြိုတင်ညှိနှိုင်းအစည်းအဝေးပွဲသို့ ပါဝင်ကြသည့် ရဟန်းများနှင့် လူငယ်များအတူတကွ ဆုတောင်းမေတ္တာကိုသီဆိုကာ ဒုတိယအကြိမ်မြောက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။

CBCM-NCYC

စစ္စတာရ်ကြီး အိုင်ရစ် ဂျာနန် ၏ ငွေစင် ဂျူဘီလီပွဲတော် ကျင်းပ



Photo Credit: Thomas Naw

စိန်ဖရန်စစ် ဇေးဗီးယား အသင်းဂိုဏ်းဝင် သီလရှင်ကြီး အိုင်ရစ် ဗော့လာမ်းဂျာနန်၏ အမှုတော် ထမ်းဆောင်ခြင်း (၂၅) နှစ်ပြည့် ငွေစင် ဂျူဘီလီပွဲတော်ကို မြစ်ကြီးနားမြို့၊ စိတာပူ စိန်ပတ်ထရိတ် ရပ်ကွက်ရှိ ဦးစီလျှံ ဗော့လာမ်း ဘောမ်ရော်၏ နေအိမ်၌

ဖေဖော်ဝါရီ ၃ ရက်က ကျင်းပခဲ့သည်။ ဂျူဘီလီနေ့ ကျေးဇူးတင် မွှားတရား တော်မြတ်ကို နံနက် (၆) နာရီတွင် ဆရာတော်ကြီးဖရန်စစ်ဒေါ်တန်ဦးဆောင်၍ ရဟန်းတော်များ အတူတကွ ဟောကြား

ပေးခဲ့ပြီး စစ္စတာရ် များ၊ ဘာသာတူများ စုစုပေါင်း (၈၀၀) ပါဝင်ခဲ့ကြသည်။

မွှား တရားတော်မြတ် အပြီးတွင် ဂျူဘီလီရှင် စစ္စတာရ်အား ဆွေမျိုးများနှင့် ဘာသာ သူများက ကျင့်ရိုးရာ ထမင်းပလိမ်း (၁၀၀) ကျော်ဖြင့် ဂုဏ်ပြုခဲ့ကြသည်။ ထို့အပြင် အထူး ဂုဏ်ပြု အစီအစဉ်ကို နေအိမ်တွင် နံနက် (၁၀) နာရီ အချိန်၌ စတင် ပြုလုပ်ခဲ့သည်။

အစီအစဉ်တွင် သီလရှင် ကျောင်းသူများ၊ ဘော်ဒါ ကျောင်းသူဟောင်းများမှ ဂုဏ်ပြုသီချင်း သီဆိုခြင်း၊ အဆိုတော်ကြီး လဖိုင်လဂျာ၊ ဇေန် ဒီးနီ၊ နာ့ခန်း နန်ဒေါ၊ အားဆာ၊ လထော်ပရီဂျားနှင့် လူငယ် အဆိုတော်များ တက်ရောက် သီဆိုဂုဏ်ပြုခဲ့ကြသည်။

ဂျူဘီလီရှင် စစ္စတာရ်ကြီး ကြည့်ရှုစောင့်ရှောက်ခဲ့သော တန်ဖိုးနှင့် အောင်

နန်း အမျိုးသမီး ဘော်ဒါနေ ကျောင်းသူဟောင်းများမှ WISH တံဆိပ် ကားတစ်စီးနှင့် ဆွေမျိုး၊ မိတ်ဆွေများမှလည်း ကချင်ရိုးရာ ထမင်းပလိမ်းများဖြင့် အထူးဂုဏ်ပြုလက်ဆောင်များပေး ခဲ့ကြသည်။

LENT
is a call
to renew
a commitment
grown dull,
perhaps,
by a life
more marked
by routine than
by reflection.
-Joan Chittister

မြန်မာ ကက်သလစ် အိပ်ချ်အိုင်စီ အေအိုင်ဒီအက်စ် ကွန်ယက် (M-CHAN) မှ ညှိနှိုင်း အစည်းအဝေးကျင်းပခြင်း



မြန်မာကက်သလစ်အိပ်ချ်အိုင်စီ အေအိုင်ဒီအက်စ် ကွန်ယက်မှ ကြီးမှူးကျင်းပသော ညှိနှိုင်းအစည်းအဝေးပွဲကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရန်ကုန်မြို့၊ စိန်ဂျိုးဇက် စတုတ္ထကျောင်း တွင် ကျင်းပခဲ့ပါသည်။

ထိုနှစ်ရက်တာ အစည်းအဝေးတွင် သင်တို့၏ အဖေမည်းတော်သည် သနားကြင်နာတော်မူသည်နည်းတူ သင်တို့သည်လည်း သနားကြင်နာခြင်းရှိကြလော့ ရှင်လုကာ (၆:၃၆) ခေါင်းစဉ်ထားကာ ဆွေးနွေးခဲ့ပါသည်။

ထိုအစည်း အဝေးသို့ မြန်မာနိုင်ငံ ကက်သလစ်

ကျန်းမာရေး ကော်မရှင် ဥက္ကဋ္ဌ ပြည်သာသနာမှ ဆရာတော် အလက်ဇန္ဒားပြီးချို (M- Chan) ဝိညာဉ်ရေး လမ်းညွှန်မှု ဆိုင်ရာ ဘုန်းတော်ကြီး ခရစ္စတိုဖာရချို၊ မန္တလေး စိန် ဖရန်စစ်ဇေးဗီယား ဆေးခန်းမှ ဥက္ကဋ္ဌဖြစ်သော ဘုန်းတော်ကြီး ဒေါ်မိနစ်သီဟ၊ မားရစ်အေးရှ အိပ်ချ်အိုင်စီ အေအိုင် ဒီအက်စ် နောင်မှမန်နေဂျာချုပ် ဘုန်းတော်ကြီး ဟေးလဲ ကာဆီယို ၊ M-CHAN ဥက္ကဋ္ဌ ဒေါက်တာ ချိုလေးမာ နှင့် M-CHAN အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ အစည်း အဝေးတွင် ဦးဆောင် ပံ့ပိုးသူ အဖြစ် မဂျူလီယားနား အေးသန္တာ မှ ပါဝင်ပြီး မှတ်တမ်း မအဲလီဇဘက် ဟေမာ လွင်မှ ရေးသားပြုစုခဲ့ပါသည်။

ပထမနေ့တွင် မစ္စားတရားတော်ဖြင့် အစပြုခဲ့ပါ သည်။ အဖွင့်ဆုတောင်းကို ဘုန်းတော်ကြီး ခရစ္စတိုဖာရချို မှ အစပြုခဲ့ပါပြီး ဆရာတော် အလက်ဇန္ဒားပြီးချိုမှ အဖွင့် အမှာစကား ပြောကြားပေးခဲ့ ပါသည်။

ထိုသို့ အဖွင့်အမှာ စကားကို ပြောကြားရာတွင် ကျန်းမာရေး လုပ်သားများသည် လူမမာများအတွက် ချစ် ခြင်းမေတ္တာဖြင့် အလုပ်လုပ်နေကြကြောင်း၊ ပုပ်ရဟန်းမင်း ကြီး ဂျန်ပေါ (၂) မှ ကျန်းမာရေးကော်မရှင် စတင်ရှင် စတင် ဖွဲ့စည်းခဲ့ကြောင်း နှင့် တက်ရောက်လာသော အဖွဲ့ဝင်များ အားလုံးအား ဆရာတော်မှ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် M-Chan ညှိနှိုင်းရေးမှူး မဂျူလီယာ အေးသီတာမှ အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းပြခဲ့ပါသည်။ တက်ရောက်လာသော အဖွဲ့ဝင်များမှ မိမိတို့ ရင်ဆိုင်နေရသော အတွေ့အကြုံ၊ အခက်အခဲ၊ အောင်မြင်မှု၊ အားနည်းချက်၊ အားသာချက်များကို ဝေမျှ ပေးခဲ့ကြပါသည်။

ဒုတိယနေ့တွင် ဆရာတော် အလက်ဇန္ဒားမှ အဖွင့် အမှာစကားပြောကြားပြီး အဖွဲ့ဝင်များမှ နောက်ဆုံး ရရှိ ထားသော အိပ်ချ်အိုင်စီ အချက်အလက်များကို ဆက်လက် တင်ပြခဲ့ပါသည်။ ထို့နောက် အိပ်ချ်အိုင်စီ အေအိုင်ဒီအက်စ် နှင့် ဆက်စပ်သော တွေ့ကြုံခံစားနေရသော ကလေးငယ်များ ၏ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှု သင်တန်းကို ဆရာမ နော်တင်တင်မာမှ ပို့ချခဲ့ပါသည်။

နောင်လာမည့် အစည်းအဝေးအား သတ်မှတ်၍ အစည်း အဝေးအား ပြန်လည် သုံးသပ်ပြီး၊ အပိတ် ဆု တောင်းခြင်းဖြင့် အဆုံးသတ်ခဲ့ပါသည်။

အဲလီဇဘက် ဟေမာလွင် (M-CHAN)

အာရှနည်းဟန်ဖြင့် စုံလင်သော သာသနာပြု နည်း သင်တန်း ပို့ချခဲ့ခြင်း



ကြသည်။

သင်တန်းတွင် သမ္မာကျမ်းစာ အား ဖြင့် သာသနာပြုနည်း ၊ ဧဝံဂေလီ သတင်း ကောင်း ဝေမျှခြင်း အဆင့် ၇ ဆင့် အား တစ်ဆင့်ခြင်းအလိုက် တာဝန်ခံများမှ အသီး သီး ရှင်းလင်း ဝေမျှနည်းများအ ကြောင်း ပို့ချပေးခဲ့သည်။

ဧဝံဂေလီသတင်းကောင်း ဝေမျှခြင်း အဆင့် ၇ ဆင့်မှာ

- (၁) သခင်ယေရှူးအား ဖိတ်ခေါ်ခြင်း၊
- (၂) သမ္မာကျမ်းစာကို ဖတ်ရှုခြင်း၊
- (၃) ကျမ်းပိုဒ်ထဲမှ စကားလုံး (သို့) စကားစု ရွေးချယ်ခြင်း၊
- (၄) ဆိတ် ငြိမ်စွာနေခြင်း၊
- (၅) ဝေမျှခြင်း၊
- (၆) လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း ၊
- (၇) အပိတ်ဆုတောင်းခြင်းတို့ ဖြစ်သည်။

၎င်းသင်တန်းကို ဇန်နဝါရီလ ၃၀ ရက် ည ၁၀ နာရီတွင်အဆုံးသတ်ခဲ့ပါသည်။

Pathein OSC

အာရှနည်းဟန်ဖြင့် စုံလင်သော သာသနာပြုနည်းသင်တန်း (AsIPA Work-shop) ကို ပုသိမ် ဝိုက်အုပ်သာသနာ၊ ပုသိမ်မြို့၊ ကာသီဒြယ် ဘုရားကျောင်းတွင် ဇန်နဝါရီ လ ၂၆ ရက်မှ ၃၀ ရက်ထိ ၅

ရက်တာ ကျင်းပခဲ့သည်။ သင်တန်းကို ပုသိမ် ဝိုက်အုပ် သာသနာ သာသနာလုံး ဆိုင်ရာ ကျမ်းစာ တာဝန်ခံ Fr Augustine Aung Soe Naing နှင့် ပူးပေါင်းကာ Bishop Lucius, Fr Ano, Fr Peter Htun Htun, Fr

Lucas, Mr Fabian နှင့် Daw Felicity တို့က စီစဉ်ကျင်းပ ခဲ့ခြင်း ဖြစ်ပြီး ပုသိမ် ဝိုက်အုပ်သာသနာမှ ဘုန်းတော်ကြီးများ၊ စတုတ္ထကျောင်း၊ ဓမ္မဆရာ၊ ဆရာမများနှင့် ဘာသာတူ ၁၅၀ ကျော် တက်ရောက်ခဲ့

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး

ဓမ္မဆရာ ခန့်အပ်ခြင်း ကျေးဇူးတင်မိတ္တူ

တောင်ငူသာသနာအတွင်းရှိ လိပ်သိုတိုက်နယ်၊လိပ်သိုမြို့ ဓမ္မဆရာကြီးဦးပါစကား လယ်၏သား ဆရာဂေဂေါ်ရီ(ခ)ဦးဂျီစိန်ထွဋ် ကို ဘုရားရှေ့လူရှေ့တရားဝင်သစ္စာပြုကာ ဓမ္မ ဆရာ တာဝန်ခန့်အပ်ခြင်းကျေးဇူးတင်မိတ္တူတရားနှင့် ဂုဏ်ပြုညွှန်ကြားပေးခြင်းအစီအစဉ် တစ်ရပ်အား ဒီဇင်ဘာလ ၃၁ရက်က (၂၀၁၇ ခုနှစ်)နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ကျေးဇူး တင်မိတ္တူတရားတော်မြတ်ကို ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Daniel အာခိုးမှ ဟောကြား ပေးခဲ့ပြီး တိုက်နယ်လုံးဓမ္မဆရာများ၊ ရပ်ဝေးရပ်နီးဆွေမျိုးများ၊သီလရှင်များ၊ကိုရင်များနှင့် ဘာသာတူများ စုစုပေါင်း(၅၀၀)ဦးခန့် ပါဝင်ခဲ့ကြသည်။ ဆရာဂေဂေါ်ရီ(ခ) ဦးဂျီစိန်ထွဋ်သည် ဖခင်ကျန်းမာရေးမကောင်းစဉ်တွင် ဖခင်ကိုယ်စား ဓမ္မဆရာတာဝန်ကို နှစ်ပေါင်းများစွာ ဆက်ကပ် ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ခုနှစ် ဒီဇင်ဘာလဆန်းက ဖခင်ကွယ်လွန်ပြီးနောက် ၎င်းအား တရားဝင် ဆက်လက်ခန့်အပ်တာဝန်ပေးခြင်းဖြစ်သည်။

ဒက်ဇူးမယ်(ISR)



တောင်ငူ သာသနာလုံးဆိုင်ရာ စိန်ပင်းဆင်း ဒီပေါလ် အသင်း SSVP ရုံးခန်းသစ်ဖွင့်ပွဲ



တောင်ငူသာသနာလုံးဆိုင်ရာ စိန်ပင်းဆင်းဒီပေါလ်အသင်း SSVP ရုံးခန်းသစ်ဖွင့်ပွဲ ကို ဇန်နဝါရီလ ၆ ရက်က စိန်ပင်းဆင်းဒီပေါလ်အသင်း ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီး စောအားတစ် နှင့်ကရုဏာဒါရိုက်တာ ဘုန်းတော်ကြီးစောပိကို တို့မှဖွဲ့ကြီးဖြတ်ကောင်းချီးပေး ဖွင့်လှစ်ခဲ့ကြသည်။ ရုံးဖွင့်ပွဲအပြီးနောက် ကွန်ဖရင့်အသီးသီးဥက္ကဋ္ဌများ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြရာ ၃၂ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ခေါင်းလောင်းစင်သစ် နှင့် နှစ် (၁၅၀) ဂျူဘီလီ မှတ်တိုင် ကောင်းချီးပေးခြင်း ၊ ခရစ္စမားအားပေးခြင်း



တောင်ငူသာသနာ၊ မိတ်သလင်တောင်တိုက်နယ်၊ မိတ်သလင်တောင် ခေါင်း လောင်းစင်သစ်နှင့် မြန်မာနိုင်ငံတွင် ပီးမေသာသာနာပြု တည်ရှိ ခြင်း နှစ် ၁၅၀ ပြည့်မှတ်တိုင် ကောင်းချီးပေးခြင်းအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ကြသည်။

ကောင်းချီးပေးခြင်းအခမ်းအနား မိတ္တူတရားတော်မြတ်ကို တောင်ငူ ဂိုဏ်းအုပ် ဆရာတော် အိုက်ဇက်မိနမု ဦးဆောင်ကာ ရဟန်းတော် ၅ ပါး ပါဝင်ခဲ့ပူဇော်ခဲ့ကြသည်။

ထိုမိတ္တူတရား တော်မြတ်တွင် မိတ်သလင်တောင်တိုက်နယ်လုံးရှိ ကလေးသူငယ် (၃၄၀) ဦး ဆရာတော်ကြီး၏ လက်တော်မှ ခရစ္စမားအားပေးခြင်းစက္ကရမင်တူးမင်္ဂလာခံယူ ခဲ့ကြပြီး ကျေးရွာအသီးသီးမှ ဘာသာဝင် (၉၀၀) ဦး ခန့် မိတ္တူတရားတော် မြတ်နာယူ ခဲ့ကြသည်။

ဒက်ဇူးမယ်(ISR)

ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေးသူငယ် ဖွဲ့တော် ကျင်းပခြင်း

တောင်ငူသာသနာ ၊တောင်ငူတိုက်နယ် သာသနာပြုကလေးသူငယ်များပွဲ(မင်းသုံး ပါးပွဲ)ကို ဇန်နဝါရီလ ၇ ရက် တနင်္ဂနွေနေ့က ယေဇူးရွှေနန်းလုံးတော်ကာသီဒြယ်ကျောင်းတော် ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကာသီဒြယ်ကျောင်းထိုင် ဘုန်းတော်ကြီး ဂျွန်ဖိုးမင်းနှင့် ဘုန်းတော်ကြီး ပီတာကျော်တင့်တို့မှ ကလေးသူငယ်များပွဲ မိတ္တူတရားတော်မြတ်ဟော ကြားပေးခဲ့ပြီး စစ္စတာရ် မြတ်နင်းနွယ်နှင့် လူငယ်များမှဦးဆောင်ပြီး အားကစားပြိုင်ပွဲများ၊ သီချင်းဆိုခြင်း၊ အက ကခြင်းများ ပြုလုပ်ပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသောကလေးများအား ဆုများချီးမြှင့်ပေးခဲ့ကြသည်။ ပါဝင်တက်ရောက်သူ ကလေးငယ် ၈၀ ဦးခန့်ရှိကြောင်း သိရပါ သည်။

ဒက်ဇူးမယ်(ISR)



ညောင်လေးပင် လုဒ်မယ်တော် ဂူလိုက် နှစ် ၁၀၀ ပြည့် ဂျူဘီလီအခမ်းအနား နှင့် ၁၁၆ ကြိမ်မြောက် ပွဲတော်ကျင်းပခြင်း

ညောင်လေးပင်မြို့ လုဒ်မယ်တော် သခင်မ၏ ၁၁၆ ကြိမ်မြောက် ပွဲတော်ကို နိုဝင်ဘာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အလံတင်ခြင်း ဖြင့် စတင်ခဲ့သည်။ နိုဝင်ဘာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အလံတင်ခြင်း အခမ်းအနားကို ရန်ကုန် ဂိုဏ်းချုပ်သာသနာ၏ လက်ထောက် ဆရာတော် ဂျန်စောယောဟန်မှ ဦးဆောင် ကျင်းပပေးခဲ့သည်။

နိုဝင်ဘာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အလံတင်ခြင်း အခမ်းအနားကို ရန်ကုန် ဂိုဏ်းချုပ်သာသနာ၏ လက်ထောက် ဆရာတော် ဂျန်စောယောဟန်မှ ဦးဆောင် ကျင်းပပေးခဲ့သည်။

ထိုနေ့ရက်မှ စတင်ကာ အနယ် နယ် အရပ်ရပ်မှ မယ်တော်အား သဒ္ဒါ ကြည်ညိုသူများ ညောင်လေးပင်မြို့သို့ ရောက် ရှိလာကြသည်။ ကိုးရက်တာ နိုဝင်ဘာ ရက် များ တွင် ညနေ ၄ နာရီအချိန်တွင် နိုဝင်ဘာ မိတ္တူပူဇော်ခြင်း၊ ကျောင်းဝင်းအတွင်း စီ တန်း လှည့်လည်ကာ စိတ်ပူတီးစိတ်ခြင်း၊ မယ်တော်၏ ဓမ္မတေးများ ဧကျူးခြင်းများ ပြုလုပ်ပြီး ကိုယ်တော်မြတ်ကောင်းကြီး မင်္ဂလာခံယူ ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

နိုဝင်ဘာမိတ္တူပူဇော်ခြင်း မစတင်မီ တွင် ဂူလိုက်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ် ဆီမီး ၁၀၀ နှင့် နှင်းဆီပန်းပွင့် ၁၀၀ ကို ဂူလိုက်အရှေ့တွင် တင်ပူဇော်ခဲ့သည်။



ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာရီတွင် ကျင်းပပြုလုပ်သော နိုဝင်ဘာပထမရက် ပွဲတော် နှင့် ဂူလိုက်တော် နှစ် ၁၀၀ ပြည့် အခမ်းအနား



ညောင်လေးပင်မြို့ လုဒ်မယ်တော် ဘုရားကျောင်းဝင်းအတွင်း ဝင်သည်နှင့် တွေ့ရသည့် မြင်ကွင်း

သမိုင်းအကျဉ်း

ညောင်လေးပင်ကက်သလစ်သာသနာ့အနား ၁၈၉၂ တွင် ပြင်သစ်နိုင်ငံခြားသာ သနာပြု အသင်းဝင် ဘုန်းတော်ကြီး ဖါသာရ် မိုက်ကယ် မီးညိုက စတင်ဖွင့်ခဲ့ပါသည်။ ၁၈၉၃ ခုနှစ်တွင် လက်ရှိ ဘုရားကျောင်းမြေပေါ်၌ ဘုရားကျောင်းတစ်ဆောင် ဆောက် လုပ်ကာ ပြင်သစ်ပြည်မှ ပင့်ဆောင်ခဲ့သော လုဒ်မယ်တော် သခင်မ ဆင်းတုကို ထားရှိ ခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် တိုးပွားလာသော ဘာသာဝင်များအတွက် အုတ်ဖြင့် ဘုရား ကျောင်းတစ်ဆောင်ကို အခိုင်အမာ ဆောက်တည်ခဲ့သည်။ ထိုဘုရားကျောင်းကို ၁၉၀၂ ခု ဧပြီလ ၃၀ ရက်နေ့တွင် မင်္ဂလာပေး ဖွင့်လှစ်ခဲ့သည်။ ထိုနှစ်မှစ၍ လုဒ်သခင်မ ပွဲတော် ကျင်းပခဲ့ရာ ယခု နှစ်တွင် ၁၁၆ ကြိမ် မြောက်ခဲ့ပြီ ဖြစ်သည်။

ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ် မီးညိုသည် မယ်တော်အား ပြင်းပြသော သဒ္ဒါ ကြည်ညိုစိတ်ရှိသည်နှင့်အညီ ပြင်သစ်ပြည် လုဒ် မြို့ရှိ ဂူလိုက်နှင့် ပုံတူ ဂူလိုက် တစ်ခုအား ဆောက်တည်ခဲ့သည်။ ထိုဂူလိုက်ကို တောင်ငူဆရာတော် အေမာနုအဲလ် ဆာဂရာဒါ က ၁၉၁၈ ခုနှစ်တွင် ကောင်းကြီးပေး ဖွင့်လှစ်ခဲ့သည်။



ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ကျင်းပပြုလုပ်သော ကချင် မနော အက

ဖေဖော်ဝါရီ ၁၀ ရက် (နိုဝင်ဘာ နောက်ဆုံးရက် နှင့် ပွဲတော် မိတ္တူ)

အနယ်အနယ်အရပ်ရပ်မှ ဘုရားဖူးများ အများဆုံးပါဝင် ဆင်နွှဲသည့် အခမ်းအနား မှာ နိုဝင်ဘာ နောက်ဆုံးရက် ညနေ ၄ နာရီ မိတ္တူတရားနှင့် မြို့တွင် ဒေသစာရိလှည့်လည် ခြင်းဖြစ်သည်။ မိတ္တူအပြီးတွင် မယ်တော်နှင့် ရဟန္တာများ၏ ဆင်းတုများ၊ အထူး ယေဇူး ရွှေကုလုံးတော်၊ ရှင်ပြန်ထမြောက်သော ယေဇူး ဆင်းတုတော်များနှင့်အတူ ကိုယ်တော်မြတ် စက္ကရမင်းတူး တို့အား ခြံရံလျက် မြို့အတွင်းလှည့်လည်ခြင်းက ဘာသာဝင်များအတွက် တထူးတခြား စိတ်ကြည်နူးမှုပေးသော သက်သေခံခြင်း တစ်ခုဖြစ်သည်။ ဘာသာပေါင်းစုံမှ မြို့ခံလူထုကလည်း ကျေနပ်စွာ နှစ်သက်လက်ခံကြသည်။ လူထု ပရိတ်သတ်သည် ဘုရား ကျောင်းဝင်းအတွင်း နေရာလွတ် မကျန်တော့သည့် အနေအထားရောက်သည်အထိ များ ပြားခဲ့သည်။ မြို့အတွင်း စီတန်းလှည့်လည်ရာတွင်လည်း နောက်ဆုံးလူနှင့် ရှေ့ဆုံးမှသွား သူတို့သည် ထိစပ်လုနီးပါး ဖြစ်နေခဲ့သည်။

ည ၁၀ နာရီ ၃၀ မိနစ်တွင် ဆရာတော် ဂျန်စောယောဟန်နှင့်အတူ ဖားအံ ဂိုဏ်း အုပ် ဆရာတော် ဂျက်စတင်းစောမင်းသိုက်၊ အနယ်အနယ်အရပ်ရပ်မှ ဘုန်းတော်ကြီး အပါး ၁၅၀ ခန့်တို့က ပွဲတော် မိတ္တူတရားတော်မြတ်ကို ပူဇော်ပေးခဲ့ကြသည်။ မိတ္တူတွင် ပါဝင်တက်ရောက်ကြသူများမှာ ကျောင်းဝင်းအတွင်း ခြေချစရာ မကျန်အောင်ပြည့်လျှံနေ ခဲ့သည်။ လူထု ပရိတ်သတ် ၉ သောင်းကျော်ခန့် ပါဝင်ခဲ့ကြသည်။

လွန်ခဲ့သည့်သုံးလခန့်ကပုပ်ရဟန်းမင်းကြီးမြန်မာပြည်ခရီးစဉ်ရှိထားသည့်အတွက် ယခုနှစ်တွင် ဘုရားဖူးဦးရေ နည်းမည်ဟု ခန့်မှန်းထားသော်လည်း အခြားနှစ်များထက်ပင် ပိုများခဲ့သည်ဟု ပွဲကော်မတီများထံမှ သိရသည်။ အချို့ဘုရားဖူးများက ညအချိန်တွင် မပါ ဝင်ဘဲ နေချင်းပြန်လာရောက်သည်များလည်း ရှိသည်။



ပွဲတော် ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ကြသည့် ကော်မတီ ဝင်များနှင့် နယ်ပေါင်းစုံမှ လာရောက်ဆက်ကပ် လုပ်အားပေး လုပ်ဆောင်ကြသည့် လူကြီး လူငယ်များစွာတို့၏ အနစ်နာခံခြင်းကို အသိအမှတ်ပြုကျေးဇူးတင်ရပေမည်။ ထိုအဖွဲ့များထဲမှ နှစ်စဉ်နှစ်တိုင်း တွေ့မြင်ရသည့် ကိုဇေးဦးယား ဦးဆောင်သော လူငယ်များစွာတို့အား သတိထား မိသည်။ လူငယ်သာဘာဝ လွတ်လပ်စွာ ပျော်ပါးရမည် မှန်သော်လည်း ပွဲတော်အတွက် ကျရာ ကဏ္ဍမှ ပျော်ရွှင်ထက်သန်စွာ လုပ်ဆောင် နေကြ သည့် လူငယ်များက ပွဲတော်ကို ပိုမိုမြိုင်ဆိုင်စေပါသည်။

၁၉ ကြိမ်မြောက် မေရီလန်း လုဒ်မယ်တော်ပွဲကျင်းပ

ပုသိမ်ရိုက်အုပ်သာသနာပိုင် မေရီလန်းသာသနာနယ်ရှိ လုဒ်မယ်တော်သခင် မပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့ထိစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

မေရီလန်း လုဒ်မယ်တော်သခင်မပွဲသို့ မေရီလန်းဇာတိဖွား ဆရာတော်ဖြစ်သော ပြည်ရိုက်အုပ်သာသနာမှ ဆရာတော်ကြီး ပြီးချို နှင့် ပုသိမ်ဆရာတော် ဂျွန်မန်းဆိန်းဟို ကြွရောက်ဖွဲ့လုပ်ပေးကာ တရားတော်များဟောကြားပေးခဲ့ကြသည်။

လုဒ်မယ်တော်သခင်မ၏ ပွဲတော်နေ့ ဖေဖော်ဝါရီ ၁၀ရက်တွင် ကျန်းမာခြင်းမိစ္ဆား ၊ ပိုကရင်မိစ္ဆား၊ စကောကရင်မိစ္ဆား၊ တာမန်မိစ္ဆား၊ မြန်မာမိစ္ဆားတို့ အသီးသီးဖြင့် မယ်တော်ထံ သဒ္ဓါကြည်ညိုခဲ့ကြသည်။

ပွဲတော် ဒုတိယနေ့ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၇ နာရီခွဲတွင် ဆရာတော်ကြီး ဂျွန် မန်းဆိန်းဟို ဦးဆောင်ပြီး လုဒ်မယ်တော် သခင်မမိစ္ဆားကို ပူဇော်ခဲ့ပြီး ပွဲတော်ကို အဆုံး သတ်ခဲ့ပါသည်။

မေရီလန်း လုဒ်မယ်တော်ပွဲကို ၁၉၉၉ ခုနှစ်မှ စတင်ကာ နှစ်စဉ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပလေ့ရှိပါသည်။ ယခုအကြိမ် ၁၉ ကြိမ်မြောက် မေရီလန်း လုဒ်မယ်တော်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဘာသာဝင် ၆၅၀၀ ခန့် လာရောက်၍ မယ်တော်ထံ သဒ္ဓါကြည်ညို ခဲ့ကြပါသည်။



ဆူနာမီလုဒ်မယ်တော်သခင်မပွဲကျင်းပ

ပုသိမ်ရိုက်အုပ်သာသနာပိုင် လပွတ္တာမြို့နယ်ရှိ ပင်လယ်သာသနာ ဆူနာမီလုဒ် မယ်တော် သခင်မပွဲ (ပင်လယ်မယ်တော်ပွဲ) ကို ညောင်လေးပင် နှင့် မေရီလန်း မယ်တော် ပွဲများ အပြီး ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၅ ရက်ထိ ၄ ရက်တာ ကျင်းပခဲ့သည်။

ပွဲတော်ပထမနေ့ ညနေ ၆နာရီတွင် ပုသိမ်ရိုက်အုပ်သာသနာ မွန်ဆီညော် ဘုန်း တော်ကြီး ဝိဖရက်မြင့်စိုးမှ မယ်တော်၏အလံအား လွှင့်တင်ကာ ပွဲတော်ကို ဖွင့်လှစ်ခဲ့ပြီး အဖွင့် မိစ္ဆားတရားတော်မြတ်ကို ဟောကြားပေးခဲ့သည်။

ပွဲတော်ဒုတိယနေ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်းတွင် ဆရာတော်ကြီး ဂျွန်မန်း ဆိန်းဟို လပွတ္တာမြို့မှ ပင်လယ်သာသနာသို့ ကြွရောက်ခဲ့ပြီး အမတ်ကြီးရွာတွင် စိန်အန် တော်နီ ရုပ်ထုကို ကောင်းချီးပေး ဖွင့်လှစ်ခဲ့ပါသည်။ ထိုမှတစ်ဆင့် ဆူနာမီလုဒ် မယ်တော် ပွဲသို့ရောက်ရှိရာ ဘာသာသူများက ဘင်ခရာတီးပိုင်းဖြင့် ကြိုဆိုခဲ့ကာ ဆရာတော်ကြီးမှ နှုတ်ခွန်းစကားပြောကြား၍ ဘာသာဝင်များအား လိုက်လံနှုတ်ဆက်ခဲ့သည်။

ပွဲတော် ဒုတိယနေ့ ညနေ ၄ နာရီတွင် ပင်လယ်ကမ်းခြေတလျှောက် မယ်တော် စိတန်းလှည့်လည်ခြင်း ပြုလုပ်ခဲ့ကြပြီး ကိုယ်တော်မြတ်ကောင်းချီးဖြင့် တနေ့တာကို အဆုံးသတ်ခဲ့ပါသည်။

တတိယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၆နာရီတွင် ဝါကြီးဝင်သည့် ဗုဒ္ဓဟူးနေ့ ပြာခံခြင်း မိစ္ဆားဟောကြားခဲ့ပြီး နံနက် ၈ နာရီတွင် ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟိုမှ ဘုရား၏မယ်တော် မိစ္ဆားကို ဟောကြားပေးခဲ့သည်။

စတုတ္ထနေ့ ၁၅ ရက် နံနက် ၆နာရီတွင် မယ်တော်ပွဲ မိစ္ဆားကို ခံယူကြပြီး မယ်တော် ပွဲကို ကြွရောက်လာသော ဘုရားဖူးဧည့်သည်တော်များ အသီးသီး ကြိုပို့ သဘောများ၊ ပွဲ ထောင်များဖြင့် အိမ်ရှင် ပင်လယ်သာသနာမှ ပြန်လည်ပို့ဆောင်ကြပါသည်။

ညောင်လေးပင် နှင့် မေရီလန်း မယ်တော်ပွဲများအပြီး ကျင်းပသော ပင်လယ် သာသနာ ဆူနာမီလုဒ်မယ်တော်သခင်မပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ၂၀၀၀ ခန့် လာရောက် ပါဝင်ခဲ့ကြသည်။



(၂၁) ကြိမ်မြောက် မြစ်ဆုံ မယ်တော်ပွဲ ကျင်းပ

ဖေဖော်ဝါရီလ ၁၄၊ တန်ဖရဲ - မြစ်ဆုံ။

မေခန့်နှင့် မေလီခ ဆုံရာ ရောဝတီ မြစ်ဆုံရာ၊ တန်ဖရဲမြစ်ဆုံပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပခဲ့ပါသည်။

(၂) ရက်တိုင် ကျင်းပခဲ့သော ကျန်းမာခြင်း မယ်တော်ပွဲသို့ ဘာသာဝင် ဘုရားဖူး တစ်သောင်းဝန်းကျင်ခန့် လာရောက်ခဲ့သည်။



“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှမ်းမောင်ကျေးရွာတွင် ဘုရားကျောင်းရေစက်ချွဲနှင့် မယ်တော်လှိုင်ဂူအသစ်ဖွင့်ပွဲ ကျင်းပ

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှမ်းမောင်ကျေးရွာတွင် ဘုရားကျောင်းရေ စက်ချွဲနှင့် မယ်တော်လှိုင်ဂူအသစ်ဖွင့်ပွဲကို လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းခဲ့ပါသည်။ သာသနာပိုင် ဆရာတော်ကြီး ပီတာလွီးမှ ဘုရားကျောင်း နှင့်မယ်တော်ဂူကို ရေစက်ချွဲလှစ်ပေးခဲ့ပြီး ဆရာတော်ကြီးနှင့်အတူ ဘုန်းတော်ကြီး (၆)ပါး အတူတကွ ကျေးဇူးတင်မွှားတရား ပူဇော်ခဲ့ပါသည်။ မွှားတရားတော်မြတ်တွင် စစ္စတာရ် (၅)ပါး၊ ဓမ္မဆရာ၊ ဆရာမများနှင့် ဘာသာတူ (၅၀၀) ပါဝင်ခဲ့ကြသည်။



ကျိုင်းတုံကက်သလစ်သာသနာ၊ မိုင်းပေါက်သာသနာအုပ်စု၊ နှမ်းမောင်ကျေး ရွာသည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းတည်ရှိခြင်းဖြစ်ပြီး လမ်းပန်းဆက် သွယ်ရေးခက်ခဲသော နေရာဖြစ်ကြောင်းသိ ရပါသည်။

ကျိုင်းတုံကက်သလစ်သာသနာ လူထုဆက်သွယ်ရေးရုံးက အလွတ်တန်းအဆိုပြိုင်ပွဲ ကျင်းပ

ကျိုင်းတုံကက်သလစ်သာသနာ လူထုဆက်သွယ်ရေးရုံးက ဦးစီးကျင်းပ သော အလွတ်တန်းအဆိုပြိုင်ပွဲကို ဇန်နဝါရီ လ ၂၈ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရ သည်။ ၎င်းအလွတ်တန်းအဆို ပြိုင်ပွဲတွင် လက်ရွေးစင် အဆိုရှင် (၈) ဦးကို ရွေးချယ် ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၅) ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။



Good Samaritan အဖွဲ့၊ လူငယ်များ၊ ပုရွက်ဆိတ်အဖွဲ့ စတဲ့ သူများအားလုံးကို လည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။ ပွဲကို လာရောက်ကြည့်ရှုအားပေးကြတဲ့မိတ် ဆွေကြီးငယ်များ အားလုံးကိုလည်း အထူး ပင် ကျေးဇူးတင်ရှိပါကြောင်း လိုင်းပေါ်မှ တစ်ဆင့် ပြောကြားလိုပါတယ်။ နောက် နောင်လည်း ဒီလိုပြိုင်ပွဲတွေ ရှိအုံးမှာဖြစ်တဲ့ အတွက် ပါဝင်ယှဉ်ပြိုင်ကြဖို့ အားလုံးကိုဖိတ် ခေါ်ပါတယ်။ အားလုံးအပေါ် ကိုယ်တော် ရှင်ရဲ့ ကောင်းကြီးမင်္ဂလာ သက်ရောက်စေ ကြောင်း ဆုမွန်ရွှေရင်းကျေးဇူးတင်ပါသည်” ဟု ကျိုင်းတုံ လူထုဆက်သွယ်ရေးရုံး Facebook စာမျက်နှာတွင် ပါဝင်သူများအား ကျေးဇူးတင်စကားပြောကြားထားသည်။

လက်ရွေးစင် (၈) ဦးအနက် ပထမ ဆုကို မသွန်းရွှေအိမ်၊ ဒုတိယဆုကို ကိုဆန်း နိုင်နှင့် တတိယဆုကို မောင်စိုင်းနော်တို့မှ အသီးသီးရရှိခဲ့ပြီး နှစ်သိမ့်ဆု ရရှိကြသူများ မှာ မောင်ချစ်အေး၊ မောင်ခရစ္စတိုဖာ၊ မချော ဧကရီ၊မထိုက်ထိုက်ဝင်းနှင့် မောင်စိုးလင်း ထွန်း တို့ဖြစ်သည်။

အမှတ်ပေးဆုံးဖြတ်ပေးခဲ့သည်။ “ဆုကြေး အရမ်းနည်းပေမယ့် ဝါသနာကို တန်ဖိုးထားအရင်းခံကာ အခုလို လာရောက်ပါဝင်ယှဉ်ပြိုင်ကြတဲ့ အဆိုရှင် တွေ အားလုံးကိုလည်း အရမ်းဂုဏ်ယူမိပါ

ကြောင်းနဲ့ အထူးကျေးဇူးတင်ကြောင်း ဝမ်း မြောက်စွာ ပြောကြား လိုပါတယ်။” “ဒီလို အစီအစဉ်လေး ဖြစ်မြောက်သွားအောင် အဘက်ဘက်မှ လုပ်အားအားဖြင့် ပါဝင်ကူ ညီပေးခဲ့ကြတဲ့ Seminary ကျောင်းသားများ၊

Kyungtung-OSC

ကျိုင်းတုံသာသနာလုံးဆိုင်ရာ လူထုဆက်သွယ်ရေးရုံးသစ်ဖွင့်လှစ်



ကျိုင်းတုံသာသနာလုံးဆိုင်ရာ လူထုဆက်သွယ်ရေးရုံးသစ် (Office of Social Communication) ကို ဇန်နဝါရီလ ၁၃ ရက် စနေနေ့က ကျိုင်းတုံဆရာတော်ကြီးကျောင်း တိုက် ရာပြည့်အဆောင် အောင်ဆုံးထပ်တွင် ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကျိုင်းတုံသာသနာလုံးဆိုင်ရာ လူထုဆက်သွယ် ရေးရုံးတာဝန်ခံဘုန်းတော်ကြီး ဒေါ်မိနစ်ဝန်းကျော်ထွေးမှ လူထုဆက်သွယ်ရေး အဓိပ္ပါယ်နှင့် လုပ်ငန်းတာဝန်များရှင်းလင်းပေးခဲ့ပြီး ဘုန်းတော်ကြီး မာရီယိုမြင့်လွင်မှ ကောင်းချီးပေးခဲ့ကာ ဘုန်းတော်ကြီးနှစ်ပါးအတူတကွ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ လူထုဆက်သွယ်ရေးရုံး၏ အဓိက အမှုတော်ထမ်းဆောင်ခြင်းလုပ်ငန်းမှာ ဆက်သွယ်ရေးနည်းလမ်းများကို သုံး၍ ဧဝံဂေလိသတင်းများ ကြေငြာရန်ဖြစ်ကြောင်း၊ သာသနာတိုးတက်ရေးအတွက် ဘာသာဝင် များကို ပါဝင်ကူညီကြရန် ဖိတ်ခေါ်ပါကြောင်း၊ လူထုဆက်သွယ်ရေးရုံး ဖွင့်လှစ်နိုင်ရန် ငွေအား၊ ပစ္စည်း၊ လုပ်အားတို့ဖြင့် ပါဝင်ကူညီခဲ့ကြသော ရပ်နည်းရပ်ဝေးမှ ဘာသာတူများကို ကျေးဇူးတင်ပါကြောင်း ကျိုင်းတုံသာသနာလုံးဆိုင်ရာ လူထုဆက်သွယ်ရေးရုံးတာဝန်ခံ ဘုန်းတော်ကြီး ဒေါ်မိနစ်ဝန်းကျော်ထွေးက ပြောကြားခဲ့သည်။

၈ (SCCG)

ကန္တာရ ခရီး

သီကိုရှင်း

ဝါတွင်းကာလဟူသည် ရှင်ပြန်ထမြောက်ခြင်း အီစတာပွဲတော်ကြီးကို ကျင်းပနိုင်ရန် အသင်းတော်က ပြင်ဆင်သတ်မှတ်ပေးထားသည့် ရက်ပေါင်း ၄၀ ကာလဖြစ်ပြီး ယင်း ကာလ၏ အနက်အဓိပ္ပါယ် များသည် ပါစကားနက်နိဗ္ဗာန်ရာတော်မှ ထောက်ရှုဆင်ခြင်ကာ ပါစကားပွဲတော်ကို ပြန်လည် ရှေ့ရှုထားခြင်းဖြစ်သည်။

ရှင်ပြန်တော်မူသော ခရစ်တော်သခင်သည် ကျွန်ုပ်တို့အား အမှောင်အတွင်းမှ ထွက်လာ ခဲ့ရန် ဖိတ်ခေါ်လျှောက်ရှိသည်ကို အောက်မေ့ကြလျှက် အလင်းဖြစ်သော ခရစ်တော်ဆီသို့ ဦးတည် ခရီးပြုရမည်ဖြစ်သည်။ ဝါတွင်းကာလသည် မြိုးခြံပူဇော်ခြင်းများပြုလုပ်သည့် ဆပ်ဖြေရာ ကာလတစ်ခုဖြစ်သည်။ သို့သော် ၎င်းသည် မြိုးခြံပူဇော်ခြင်း၌ အဆုံးသတ် သွားခြင်းမဟုတ်ဘဲ ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ရန် ဆေးကြောခြင်းသစ္စာများကို မွမ်းမံကြလျက် ဘုရားရှင်၏မေတ္တာတော်မှာ အသစ်တစ်ဖန် မွေးဖွားခြင်းတို့မှာ အထောက် အကူပြုစေဖို့အတွက် ရည်ရွယ်သည်။

သမ္မာကျမ်းစာ ထွက်မြောက်ရာကျမ်းစာစောင်မှ ဖတ်ရှုရသည့် အီဂျစ်ပြည် မှ အီစရာအဲလ် လူမျိုးများအား ဘုရားရှင်ရွေးနှုတ်ခေါ်ထုတ်ခြင်းကို ထောက်ရှုခြင်းအားဖြင့် ဝါတွင်းကာလ၏ အဓိပ္ပါယ်ကို ပို၍ နားလည်နိုင်သည်။ အရင်ဆုံး အီဂျစ်ပြည်မှာ ကျွန်ုပ်တို့စက်ခံရသည့် အခြေအနေမှ စတင်ရပေမည်။ ဘုရားရှင်သည် မိမိ၏ ကတိတော်နှင့် မိမိ ရွေးကောက် ထားသော လူမျိုးကို မမေ့လျော့ခဲ့ပါ။ မိမိလက်ရုံးတော် မိုးဇက်အားခေါ်ယူ၍ အီဂျစ်ပြည် မှာရှိသော အီစရာအဲလ်လူမျိုးများအား လွတ်မြောက်ခြင်းကတိထားရာပြည်သို့ ဦးဆောင် ခေါ်ထုတ်စေခဲ့သည်။ ကျွန်ုပ်တို့မှ လွတ်မြောက်ရာဘဝသို့ ခေါ်ဆောင်ခဲ့သည့် ဤခရီးစဉ် အတွင်းမှာ ဘုရားသခင်သည် အီစရာအဲလ် လူမျိုးများအား ဘုရားရှင်တစ်ပါးတည်းကိုသာ ချစ်မြတ်နိုးအစေခံပြီး နီးစပ်သူအားညီအစ်ကိုကဲ့သို့ ချစ်တတ်ရန် ဥပဒေတရား ပညတ် တော်များကို ပေးလျှက် သွန်သင်အလင်းပြပေးခဲ့သည်။ လွတ်မြောက်ခြင်းသို့ ထွက်ခွာ သည့် ခရီးစဉ်သည် အချိန်ကြာမြင့်ခဲ့ပြီး အလွန်မောပမ်းခဲ့ရသည်ဟု သမ္မာကျမ်းစာက ဆိုထားသည်။ နောက်မျိုးဆက် သစ် တစ်ခုမွေးဖွားဖြစ်တည်သည့်တိုင်အောင် နှစ်ပေါင်း ၄၀ အချိန်ကြာမြင့်ခဲ့လေသည်။ ကျွန်ုပ်တို့သည် မျိုးဆက် တစ်စုက ခရီးမှာ ကြုံတွေ့ရသည့် အခက်အခဲနောက်ယှက်ခြင်းများကြောင့် အီဂျစ်ပြည်မှ ထွက်လာခဲ့ခြင်းကိုပင် နောင်တ ရမဆုံး ညည်းညူလျှက်ရှိကာ နောက်ဆုတ်ရန်ပင် အကြိမ်ကြိမ် တွေးမိခဲ့ကြသည်။ ဤ ခရီးစဉ်သည် မျှော်လင့်ခြင်း ခရီးစဉ်တစ်ခုဟု ဆိုရပေမည်။ ကျွန်ုပ်တို့မှ လွတ်မြောက်ခြင်း ဘဝကို ပို့ဆောင်မည့် ကတိထားရာ ပြည်ကို မျှော်လင့်ခြင်းဖြင့် ခရီးပြုကြခြင်းဖြစ်သည်။ ခြေလှမ်းတိုင်း၊ အခက်ခဲတိုင်း၊ ကျရှုံးမှုတိုင်းမှာ ဘုရားရှင်၏ ကယ်တင်ခြင်းစီမံကိန်းတစ်ခု တည်း ဖြင့် အဓိပ္ပါယ်ရှိခဲ့ရလေသည်။ ဘုရားရှင်သည် မိမိလူမျိုးများအား သေခြင်းအစား အသက်ကိုပေး၍ နာကျင်ခြင်းအစား ပျော်ရွှင်ခြင်းကိုပေးရန်သာ အလိုတော်ရှိခဲ့ပေသည်။

အီစတာသည် ယေရူးဘုရားရှင်၏ ထွက်ခွာခြင်းခရီးဟု ဆိုနိုင်ပေသည်။ ၎င်းအားဖြင့် ပြည့်ဝစုံလင်သော ထာဝရအသက်ကို ပိုင်ဆိုင်နိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။ ထိုလမ်းကို ဖွင့်ပေးရန်အတွက် ယေရူးဘုရားသည် မိမိကိုယ်ကို နိမ့်ချလျှက် ကိုယ်တော်၏ ဘုန်း ဂုဏ်တော်ကို ထားရစ်ကာ ကားတိုင်ပေါ်မှာ အသက်စွန့်သည်အထိ ခမည်းတော် ဘုရား၏ အလိုတော်ကို နာခံခဲ့သည်။ ထိုလမ်းစဉ်ကို ကျွန်ုပ်တို့အတွက် ဖွင့်ပေးရန် မိမိ၏ အသွေး တော်နှင့် ဝယ်ယူ ရွေးနှုတ်ခဲ့လေသည်။ ခရစ်တော်ကြောင့် ကျွန်ုပ်တို့သည် အပြစ်၏ ကျွန် ဘဝမှ ကယ်တင်ခြင်း ခံရလေပြီ။ သို့သော်လည်း ကိုယ်တော်သည် အရာခပ်သိမ်းကို

ဆောင်ရွက်ပြုခဲ့သည်ဖြစ်၍ ကျွန်ုပ်တို့သည် မည်သည့်အရာမှ ဆောင်ရွက်ရန်မလိုတော့ဟု ဆိုလိုခြင်းမဟုတ်ပေ။ ကားတိုင်လမ်းဖြင့် လျှောက်လှမ်းပြုခဲ့သည့် အတိုင်း ကျွန်ုပ်တို့လည်း ကားတိုင်ထမ်း၍ ကောင်းကင်နိုင်ငံသို့ ခရီးပြုရပေမည်။ ကယ်တင်ခြင်းသည် ကိုယ်တော် ၏ ဆုလက်ဆောင်တစ်ခုဖြစ်သော်လည်း ၎င်းသည် မေတ္တာဇာတ်လမ်းတစ်ပုဒ်ဖြစ်သော ကြောင့် ကျွန်ုပ်တို့ဖက်မှ ပါဝင်တုန့်ပြန်ခြင်းလည်း လိုအပ်သေးသည်။ အမိမယ်တော် မာရီ ယား နှင့် ရဟန္တာသူတော်မြတ်များ ပြုသတုန့်ပြန်ခဲ့ကြသည့်အတိုင်း ကျွန်ုပ်တို့လည်း ကားတိုင်လမ်းကို လက်ခံတုန့်ပြန်ရမည်ဖြစ်သည်။

ဝါတွင်းကာလကို ဤပုံစံအတိုင်းထောက်ရှုရန်သင့်သင့်သည်။ ခရစ်တော်က ရှေးဦးစွာ ကားတိုင်ထမ်း၍ လျှောက်လှမ်းပြုခဲ့သည်။ ကျွန်ုပ်တို့လည်း ခရစ်တော်ကြောင့် ခရစ်တော် နောက်လိုက်၍ ကာတိုင်ထမ်းပြီး တောကန္တာရခရီးကို ဖြတ်သန်းရပေမည်။ လူသားအတွက် ကိုယ်တော်သည် စုံစမ်းနောက်ယှက်ခြင်းကို ခံရသည်။ စုံစမ်းနောက်ယှက်ခြင်းကိုလည်း အောင်နိုင်ခဲ့သည်။ ထိုနည်းတူ ကျွန်ုပ်တို့လည်း စုံစမ်းနောက်ယှက်ခြင်းကို ခရစ်တော် နှင့် အတူ ရင်ဆိုင်ပြီး အောင်မြင်ရန် ကြိုးစားရမည်။ စုံစမ်းခြင်းကို ခုခံအောင်မြင်နိုင်ရန် အသက်စမ်းရေဖြစ်သော ဝိညာဉ်တော်ကို ပေးတော်မူခဲ့ပြီး စက္ကရမင်တူးများခံယူခြင်း၊ ဆု တောင်းမေတ္တာပြုခြင်း၊ ကိုယ်တော်မြတ်ဖူး မြော်ခြင်းများ ပြုလုပ်ခြင်းအားဖြင့် ဝိညာဉ်ရေး ခွန်အားများ ရယူကြရမည်။ ခရစ်တော်သည် အမှောင်ကိုခွင်သည့် အလင်းဖြစ်တော် မူသည်နှင့်အညီ ကျွန်ုပ်တို့လည်း ဆေးကြောခြင်းခံယူသည့်နေ့မှာ ရရှိခဲ့သည့် အလင်းမီးစာ လေး ကို တောက်လောင်စေရန် ကြိုးစားရန် လိုအပ်သည်။

ဤသို့အားဖြင့် ရိုမန်ဝတ်ပြုကိုးကွယ်ခြင်းဝိနည်းစာအုပ်မှာ ဖတ်ရှုရသည့်အတိုင်း ဝါတွင်း ကာလသည် အကျင့်တရားပြောင်းလဲခြင်း၏ စက္ကရမင်တူးဖြစ်လာပြီး ဝါတွင်းခရီးကို လှမ်း လျှောက်သူသည် ပြောင်းလဲခြင်းခရီးကို အစဉ်လျှောက်လှမ်းနေသူပင်ဖြစ်သည်။ ဝါတွင်း ကာလသည် ကျွန်ုပ်တို့မှ လွတ်မြောက်ခြင်းဘဝသို့ ခရီးပြုခြင်း စက္ကရမင်တူးဆိုင်ရာ အမှတ် လက္ခဏာတစ်ခုဖြစ်၍ ၎င်းကို အစဉ် ဆန်းသစ်မွမ်းမံရပေမည်။ ဤခရီးစဉ်တွင် စိန်ခေါ်မှု များ၊ တောင်းဆိုမှုများ အပြည့်ရှိသည်။ မှန်ပေသည်။ ချစ်ခြင်း မေတ္တာသည်လည်း စိန်ခေါ်မှု များ ပြည့်နှက်နေသည်။ သို့သော် ၎င်းခရီးစဉ်သည် မျှော်လင့်ခြင်း ပြည့်နှက်နေသော ခရီးစဉ်တစ်ခုဟု ဆိုရမည်သာ။ အမှန်စင်စစ် ဆိုရပါမူ ဝါတွင်းခရီးစဉ်သည် မျှော်လင့်ခြင်းကို တည်ဆောက်ပေးသည့် လမ်းစဉ်တစ်ခုဖြစ်သည်။ ကန္တာရကို ဖြတ်သန်းရခြင်းကြောင့် ရရှိ သော ပင်ပန်းနွမ်းနယ်မှုများ၊ အခက်ခဲဒုက္ခများ၊ စုံစမ်းနောက်ယှက်ခြင်းများနှင့် သွေးဆောင် ဖြားယောင်းမှုများသည် ကျစ်လျစ်ခိုင်မာသော မျှော်လင့်ခြင်းကို အားဖြည့်ပေးရန် အတွက် သာဖြစ်သည်။ မိမိ၏သားတော်သည် ဒုက္ခရစရိယာ သေခြင်းကို ခံထမ်းနေရသော်လည်း ဘုရားရှင်၏ မေတ္တာအောင်ပွဲ၌ ရှင်ပြန်လိမ့်မည်ဟူသော ယုံကြည်ခြင်းကို နှလုံးသွင်းနိုင် ခဲ့သည့် အမိမယ်တော်ကဲ့သို့ မျှော်လင့်ခြင်းကို အားဖြည့်ကြရမည်။

ဤသို့သော စိတ်နှလုံး သားဖြင့် ဝါတွင်းခရီးစဉ်ကို လျှောက်လှမ်းရပေမည်။ ကျွန်ုပ်တို့သည် ဘုရားရှင် ရွေးကောက်တော်မူသော လူမျိုးတော် ဖြစ်သည်ကို သတိရအောက်မေ့လျှက် ဝါတွင်းကာလ မျှော်လင့်ခြင်းခရီးစဉ်ကို ပျော်ရွှင်ဝမ်းမြောက်စွာ လျှောက်လှမ်းကြပါစို့။

သီကိုရှင်း

(မိုက်ခြမ်း - ပုပ်ဖရန်စစ်၏ မတ်လ ၁ ရက်နေ့၊ ၂၀၁၇ ဗုဒ္ဓဟူးနေ့ လူထုပရိတ်သတ်အား သွန်သင်ချက်)



ပြာပုံထဲမှ ရုန်းထခြင်း

"ပြာ" ဆိုတာ အရာဝတ္ထုတစ်ခုဟာ သူ့ရဲ့ လက်ရှိအနေအထားကနေ ဘာမှ မဟုတ် တော့တဲ့ အဖြစ်ကို ရောက်သွားခြင်း ဖြစ်ပါတယ်။ အပြစ်ဒဏ် ဆပ်ဖြေခြင်းမှာ လည်း ဒီလို သဘောတရား တစ်ခုပါဝင် ပါတယ်။ ကျွန်တော်တို့ ဘဝတွေကို "ပြာချ" ရပါလိမ့်မယ်။ အဲဒီတော့ ဝါတွင်း ကာလဆို တာ မှန်ကုပ်ကုပ် ပုံစံပေါက်ပြီး ပျော်ရွှင်ခြင်း တွေ၊ အကောင်းမြင်တတ်တဲ့ စိတ်သဘော တွေကို ဖျက်စီးတဲ့ အချိန်ကာလ တစ်ခုလို့ ထင်စရာရှိပါတယ်။

ပြန်လာခြင်း သို့မဟုတ် ပြန်လှည့် ခြင်းဆိုတာ ဘုရား သခင်ထံ ပြန်လာခြင်း ဖြစ်ပါမှ "နောင်တယူခြင်း" အနက်ပေါ် လွင် မှာပါ။ ဘာကို ဆိုလိုချင်တာလဲ။ "ဘုရား သခင်ရဲ့ ရွှေပုံသဏ္ဍာန်ဟာ ဝေဝါးခြင်းတွေကို မီးရှို့ပြာချပါမှ ပိုပြီး ထင်ရှားစွာ တွေ့မြင်နိုင် ပါတယ်။" လို့ အဆိုတစ်ခု ရှိပါတယ်။ အေး

စက် မာကျောပြီး မောက်မာတဲ့ နှလုံးသား တွေကို ဆုတ်ဖြဲခြင်း၊ သင့်တော်သော အ ချိန်ကောင်းကို ယူကာ နောင်တရားအတွက် နှလုံးသားတံခါး ဖွင့်ထားခြင်း၊ ဘုရားသခင်နဲ့ စိတ်ကွယ်ရာမှာ တွေ့နိုင်ဖို့အတွက် မာန တရားနဲ့ ဒုစရိုက်တပ်မက်ခြင်းကို ဖျက်စီး ခြင်းစတဲ့ နည်းလမ်းများကို သုံးပြီး "ပြာချ ခြင်း" အချိန်ကာလကနေ အခွင့်ကောင်း ယူနိုင်ပါတယ်။ "ဘာမှ မဟုတ်တော့တဲ့ အ ဖြစ်ကို ရောက်သွားခြင်း" ဟာ ဘာအ ကောင်းကိုမှ လုပ်နိုင်စွမ်း မရှိသလို ဘာ ကောင်း ကျိုးမှလည်း မရှိပါဘူး။

အဲဒီတော့ ဒုတိယအပိုင်းဖြစ်တဲ့ "စေ့ဂေလိတရားအား ယုံကြည်ပါ" ဆိုတဲ့ ကြေငြာ ဟောပြောခြင်းဟာ ပထမပိုင်း ဖြစ်တဲ့ "ပြာချခြင်း" နဲ့ ခွဲမရအောင် တွဲနေ ပါတယ်။ သတင်းကောင်းက အချိန်တန်ပြီ၊ အခုလည်း သင့်တော်သော အချိန်ပါ။ ဘုရား

သခင်ရဲ့ နိုင်ငံတော်နီးပြီ၊ ဒီနေ့ဟာလည်း ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ နီးနေတာပါ။ ဝါတွင်းကာလက ကျွန်တော်တို့ကို ဒီအသိ တရားကို စွမ်းအားအပြည့်နဲ့ ရယူကြဖို့ ဖိတ် ခေါ်နေပါတယ်။

ဒီကမ္ဘာကြီးက တစ်ခါတစ်ရံ ဘာမှ အသုံး မကျတဲ့ ပြာပုံတစ်ပုံလို ဖြစ်နေတတ် ပါတယ်။ ဒါပေမဲ့ဘုရားသခင်ဟာ ဟိုရှေးဦး အစမှာ လုပ်ခဲ့သလို မြေမှုန့်ထဲမှာသူ့ရဲ့ ဇီဝ အသက်ကို မှုတ်သွင်းပေးပါတယ်။ ဘုရား သခင်ဟာ အဲဒီအသက်သွင်းခြင်း လုပ်ငန်း ကို ကျွန်တော်တို့ကနေတဆင့် ဆက်လက် ဆောင်ရွက်လိုပါတယ်။ ကျွန်တော်တို့ တစ် ဦးစီကို ကမ္ဘာပေါ်မှာ မျှော်လင့်ခြင်းမီး အလင်း ထွန်းညှိပေးဖို့ တာဝန် ပေးထားပါ တယ်။

စိုးနိုင် SDB

ဆပ်ဖြေခြင်း သီလရှင်များ သစ္စာခံယူပွဲ



Perish , ဖယ်ခုံသာသနာ)၊ စစ္စတာရ် မေရီ Lan (Pekhon Parish ,ဖယ်ခုံသာသနာ)၊ စစ္စတာရ် ကက်သရင်း Paing (Han O Parish, ဖယ်ခုံသာသနာ) တို့ ဖြစ်ကြပါသည်။

ရာသက် ပန်သစ္စာခံယူကြသော သီလရှင် များမှာ စစ္စတာရ် ရေဂျီနား Kai San ((Sitapur Parish, မြစ်ကြီးနား သာသနာ)၊ စစ္စတာရ် လတ်ဇီတာ Hte Mu (Doukhu Parish, လွိုင်ကော်သာသနာ)၊ စစ္စတာရ် ကယ်ရိုလိုင် အန်ဂျေလာ Marip Nan Shawng (Banmaw Parish, ဗန်းမော် သာသနာ)၊ စစ္စတာရ် လီနာ Chang Tswi (Kawng Hka Parish, လားရှိုးသာသနာ) ၊ စစ္စတာရ် ဂျာစင်းတာ Yaziwin (Bawide Parish, တောင်ငူသာသနာ)၊ စစ္စတာရ် မာဂရက် Htu Lum (Kut Kai Parish, လားရှိုးသာသနာ)၊ စစ္စတာရ် အော်ဂတ်စတာ Nga Mar (Dongekhu Parish, လွိုင်ကော်သာသနာ)၊ စစ္စတာရ် ဟယ်လင် Phyu Mar Wai (Donoku Parish, လွိုင်ကော်သာသနာ)၊ စစ္စတာရ် ဂျူဒစ် Kanan (Dorokhu Parish , လွိုင်ကော်သာ သနာ)၊ စစ္စတာရ်အဂ္ဂနက်(စ်) Ma Aye (Bawide Parish,တောင်ငူသာသနာ) တို့ ဖြစ်ကြပါသည်။

ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်း (Sisters of Reparation) မှသီလရှင်များ သစ္စာခံယူပွဲကို (၂၀.၁.၂၀၁၈) နေ့တွင် တောင်ငူမြို့၊ ယေရူးရှေ့နုလုံးတော်ကာသီ ဩယ် ဘုရားကျောင်းတော်ကြီး၌ ကျင်းပပြု လုပ်ခဲ့ပါသည်။
တောင်ငူ ဂိုဏ်းအုပ် ဆရာတော်

ကြီး အိုက်ဇက်မိနမှ သစ္စာခံယူခြင်း မွှား တရားတော်မြတ်ကို ဦးဆောင်ဦးရွက် ကာ ဖယ်ခုံ ဂိုဏ်းအုပ် ဆရာတော်ကြီး ပီတာ လတ် နှင့် ရဟန်းတော်(၄၂)ပါးတို့ ပါဝင် တင်ပူဇော်ပေးခဲ့ကြပါသည်။
ပထမ သစ္စာခံယူခဲ့သော သီလ ရှင်များမှာ စစ္စတာရ် အစွန်း(မ်)တာ Hui

(Lehtun Parish, ဖယ်ခုံသာသနာ)၊ စစ္စတာရ် အဂ္ဂနက်(စ်) Yaw Nam (Bang Hing Parish, လားရှိုးသာသနာ)၊ စစ္စတာရ် ခရစ္စတီရာနီ Bo Klo (Leiktho Parish, တောင်ငူသာသနာ)၊ စစ္စတာရ် လူစီယား Mu Ka (Kun Tha Parish, ဖယ်ခုံသာသနာ)၊ စစ္စတာရ် အဂ္ဂနက်(စ်) Mu Da (Lehtun

စစ္စတာရ်များ၏ သစ္စာခံ ယူပွဲ အခမ်းအနားသို့ ရပ်ဝေး ရပ်နီးမှ မိဘ ဆွေမျိုးများနှင့် ဘာသာတူ ဧည့်သည်တော် များ (၈၀၀)ကျော် ပါဝင်ခဲ့ကြပါသည်။
ဒက်ဇူးမယ်(ISR)

ရန်ကုန်ဂိုဏ်းချုပ်သာသနာတွင်သူတော်စင်များနေ့ကျင်းပခြင်း



သူတော်စင်များနေ့ မွှားတရားတော်မြတ်ကို ဖေဖော်ဝါရီလ ၂ ရက် နံနက် ၆:၃၀နာရီ၌ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကျောင်းတိုက်တွင် ရန်ကုန်ဂိုဏ်းချုပ်သာသနာ လက် ထောက်ဆရာတော်ကြီးရွှန်စောယောဟန်မှ ဦးဆောင်ကာ ပူဇော်ကျင်းပခဲ့ပါသည်။
"သူတော်စင်တွေရဲ့ဘဝဟာ တစ်ပါးသူတွေသနားစရာမဟုတ်ပါဘူး။ အားကျစရာဖြစ်ဖို့ ကျွန်ုပ်တို့ကျင့်ကြံနေထိုင်ရမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့အတွေးအခေါ်၊ ကျွန်ုပ်တို့ရဲ့အပြုအမူ တွေဟာ သူတော်စင်ဘောင်ကိုခေါ်တော်မူခြင်းရရှိဖို့ တွန်းအားတွေ ဖြစ်စေကြရအောင်၊ သူတော်စင်ဘဝကိုကိုယ့်ရဲ့ဆန္ဒအတိုင်းမဟုတ်ဘဲနဲ့ ဘုရားရဲ့ အလိုတော်အတိုင်း ပိုပြီး ကိုက်ညီစွာ ရှင်သန်နိုင်တဲ့ ပုဂ္ဂိုလ် တွေဖြစ်အောင် အားထုတ်ကြဖို့ရန်" ရန်ကုန်ဂိုဏ်းချုပ် သာသနာလက်ထောက်ဆရာတော်ကြီး ရွှန်စောယောဟန်မှ ဩဝါဒတရားရေးအေး တိုက် ကျွေးခဲ့ပါသည်။

မန္တလေးဂိုဏ်းချုပ်သာသနာတွင်သူတော်စင်များနေ့ကျင်းပခြင်း



မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ အတွင်းရှိ သူတော်စင်များ စုရုံး ပါဝင်ခဲ့ကြသော သူတော်စင်များ နေ့ကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဆရာတော် ကျောင်းတိုက်၌ နံနက် ၉ နာရီ နေ့လည် ၄ နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည်။ အစီအစဉ် တွင် ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၊ မွှားပူဇော်ခြင်း တို့အပြင် အတွေ့အကြုံဖလှယ်ခြင်း၊ အတူ ကစားခြင်းတို့ပါဝင်သည်။
သူတော်စင်တွေရဲ့အသက်တာဆိုတာ သူတစ်ပါးကို အသက်ရှင်အောင်လုပ်ပေး နိုင်တဲ့အသက်တာ၊ သူတစ်ပါးယုံကြည်ခြင်းကို တိုးပွားအောင်လုပ်ပေးနိုင်တဲ့အသက်တာ၊ သူ တစ်ပါးကို ဝေမျှနိုင်တဲ့အသက်တာဖြစ်ရမယ်လို့ ဂိုဏ်းချုပ်ဆရာတော် ပေါလ် ဇိန်ထုန်း ဂရောင် မှ ဩဝါဒ မြွတ်ကြားခဲ့ပါတယ်။



စိန်ဖရန်းစစ်ဇေးဗီးယား သီလှရှင် ၉ ပါး ပထမသစ္စာ ခံယူခဲ့ပြီး ၆ ပါး ရာသက်ပန် သစ္စာပြုခဲ့



စိန်ဖရန်းစစ်ဇေးဗီးယားအသင်းဂိုဏ်း သီလှရှင်များ ပထမသစ္စာခံယူပွဲနှင့် ရာသက်ပန်သစ္စာပြုခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်တွင် ပုသိမ်မြို့ရှိ ကက်သလစ်သာသနာ ကက်သီဒြယ်ဘုရားကျောင်း၌ ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားတွင် သီလှရှင် ၉ ပါး ပထမသစ္စာခံယူခဲ့ပြီး သီလှရှင် ၆ ပါး ရာသက်ပန်သစ္စာပြုခဲ့ကြသည်။ ပထမသစ္စာခံယူခဲ့သည့် သီလှရှင် ၉ ပါးမှာ

၁။ စစ္စတာရ် အင်းဂျယ်လင်း ဘာစေစန်ဟွမ် (ဖိလိပိုင်နိုင်ငံ Carpiz (ကာပိစ်) ဆရာတော်ပိုင် Caapawan Paray, Roxas City မှ အဖ Mr. Israel Plancia San Juan (အီစရာအဲလ် ပလန်းရှားစန်ဟွမ်)၊ အမိ Mrs. Eryln Basco Base San Juan (အားလင်းဘားစကို ဘာစေစန်ဟွမ် တို့၏ သားသမီး (၄) ဦးအနက် သမီးဦးရတနာ)

၂။ စစ္စတာရ် မာရီယားဂေါ်ရက်တီအိသက်မွန် (ဖယ်နံ့သာသနာ၊ ခေါင်းမိုင်းရွာ၊ အဖ ဦးဖယ်ရီးနို အမိ ဒေါ် ဆားဘတို့၏ သားသမီး (၁၃) ဦး အနက် ဒုတိယ မြောက် သမီး ရတနာ)

၃။ စစ္စတာရ် မူပီးယ (ဖယ်နံ့သာသနာ ဆရာတော်ပိုင် စလောင်းရွာမှ အဖ ဦးတိုမားဆို ဟိုက်မောင် အမိ ဒေါ်ပါပဲတူးရာ မူပိန် တို့၏ သမီး (၉) ဦး အနက် ပဉ္စမမြောက် သမီး ရတနာ)

၄။ စစ္စတာရ် ရိုဇားလီမြာ (လွိုင်ကော်သာသနာ၊ ဒီမောဆို ရူးဖယ်ခူရပ်ကွက် နေ အဖ ဦးမားရီကို ထူးရယ်၊ အမိ မာရ်တာ ဒေါ်ဆော်မိုးတို့၏ သားသမီး (၅) ဦးအနက် သမီးဦးရတနာ)

၅။ စစ္စတာရ် အယ်နီနန်မင်းမင်းသန့် (ပုသိမ် ဂိုဏ်းအုပ် ဆရာတော်ပိုင် ကျိုတ်လတ်သာသနာ ခူချောင်းကျေးရွာမှ အဖ ဆေရီ မန်းရွှေကြိုင် အမိ ဂျီ ထရေးဇား တို့၏ သားသမီး (၃) ဦးအနက် သမီးဦးရတနာ)

၆။ စစ္စတာရ် မေရီအန်း စုလတ်ထွေး (ပုသိမ် ဂိုဏ်းအုပ် ဆရာတော်ပိုင် ကျိုတ်လတ်သာသနာ ခူချောင်းကျေးရွာမှ အဖ ပီတယ် မန်းမြင့်သိန်း အမိ အားနာ ဂျီ မူစိမ်းစိမ်းတို့၏ သားသမီး (၃) ဦးအနက် သမီးထွေးရတနာ)

၇။ စစ္စတာရ် မာရီစလင်း ကြည်ဖြာလင်း (ပုသိမ်ဂိုဏ်းအုပ်

ဆရာတော်ပိုင် မြစ်ကလေးသာသနာ ဖုထီကျေးရွာမှ အဖ ယာကုပ် ဦးမောင်သိန်း အမိ ရိတားဒေါ် စန်းစန်းအေး တို့၏ သားသမီး(၄) ဦးအနက် သမီးဦးရတနာ)

၈။ စစ္စတာရ် ကလဲ မေပုလဲစိုး (ရန်ကုန်ဂိုဏ်းချုပ်သာသနာ ညောင်တုန်းသာသနာ ညောင်တုန်းမြို့မှ အဖ ဇူဇယ်ဦးစိုးဝင်း အမိ အဲရ်တာ ဒေါ် ချယ်ရီ တို့၏ သားသမီး (၆) ဦးအနက် သမီးထွေးရတနာ)

၉။ စစ္စတာရ် ဆေရာဖီးနား မေမေဝင်း (ရန်ကုန်ဂိုဏ်းချုပ်သာသနာ ရဲမွန်သာသနာ လည်းကူးမြို့မှ အဖ ဦးပေါလီနူး အမိ ဒေါ်အယ်နီတို့၏ သမီး (၂) ဦးအနက် သမီးဦးရတနာ) ဖြစ်ပါသည်။

ရာသက်ပန်သစ္စာပြုခဲ့ကြသည့် သီလှရှင် ၆ ပါးမှာ

၁။ နာဂတိုင်းရင်းသူဖြစ်သူ Sr. Cecil Roimu (မြစ်ကြီးနား ဆရာတော်ပိုင် ရှင်မွေယန်သာသနာ ဦးမာရ်ကုယောင်းပေါ်ဒေါ် ဂျာစင်းတာ ဆင်းနန့် တို့၏ မွေးချင်း (၉) ဦးအနက် စတုတ္ထမြောက် သမီးရတနာ)

၂။ Sr. Rachael Le Le Win (ဖယ်နံ့သာသနာ၊ မိုးမြိတိုက်နယ်၊

ဝါရီဆူးပလိုင်ကျေးရွာ ဦးမိုက်ကယ် ထွဲ၊ ဒေါ်အားနာမူမိုင်း တို့၏ မွေးချင်း (၈) ဦးအနက် ပဉ္စမမြောက် သမီးရတနာ)

၃။ ကရင်တိုင်းရင်းသူ Sr. Veronica Nandar Oo (ရန်ကန်သာသနာ၊ တွံတွေးမြို့နယ် မြဲရိုးစု (ရွာသစ်ကျေးရွာ) ဦးနီကောလပ်စ် ထွန်းသိန်း နှင့် ဒေါ်ရွှေကြီးတင် တို့၏ မွေးချင်း (၇) ဦးအနက် သမီးဦးရတနာ)

၄။ ကရင်တိုင်းရင်းသူ Sr. Daria (ပုသိမ်ဆရာတော်ပိုင် မြွေဟောက်ရွာ မန်းဖိလစ် ဂါကလဲမိုင်တီးနား တို့၏ မွေးချင်း (၇) ဦးအနက် အထွေးဆုံးသမီးရတနာ)

၅။ ချင်းတိုင်းရင်းသူ Sr.Monica Mi Mi Win (ပြည်သာသာသနာ၊ ရွှေပန်းတောတိုက်နယ်၊ ငြုပ်ကုန်းကျေးရွာ ဦးယောဟန် စိန်ကုလား နှင့် ဒေါ်အန်ဂျေလား ပိုင်းစိန် တို့၏ သားသမီး (၆) ဦးအနက် အထွေးဆုံးသမီးရတနာ)

၆။ ကချင်တိုင်းရင်းသူ Sr.Rose Ja Mai Lu (မြစ်ကြီးနား ဆရာတော်တပိုင် မိုးကောင်မြို့နယ်၊ နမ္မတီး နေ ဦးပီတာ ဒန်အောင် နှင့် ဒေါ် မာဂရက်ဂျာနန် တို့၏ သားသမီး (၅) ဦးအနက် ဒုတိယမြောက် သမီးရတနာ) တို့ ဖြစ်သည်။

“မြေခွေးတို့မှာတွင်း၊ ကောင်းကင် ငှက်တို့မှာ အသိုက်ရှိ၏ လူသားမူကား ခေါင်းချစရာနေရာမရှိ” ဟု သခင်ခရစ်တော်၏ မိန့်ကြားချက်အတိုင်း စိန်ခေါ်မှုများကို မကြောက်မရွံ့ နောက်မတွန့်ပဲ ရဲရဲလိုက်မည်ဟု ဆုံးဖြတ်ခဲ့သည်နှင့်အညီ ခရစ်တော်၏ ခေါ်ရာနောက်သို့ လိုက်ပါခဲ့ကြသော သီလှရှင်ညီမငယ်များအတွက် ဂုဏ်ယူပါကြောင်း ရက်ရောစွာ ပေးလှူခဲ့ကြသော မိဘဆွေမျိုး ညီအစ်ကို မောင်နှမများအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း ဘုရား ကောင်းကြီးပြည့်ဝစွာ ခံစားရရှိပါစေကြောင်း စိန်ဖရန်းစစ် ဇေးဗီးယားမိသားစုဝင်များက ကျေးဇူးတင် ဆုတောင်း စကားပြောကြားခဲ့သည်။

မေမွန် (s.f.x)



Lawyer: Aung Mye Thazan & Associates, 100, Yangon, Myanmar. Phone: 09-951111111. Email: aungmyethazan@aymyethazan.com

ရပ်၊ ကြည့်၊ ပြန်လာခဲ့ပါ ...



ဝါကြီးဝင်သည့် ဗုဒ္ဓဟူးနေ့ကြီးမှာ ပုပ်ရဟန်းမင်းကြီးရဲ့ စကားလေးသုံးလုံးဟာ တရားမှတ်စရာ သိပ်ကောင်းပါတယ်။ ရပ်၊ ကြည့်၊ ပြန်လာခဲ့ပါ တဲ့။

ကျနော်တို့ လူကူးမျဉ်းကြားတွေမှာ တွေ့မြင်လေ့ရှိပါတယ် - ရပ်၊ ကြည့်၊ သွား။ ဒါဟာ ကျနော်တို့ သွားနေတဲ့လမ်းမှာ အန္တရာယ်မဖြစ်ဖို့ သတိပေး၊ လမ်းညွှန်နေခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ ကျနော်တို့ လူသားတွေဟာ အသွားတစ်လမ်းမှာပဲ ရှေ့ကို သူ့ထက်မှာ ပိုပြီး မြန်အောင် သွားနေလိုက်ကြတာ ကျနော်တို့ သတိထားရမယ့် အချက်တွေ၊ မေ့သွားတဲ့ အချက်တွေ၊ တန်ဖိုးတွေ တော်တော်ကြီးကို ထိခိုက်ပျက်စီးနေပါပြီ။

ကျနော်တို့မိသားစုအတွက် အချိန်မရှိကြတော့ဘူး။ မိသားစုဘဝဆိုတာ ဆောက်တည်ရာမဲ့ ဖြစ်နေကြတာ စိတ်မကောင်းစရာပါပဲ။ ဒီအပြင် ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ စသဖြင့် များစွာသော ပါရမီတွေဟာလည်း တန်ဖိုးပျောက်လို့ လူရာမဝင် ဖြစ်နေကြရတာ ဝမ်းနည်းဖို့သိပ်ကောင်းပါတယ်။ ကျနော်တို့တတွေ ရှေ့ကို ရှေ့ကို သူ့ထက်ငါ အမြန် လျှောက်နေလိုက်ကြတာ ဘာအတွက်ပါလိမ့်။ ဘာကြောင့်ပါလိမ့်။

ပုပ်ရဟန်းမင်းကြီးရဲ့ နောက်ထပ်စကားသုံးလုံးကလည်း မှတ်သားစရာ သတိပေးချက်ပါပဲ။ - ယုံကြည်မှုကင်းမဲ့ခြင်း၊ စိတ်မဝင်စားဘဲ ဖာသိဖာသာနေခြင်း၊ အရှုံးပေးခြင်း။ ဒါတွေဟာ ကျနော်တို့ စိတ်ဝိညာဉ်ကို တုံ့ဆိုင်ရပ်တန့်ပြီး သေစေတဲ့ မကောင်းဆိုးရွားတွေပါပဲ။

အခု ဝါတွင်းကာလဟာ ကျနော်တို့အတွက် ဒီနောက်ယုတ်ခြင်းတွေနဲ့ တခြား နောင်ယုတ်ခြင်းတွေကို သတိထားမိဖို့ အချိန်ကောင်းဖြစ်ပြီး ကျနော်တို့ရဲ့ နှလုံးသားကို ခရစ်တော်ရဲ့ နှလုံး ခုန်သံနဲ့အတူ ပြန်လည်ခုန်လာအောင် ကြိုးစားဖို့ အချိန်ကောင်းလေးပါပဲ။

ချစ်သောမိတ်ဆွေ၊ ဝါတွင်းကာလမှာ အချိန်လေးခဏယူပြီး ရပ်ပါဦး။ ဘဝခရီးတွေနှင့်နေရတာ မောနေရောပေါ့။ ရပ်ပါဦး။ နားပါဦး။ ကျနော်တို့ရဲ့ စိတ်ဝိညာဉ်နဲ့ ဘဝကို မောပမ်းစေတဲ့ အရာတွေကနေ ခဏလောက် ရပ်ပါဦး။

ချစ်သောမိတ်ဆွေ၊ ဝါတွင်းကာလမှာ ကြုံတွေ့နေရတဲ့ အခက်ခဲတွေနဲ့ ဘဝခါးသည်းမှုတွေကို ခဏလောက် ကြည့်ပါဦး။ သုံးသပ်ပါဦး။ ကျနော်တို့ စိတ်ဝိညာဉ်နဲ့ ဘဝအတွက် လှပစေတဲ့ အရာတွေကိုလည်း ခဏကြည့်ပါဦး။ ဆန်းစစ်ပါဦး။ မိသားစုဘဝလေးကို ကြည့်ပါဦး။ ဘေးက မိတ်ဆွေတွေကို ခဏလောက်ကြည့်ပါဦး။ ဘဝတန်ဖိုးရှိ အကြောင်းရာလေးတွေကို ခဏ လောက် ဆန်းစစ်ကြည့်ပါဦး။ ကိုယ့်ယုံကြည်ခြင်းနဲ့အတူ အခြားပါရမီလေးတွေကိုလည်း ဆန်းစစ်ကြည့်ပါဦး။ ခရစ်ယာန်ဘဝလေးကို သုံးသပ်ကြည့်ပါဦး။

ချစ်သောမိတ်ဆွေ၊ ဝါတွင်းကာလမှာ နောင်တနဲ့ ပြန်လာခဲ့ပါ။ မကြောက်ပါနဲ့ - ပြန်လာခဲ့ပါ။ မရှက်ပါနဲ့ ပြန်လာခဲ့ပါ။ ကိုယ့်နှလုံးသားအတွင်းကို ပြန်လာကြည့်ပါ။ အတိတ်က ပြုခဲ့မိတဲ့ အမှားတွေကနေ အပြစ်တွေကနေ ပြန်လာခဲ့ပါ။ မုန်းတီးမှုတွေကနေ ပြန်လာခဲ့ပါ။ ခါးသီးမှုတွေကနေ ပြန်လာခဲ့ပါ။ ကြေကွဲမှုတွေကနေ ပြန်လာခဲ့ပါ။ မေတ္တာမဲ့နေရာတွေကနေ ပြန်လာ ခဲ့ပါ။ တရားမျှတမှုပျောက်နေတဲ့နေရာကနေ ပြန်လာခဲ့ပါ။ ကိုယ်ချင်းစာစိတ်တွေ ပျောက်နေရာကနေ ပြန်လာခဲ့ပါ။ ကြင်နာခြင်းတို့ပျောက်နေရာကနေ ပြန်လာခဲ့ပါ။ ပြန်လည် ကြေအေး ခြင်းနဲ့ ကုသခြင်းတို့အတွက် ပြန်လာခဲ့ပါ။ မကြောက်မရွံ့ ပြန်လာခဲ့ပါ။

ကောင်းကင်ဘုံရှိ ကျနော်တို့အဖ၊ ထာဝရဘုရားသခင်သည် အစဉ်သနားခြင်းရှိပါတယ်။ မေတ္တာ ဂရုဏာနဲ့အလွန်ပြည့်ဝသူဖြစ်ပါတယ်။ ဝါတွင်းကာလမှာ အိမ်ပြန်လမ်း တွေနိုင်ကြပါစေ။

ဒိုမီနီကန်ကိုရင်

မန္တလေးဂိုဏ်းချုပ်သာသနာအတွက် ရဟန်းအသစ် လေးပါး



၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မန္တလေးသာသနာ၊ ချမ်းသာကုန်း စိတ်ပု တီးမယ်တော် ဘုရားကျောင်းတွင် မန္တလေးသာသနာအတွက် ရဟန်းသစ် လေး ပါး တို့ ဂိုဏ်းချုပ်ဆရာတော်ကြီး နီကောလပိစ် မန်းထန်လက်တော်မှ ရဟန်းသိက္ခာခံယူ ခဲ့ကြသည်။ ရဟန်းသိက္ခာ ခံယူခဲ့ကြသော

ရဟန်းတော်များမှာ (ပုံ - ၀ မှ ယာ) ဖါသာရ် အီဗန် ရှိုင်းကိုကို၊ ဖါသာရ် ဘောဇယ် ဇေယျာဝင်း၊ ဖါသာရ် ပီတာ မျိုးမြင့်ထွန်း နှင့် ဖါသာရ် ဖျန်မြင့်သူဝင်း တို့ဖြစ်ကြသည်။

ဆလေးရှင်းအသင်းဂိုဏ်းဝင် ရဟန်းအသစ် တစ်ပါး သိက္ခာခံ



ဖါသာရ် ဂျိုးဇက် အောင်ကျော် သည် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သူ၏ ဇာတိမြေဖြစ်သော လွိုင်ကော်သာသနာ မိုင်းလုံးရှိ စိန်ဂျိုးဇက် ဘုရားကျောင်းတွင် လွိုင်ကော်သာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီး စတီးဗင်း တျေးဖဲလက်တော်မှ ရဟန်း သိက္ခာ ခံယူခဲ့သည်။

သိက္ခာတင် မုတ္တားတရားတော် မြတ်တွင် ဆရာတော်ကြီး ဆိုတေးရိုလည်း ပါဝင်ခဲ့သည်။ လွိုင်ကော်သာသနာ နှင့် ဆလေးရှင်းအသင်းဂိုဏ်းတို့မှ ဘုန်းတော်ကြီး စုစုပေါင်း ၅၇ ပါး ပါဝင်တက်ရောက်ခဲ့ကြသည်။

ဘုန်းတော်ကြီး၏ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ များနှင့်အတူ လူထု ပရိတ်သတ်သည်လည်း ဘုရားကျောင်းဝင်း ပြည့်ပါဝင်ဆုတောင်းပေးခဲ့ကြပြီး ညပိုင်းအချိန်တွင်လည်း အကပဒေသာများဖြင့် ဘုန်းတော်ကြီး အသစ်အား ဂုဏ်ပြုခဲ့ကြသည်။

ဖါသာရ် အောင်ကျော် သည် လွိုင်ကော်သာသနာ တစ်ခုလုံးမှ ပထမဦးဆုံး ဆလေးရှင်း ဘုန်းတော်ကြီး ဖြစ်လာသူ ဖြစ်သည်။ ယခုအချိန်တွင် ဖါသာရ် အောင်ကျော်သည် သီပေါမြို့ရှိ ဒွန်တော့စကို ရဟန်းဖြစ်သင်ကျောင်းတွင် စည်းကမ်း အဖြစ်တာဝန်ထမ်းဆောင်နေသည်။

စိန်ဖရန်စစ်ဇေးမီးယားဘရာသာရ်များ (SFX) နှစ်ပတ်လည်ဝတ်စောင့်ခြင်းနှင့်အတူ ဘရာသာရ်များ ဝတ်ရုံ သင်္ဘန်းခံယူခြင်း၊ ပထမသစ္စာပြုခြင်း နှင့် အသင်းဝိုက်၏ ဥက္ကဋ္ဌအသစ် ရွေးချယ်တင်မြှောက်ခြင်း



နှင့် ဘာသာတူ၂၀၀ ခန့် ပါဝင် ခဲ့ကြသည်။

ထို့နောက် ဆက်လက်၍ စိန်ဖရန်စစ်ဇေးမီးယား အသင်းဝိုက်၏ ဝိုက်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ၂၁ ရက် နံနက် (၈) နာရီတွင် တစ်နာရီ ကိုယ်တော်မြတ်ဖူးမြော်ခြင်းဖြင့် အစပြုခဲ့ကြပြီး အသင်းဝိုက်ဥက္ကဋ္ဌသစ်အား လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာ Bro. Gyi. Bade ဘေ့ အားဆာက မဲအရေအတွက် အများဆုံး ဖြင့် ဝိုက်ဥက္ကဋ္ဌသစ်ရာထူးကို လက်ခံခဲ့ သည်။ ထို့နောက် အသင်းဝိုက်



ပုသိမ်ကက်သလစ်သာသနာပိုင်၊ ပုသိမ်မြို့၊ မရမ်းချောင်းရွာတွင် စိန်ဖရန်စစ်ဇေးမီးယားဘရာသာရ်များ၏ နှစ်ပတ်လည်ဝတ်စောင့်ခြင်းကို ရန်ကုန်ဝိုက်ချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုမှ ဦးဆောင်၍ ဇန်နဝါရီလ ၁၅ ရက်မှ ၁၈ ရက်အထိ ၄ ရက်တာ ပြုခဲ့ကြသည်။

ကြီးဂျွန်မန်းဆိန်းဟို ဦးဆောင်၍ ရဟန်းတော်များနှင့်အတူ ကျေးဇူးတင်မွှားတရားတော်မြတ်ကို တင်ပူဇော်ပါသည်။ ထိုကျေးဇူးတင် မွှားတရားတော်မြတ်တွင် စိန်ဖရန်စစ်ဇေးမီးယား ဘရာသာရ်လောင်း (၅) ဦး ဝတ်ရုံသင်္ဘန်းခံယူကြပြီး ဘရာသာရ် (၅) ပါး ပထမသစ္စာခံယူခဲ့ကြသည်။

လှမ်းခဲ့ကြသည်။

Br. စောလွယ်ထူး (ပုသိမ်သာသနာပိုင်၊ မဒေါက်ကုန်း သာသနာ၊ Br. စလိုင်းဟာ လောမာန်(ဟားခါးသာ သနာပိုင်၊ မင်းတပ် ဇုံ၊ ဟီလောင်းသာသနာ)၊ Br. စရွှေသူဌေး (ပုသိမ်သာသနာပိုင်၊ စိန်မေရီမြေဟောက်ချောင်းသာသနာ၊ Br. စောအယ်တဂေး (ဘားအံ သာသနာပိုင်၊ ဖာပွန်သာသနာ)၊ Br. စောသန်းစင်ထွေး (ရန်ကုန်ဝိုက်ချုပ် သာသနာ၊ မအူပင်သာသနာ) တို့သည် ဆရာတော်ကြီး၏လက်တော်မှ ခရူးစူးလက်ဝါးကားတိုင်နှင့် ဖြူစင်ခြင်း၊ နာခံခြင်းနှင့် ဆင်းရဲခြင်းကတိသစ္စာ ၃ ပါးအမှတ်အသားအဖြစ် ခါးစည်းကြိုး၌ အထုံး(၃) ထုံးကို ခံယူကြပြီး သစ္စာပြုခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးက သြဝါဒမြတ်ကြားပြီး မွှားတရားတော်ကို ဆက်လက် တင်ပူဇော်ပါသည်။ ထိုအခမ်းအနားသို့ ရဟန်း၊ သီလရှင်

ဥက္ကဋ္ဌ နေရာကို အသင်းဝိုက်ဥက္ကဋ္ဌဟောင်း ဘရာသာရ်ကြီးဒါနီအဲလ်မှ လွှဲအပ်ပေးခဲ့ပြီး အသင်းဝိုက် ဥက္ကဋ္ဌသစ်ကို ကူညီမည့် ဘရာသာရ်တစ်ပါးကို ဆက်လက်ရွေးချယ်ကြရာ အသင်းဝိုက် ဥက္ကဋ္ဌဟောင်း ဘရာသာရ်ကြီး ဒါနီအဲလ်ကို ရွေးချယ်ခဲ့သည်။ ထို့နောက် အသင်းဝိုက် ဥက္ကဋ္ဌသစ်မှ ဥက္ကဋ္ဌအဖြစ် ကတိသစ္စာပြုခြင်း၊ အသင်းဝိုက်အတိုင်ပင်ခံများ ရွေးချယ်ကြခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြပြီး ဘုရားသခင်၏အမှုတော်မြတ်၌ အောင်မြင်စွာပြီးမြောက်ခဲ့ကြပါသည်။



ထိုဝတ်စောင့်ခြင်းတွင် ကာဒီနယ်ချားလ်စ်ဘိုက ဘုရားသခင် အပေါ်သစ္စာရှိခြင်းနှင့် မဆုတ်မနစ် လုံ့လပြုအားထုတ်ရခြင်းကို (၄) ရက်တာအတွင်း နည်းလမ်းများစွာဖြင့် ပို့ချ ဟောကြားပေးတော်မူခဲ့သည်။ ညနေပိုင်းတွင် ကိုယ်တော်မြတ်ဖူးမြော်ခြင်းနှင့် ကမ္မဋ္ဌာန်း ထောက်ရှုချက်များကို ဖာသာရ်ဒေါမိနစ်ဇာဘီနူးက ဦးဆောင်ပြုလုပ်ပေးခဲ့သည်။

Bro. John Mary Vianney (လွိုင်ကော်သာသနာ၊ ရှားတောတိုက်နယ်)၊ Bro. Basilio (ပင်လယ်သာသနာ၊ အိုင်မကျေးရွာ)၊ Bro. John Paul (တောင်ငူသာသနာ၊ သံမိုး တောင်တိုက်နယ်၊ တောင်ဇလဲကျေးရွာ)၊ Bro. Johnney (ကျိုင်းတုံသာသနာ၊ မိုင်းယောင်းအုပ်စု၊ စံပြ ကျေးရွာ)၊ Bro. Michael (တောင်ငူသာသနာ၊ ပျဉ်းမနားတိုက်နယ်၊ နေပြည်တော်) တို့သည် ဆရာတော်ကြီးဂျွန်မန်းဆိန်းဟို၏ လက်တော်မှ ဝတ်ရုံသင်္ဘန်းနှင့် ခါးစည်းကြိုးကို ခံယူဆင်မြန်းခဲ့ကြပြီး ရဟန်းသူတော်စင်ဘဝကို တက်



မစ္စားတရားပူဇော်ခြင်းတွင် သြဝါဒကို ၁၀ မိနစ်ထက် ပိုမပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မိန့်ကြား

ဖေဖော်ဝါရီလ (၇) ရက်က ဟတ် ကန်ရှိ စိန်ပေါလ် (VI)ခန်းမတွင် လူထုအား တရား ဟောကြားရာတွင် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က သြဝါဒများ အချိန်ကြာမြင့်စွာ မပေးရန် ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

“သြဝါဒပေးနေတုန်း အိပ်ငိုက်တာ၊ အချင်းချင်း စကားပြောတာတွေ၊ အပြင် ထွက် ဆေးလိပ်ထသောက်တာတွေ ဘယ် နှုတ်ကမ်း လောက်တွေဖူးလဲ။” ဟု တရားနာ ပရိတ်သတ်ကို ပုပ်ရဟန်းမင်းကြီးက မေး မြန်းခဲ့သည်။ ထိုသို့မေးမြန်းမှုကို တရားနာ ပရိတ်သတ်များက ရယ်မောရာ ပုပ်ရဟန်း မင်းကြီးက “အဲဒါက အမှန်တရားပဲ။ သင်တို့ လည်း သိတာပဲ” ဟု ပြန်လည် မိန့်ကြားကာ “သြဝါဒတွေကို တိုတိုတုပ်တုပ်ပေးပါ။ ကျေး ဇူးပြု၍ ၁၀ မိနစ်ထက် ပိုမကြာစေပါနဲ့” ဟု လမ်းညွှန်မိန့်ကြားခဲ့သည်။

ဘာသာဝင်များသည် ၎င်းတို့ ဘုန်းတော်ကြီးများ၏ သြဝါဒကို စိတ်အား



ထက်သန်စွာ နားထောင်နေခြင်း မရှိသည့် အခါ ဘုန်းကြီးများက ပြစ်တင် ညည်းတွား တတ်ကြတတ်ကြောင်း ဘာသာဝင်များ အ နေဖြင့်လည်း ဘုန်းတော်ကြီး၏သြဝါဒကို ကောင်းစွာ နာယူဖို့ ကြိုးစားအားထုတ်နေ ရသော အခြေအနေ၊ သည်းခံနေရသော အခြေအနေမျိုးများ ရှိကြောင်း ပုပ်ရဟန်း မင်းကြီးက ဘုန်းတော်ကြီးများအားထောက်

ပြ ပြောဆိုခဲ့သည်။

“တစ်ခါတစ်ရံ ရှည်လွန်းတဲ့ သြဝါဒ တွေကြောင့် စိတ်အနှောက် အယှက်ဖြစ် ရတယ်။ တစ်ခါတစ်ရံ ဦးတည်းချက်မရှိ အ ဆက်အစပ်မရှိတဲ့ သြဝါဒတွေ၊ နားမလည် နိုင်သော အကြောင်းအရာတွေ၊ တစ်ဖက် သတ် လိုရာဆွဲပြောဆိုမှုတွေက ဘာသာဝင် တွေ အတွက် အနှောက်အယှက် အ တားအဆီးတွေ ဖြစ်စေပါတယ်။” အရှင် သူမြတ် ဖရန်စစ်က သတိပေး မိန့်ကြား ခဲ့သည်။

“သြဝါဒပေးတဲ့အခါ အသိ၊ သတိ အမြဲထားပါ။ သူတို့ဟာ ကိုယ့်ရေးကိုယ်တာ ဆောင်ရွက်နေကြခြင်း မဟုတ်ဘူး။ တရား ဟောနေခြင်း ဖြစ်တယ်။ ခရစ်တော်ရဲ့ ကိုယ် စား ပြောကြားနေခြင်းဖြစ်တယ်။ ခရစ် တော်အကြောင်း ပြောကြားနေခြင်း ဖြစ် တယ်။ ဒါ့ကြောင့်ကောင်းကောင်းပြင်ဆင်ပါ။ တိုတိုတုပ်တုပ် ပြောပါ။” ဟု သတိပေး ခဲ့သည်။ Ref: Zenit

အသက်အရွယ်အလိုက် ကျင့်ကြံရမည့် ရဟန်းတစ်ပါး၏ ဘဝသက်တာ



၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် ရောမသာသနာအတွင်းရှိ ရဟန်းများ နှင့် တံခါးပိတ် တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ သည်။ ထိုတွေ့ဆုံပွဲတွင် ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့သည့် အကြောင်းများကို ဟတ် ကန်သတင်းစာစောင် L'osservatore Ro-

mano က အနှစ်ချုပ်ရေးသားခဲ့သည်။ သိက္ခာခံယူပြီးစ ရဟန်းငယ်များ အား မိန့်ကြားရာတွင် ရဟန်းတစ်ပါး၏ သွင် ပြင်ပုံစံကို သွင်းယူကြရန်၊ ရဟန်းတိုင်းတွင် သိခြားဖြစ်သော အသွင် ရှိသည် မှန်သော် လည်း ရဟန်းတစ်ပါး၏ အသွင် ပီပြင်လာ အောင်လုပ်ယူရန်၊ မိမိတို့၏ အားနည်းချက်၊

အားသာချက်များကို သိပြီး မိမိအား ကူညီ လမ်းညွှန်နိုင်မည့် ဝိညာဉ်ရေး လမ်းညွှန် တစ်ဦး ထားရှိရန် မှာကြားခဲ့သည်။

သက်တော် ၄၀ မှ ၅၀ အကြား ရ ဟန်းတော်များအား ယခုအရွယ်သည် အိမ် ထောင်သည် ဘဝနှင့် နှိုင်းယှဉ်ပြောရမည် ပါက အချစ်တို့အေးစက်လာခြင်း၊ ငြီးငွေ့ လာသည့် သဘောဆောင်သောကြောင့် အထူး သတိထားပြီး ဆုတောင်းခြင်းကို နှစ် ဆတိုးလုပ်ဆောင်ရန်၊ မိမိတို့ စိုက်ပျိုးထား သော ဝိညာဉ်ရေး အသီးအပွင့်များကို မြင် တွေ့ပြီး ပျော်ရွှင်ရသလို အခြားသူများ အတွက် နေရာပေးပြီး အနားယူရမည့် အချိန်အတွက် ပြင်ဆင်ကြရန်၊ အနားယူ ခြင်းသည် ရှက်စရာ မဟုတ်သော်လည်း ထိုအရာကို ရှက်စရာပုံစံဖြင့် နတ်ဆိုးက နှောင့်ယှက်တတ်ကြောင်း သတိပေး ပြော ကြားခဲ့သည်။

အသက်အရွယ် ကြီးရင့်ပြီ ဖြစ် သော ရဟန်းများအား ဤအရွယ်သည် ဉာဏ်ပညာ၏ အရွယ်ဖြစ်သဖြင့် အပြုံး

မပျက်ဘဲ ကျရာကဏ္ဍကို တတ်နိုင်သ လောက် လုပ်ဆောင်ပေးတတ်ရန်၊ အထူး သဖြင့် သူတပါးအား သိုးထိန်းကောင်း တစ် ဦး၏ နားထောင်နိုင်စွမ်းဖြင့် နားထောင်ပေး ရန်၊ သူတပါးတို့၏ ဝိညာဉ်ရေး ခရီးစဉ်တွင် အကန့်အသတ်မရှိသော အကြင်နာ မေတ္တာ ဖြင့် ခွင့်လွှတ်ခြင်းပေးတတ်ရန် အကြံပြု စကားဆိုခဲ့သည်။

ရဟန်းတော်များအား ခေတ် အ ချိန်အခါ၏ ပုံရိပ်များကို မှန်ကန်စွာ ဖတ် တတ်ကြရန်၊ အဆိုးဖက်ကိုသာ မမြင်ဘဲ ဝှက်ကွယ်နေသော အမှန် တရားများကို လည်း သိမြင်ကြရန် မှာကြားခဲ့သည်။ ဆက်လက်ပြီး ရဟန်းတော်များနှင့် အတူ နောင်တ ယူခြင်း၊ အာပတ် ဖြေခြင်း ဝိနည်း ကျင်းပကာ သူကိုယ်တိုင် တစ်နာရီခန့် အာပတ်ဖြေ နားထောင်ခဲ့သည်။

ထို့နောက် ပုပ်ရဟန်းမင်းကြီးသည် စိန်ဂျွန်လက်တရင် ကျောဘက်ရှိ ရောမ ရဟန်းဖြစ်သင်ကျောင်းသား ၇၀ နှင့် နေ့ လည် စာ အတူ သုံးဆောင်ခဲ့သည်။ Ref: Zenit

လိမ္မော်သီးအပွင့်ရာ ဗုဒ္ဓဘုရား၏အစားအစာများကို ဖုတ်ရဟန်းမင်းကြီး ဖြောင့်စကား လေ့လာစေရန်

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်သည် ရဟန်းတော် များ၏ အနိုင်ကျင့်မှု ခံရသူများ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ခံရသူများအား မကြာခဏဆိုသလို လက်ခံ တွေ့ဆုံကြောင်း ပုပ်ရဟန်းမင်းကြီး၏ ပြောရေးဆိုခွင့် ရှိသူ ဟတ်ကန် သတင်းဌာန ဒါရိုက်တာ ဂရက်ဘာ့ခ် က ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုတွေ့ဆုံခြင်းများတွင် ပုပ်ရဟန်းမင်းကြီး ထိုသူတို့ ခံစားခဲ့ရသော မတရားမှုများကို နားထောင်ပေးပြီး သူတို့အား စိတ်နှစ်သိမ့်မှုပေးခြင်း၊ စိတ်ဒဏ်ရာများအား ကုသပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်လေ့ရှိသည်။ ဤတွေ့

ဆုံချိန်များတွင် အနိုင်ကျင့်ခံရသူတို့အား လေးစားမှုပြသကာ ထိုသူတို့ အကျိုးကိုသာ ရှေ့ရှုပြီး တွေ့ဆုံခြင်းဖြစ်သည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် တစ်ဦးချင်းအလိုက် တွေ့ဆုံ မှုများရှိသလို အဖွဲ့လိုက် လက်ခံတွေ့ဆုံမှုများလည်း ရှိသည်။ အကြိမ်အရေအတွက် ကန့်သတ်မထားဘဲ အချိန်များစွာ တွေ့ ဆုံခဲ့ကြောင်းလည်း ထုတ်ဖော်ရေးသားထားသည်။

ထိုသို့သော ရဟန်းများ၏ လုပ်ရပ်နှင့် ပတ်သက်၍ မိမိ တို့ကယ်တင်ရမည့်သူများအား နှစ်နာစေသော အပြုအမူသည် အလွန်ဆိုးဝါးလွန်းသည်ဟု ပုပ်ရဟန်းမင်းကြီးက မှတ်ချက် ပြုခဲ့သည်။ Ref: Vatican Radio



မြောက်ကိုရီးယားမှ ကက်သလစ် အသင်းတော်သို့ | ပြည့်ဝခဲ့သော မိဂျင် ၏ ဆုတောင်းသံ

ကလေးဘဝအရွယ်ကပင် ဘုရားသခင် တည်ရှိခြင်းကို မယုံကြည်သော မိဂျင်၏ ဘဝသည် လူတစ်ဦး၏ စကား တစ်ခွန်းကြောင့် ပြောင်းလဲခဲ့ရသည်။

"ငယ်ငယ်ကတည်းက ဘာသာတရား ဆိုတာ မူးယစ်ဆေး တစ်ခုလို့ စာသင်ကျောင်းမှာ သင်ခဲ့ရ တယ်။ ဘုရားရှိတယ် ဆိုတာကိုလည်း ဘယ်လိုမှ ယုံလို့ မရခဲ့ပါဘူး။" ဟု မိဂျင်က သူမ၏ ငယ်ဘဝ အကြောင်း ကို ပြောပြသည်။

၂၀၀၉ ခုနှစ်၊ အသက် ၄၀ အရွယ်တွင် မြောက်ကိုရီးယားမှ ထွက်ပြေး လွတ်မြောက်ခဲ့သော မိဂျင်ကန် က သူမမည်ကဲ့သို့ ထွက်ပြေးလွတ်မြောက်ခဲ့သည်ကို အသေးစိတ် မပြောပြသော်လည်း သူမ၏ ယုံကြည် ခြင်း အကြောင်းကို သက်သေခံခဲ့သည်။

"ကျမ ထွက်ပြေးမလာခင် ကလေးမလေးတစ်ယောက်စီက ဘုရားသခင် အကြောင်းပထမဆုံး အကြိမ် ကြားဖူးခဲ့တယ်။ ထွက်ပြေးမလာခင် အထိတော့ ဘုရားသခင် အကြောင်းက စိတ်ဝင်စားစရာ၊ ထူးဆန်းတဲ့ အကြောင်းအရာပါပဲ။"

"မြောက်ကိုရီးယားကနေ ထွက်ပြေးလာနေတဲ့အခါ ကျမ လက်အုပ်ချီပြီး ဘုရားကို တမ်းတ ဆုတောင်းမိတယ်။ အမှန်တကယ် လွတ်လာတဲ့အခါ ငါ့ဆုတောင်း

ပြည့်တယ်ဆိုတဲ့ ခံယူချက်နဲ့ ဘုရားသခင်ရဲ့ သမီး ဖြစ်ချင်စိတ် ဖြစ်ပေါ်လာပါတယ်။"

"ဒီလို ပြည့်ဝခဲ့တဲ့ ဆုတောင်းကြောင့် တောင်ကိုရီးယားမှာ အခြေချ နေထိုင်ခွင့်ရတဲ့အခါ ကျမ ယုံကြည်သူ တစ်ယောက်ဖြစ်လာဖို့ စတင် လုပ်ဆောင်မိခြင်း ဖြစ်ပါတယ်။"

မိဂျင်သည် စွတာများထံတွင် ဘုရားစကား သင်ယူရင်း ရဟန္တာ သူငယ်တော် ယေရူး၏ တရားအကြောင်းကို စိတ်ဝင်တစားရှိကာ ကြည့်ညှိစိတ်များ ဖြစ်ပေါ်ခဲ့ရာမှ ဆေးကြောခြင်း ခံသော အခါ ထရေဇာ ဟု အမည်မှည့်ခေါ်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး တောင်ကိုရီးယားသို့ ကြွရောက်လာစဉ်က မစ္စားတရားတွင် အရှေ့ဆုံး၌ သူ့အား နေရာပေးခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ပူဇော်သော မစ္စားကို ယခုကဲ့သို့ အနီးကပ် ပါဝင်ခွင့်ရသည့်အတွက် အလွန်ပင် ကျေနပ်အားရမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ယခုအချိန်တွင် ထရေဇာ မိဂျင်သည် သတင်းထောက် တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းလျက် NK နေ့စဉ် သတင်းစာတွင် အလုပ် လုပ်လျက်ရှိသည်။ သူမ၏ စိတ်ထဲတွင် မြောက်ကိုရီးယား နိုင်ငံအတွင်း ခက်ခဲ ပင်ပန်းစွာ နေထိုင်နေရသော



သူများအား ကူညီကယ်တင်ရန် စိတ်အားထက်သန်လျက်ရှိသည်။

စွန့်ကာ စီပွားရေး ကောင်းမွန်အောင် လုပ်ဆောင် စေချင်သည်။ တောင်နှင့် မြောက်ကိုရီးယား၏ ဆက်ဆံရေးကိုလည်း အစဉ်ပြေစေချင်သည်။

ကမ္ဘာတဝှမ်းတွင် ရှိသော ကက်သလစ် အသင်းတော်သည် မြောက်ကိုရီးယားကို ကူညီနိုင်မည်ဟု ယုံကြည်သည်။ သူမတောင်းဆိုသော အကူအညီများထဲတွင် အဓိက တောင်းဆိုချက်မှာ ဆုတောင်းမေတ္တာ ဖြစ် သည်။ အထူး သဖြင့် မြောက်ကိုရီးယား သည် နျူကလီးယားလက်နက်ကို

ဤ ဆန္ဒများ ပြည့်စုံစေရန် သူမ တတ်ကျွမ်းသော သတင်းစာ ပညာ အပြင် ဆုတောင်းခြင်းဖြင့် ကျိုးပမ်း လုပ်ဆောင်လျက်ရှိသည်။

Ref: CNA

အယ်လ်ဂျီးရီးယားမှ ဓမ္မအာဇာနည်များ

အာဖရိကတိုက် လယ်လ်ဂျီးရီးယား နိုင်ငံတွင် ၁၉၉၄ မှ ၁၉၉၆ ခုနှစ်အတွင်း အသတ်ခံခဲ့ရသည့် ပုဂ္ဂိုလ် ၁၉ ဦးတို့သည် ဘာသာရေးကို မုန်းတီးသောကြောင့် အသတ်ခံရခြင်းဖြစ်ကာ ဓမ္မအာဇာနည်များ အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အတည်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထို ၁၉ ဦးထဲတွင် ဆရာတော် တစ်ပါးပါဝင်သည်။ အိုရန်၏ ဆရာတော် ပီအဲ လူချီအန် ကလာဗီ သည် ကားဗုံး အား အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခံရကာ အသတ် ခံခဲ့ရသည်။

အယ်ကိုင်းဒါး အဖွဲ့ နှင့် ဆက်စပ်သော မွတ်စလင် အကြမ်းဖက် သမားများမှ ပြန်ပေးဆွဲကာ ခေါင်းဖြတ် သတ်ခဲ့ သော ထရပ်ပစ် ရေသေ ၇ ပါး တို့လည်း ပါဝင်သည်။ သူတို့သည် တီဘီရိုင်း ရေသေကျောင်း တွင် သီ တင်းသုံး နေထိုင်ရင်း ကြီးမားသော အန္တရာယ်ကိုသိသော်လည်း ဒုက္ခရောက်သူများ သူတို့၏ အကူညီလိုအပ် သည်ကို သိသောကြောင့် ထွက်ပြေးဘဲ နေခဲ့ကြစဉ် ဖမ်းဆီး အသတ်ခံခဲ့ရသည်။ သူတို့၏ အဖြစ်ကို "Of Gods and Men" အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရာ ၂၀၁၀ ခုနှစ် ကိန်းရှပ် ရှင် ပွဲတော်တွင် အကောင်းဆုံး ဇာတ်ကား ဆု ရရှိခဲ့သည်။

သူတို့နှင့်အတူ အခြား ဘာသာရေး ဘုန်းတော်ကြီးများ၊ သီလရှင်များသည် အစွန်းရောက် အကြမ်းဖက်သမား လက်ချက်ဖြင့် သေခဲ့ရသော်လည်း အခြားသော မွတ်ဆလင်ဘာသာဝင်များစွာတို့၏ မေတ္တာကို ရရှိခဲ့သူများဖြစ်သည်။ အထူး သဖြင့် ဆရာတော်ကြီး ကလာဗီ သည် အယ်လ်ဂျီးရီးယား နိုင်ငံသားတို့၏ လေးစားမှုကို ခံရသူ ဖြစ်သည်။ သူသည် နိုင်ငံအတွင်း လူ့အခွင့် အရေးအတွက် ဦးဆောင် လုပ်ဆောင်ခဲ့သူ ဖြစ်သလို မွတ်ဆလင်နှင့် ခရစ်ယာန်တို့ အကြား နားလည်မှုရှိရန် စွမ်းဆောင် ခဲ့သူ ဖြစ်သည်။ ဆရာတော်ကြီးက ပဋိပက္ခများ သည် မွတ်ဆလင်နှင့် ခရစ်ယာန်များ အကြားတွင် ဖြစ်ပွားနေခြင်း မဟုတ်ဘဲ အစွန်းရောက်နှင့် အလယ်အလတ် မွတ်ဆလင်တို့အကြား ဖြစ်ပွားသော ပဋိပက္ခဟု ပြောဆိုခဲ့ဖူးသည်။

တမန်တော်များ၏ သခင်မ သာသနာပြု အသင်းဂိုဏ်းမှ စစ္စတာ ၂ပါးလည်း ပါဝင်သည်။ သူတို့မှာ စစ္စတာ အန်ဂျေလင်း မေရီနှင့် စစ္စတာ ဘီဘီယန်း တို့ဖြစ်သည်။ အခြားသူများမှာ ဘရာသာရ် ဟင်နရီ ဝဲဂက်စ်၊ စစ္စတာ ပေါလ် ဟဲလင်း၊ စစ္စတာ အက်စတာ အလော်န့်ဆို၊ စစ္စတာ မာရီယာ မာတင်၊ စစ္စတာ ယွန်း ရှီဗီလာဒါ၊ ဖါသာရ် အလိုင်ဒူလန်းဂတ်၊ ဖါသာရ် ချားလ်စ်



အက်ကာ၊ ဖါသာရ် ခရစ်တီယန် ချက်ဇဲ၊ စစ္စတာ ယွန်းနီ လစ်တဲလ်ဂျွန်၊ စစ္စတာ ဒဲနစ် လေကလဲ၊ စစ္စတာ အော်ဒေး ပရေရိုစ် တို့ ဖြစ်သည်။

သော ဘာသာရေး လူမျိုးရေး ပဋိပက္ခတို့၏ သားကောင်များဖြစ်သည်။ သူတို့၏ သွေးသည် ငြိမ်းချမ်းအတွက် မျှော်လင့်ချက် ဖြစ်ပါစေဟု ပုပ်ရဟန်းမင်းကြီး ဒုတိယ မြောက်ယောဟန်ပေါလူးက မှတ်ချက်ပြုခဲ့သည်။

ဤသူတို့သည် လက်ရှိဖြစ်ပေါ်နေ

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး

၂၀၁၈ ညီလာခံ အကြို ကမ္ဘာတဝှမ်းမှ လူငယ်များ တွေ့ဆုံပွဲ

ကက်သလစ် အသင်းတော်အနေနှင့် လူငယ်များအား ပိုမိုထိရောက်စွာ ကူညီချင်သော ဆန္ဒ ပြင်းပြသည်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ဆရာတော်ကြီးများ၏ ညီလာခံ (Synod of Bishops) အထင်အရှား ပြသနေသည်။

ထိုညီလာခံကို အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို လွန်ခဲ့သည့် တနှစ်ကျော်ကပင် စတင် ဆောင်ရွက်ခဲ့သည်။ ကက်သလစ်ဘာသာဝင် လူငယ်များသာမက ကမ္ဘာတဝှမ်းလုံးရှိ လူငယ်များ ဝင်ရောက် ဖြေဆိုနိုင်မည့် မေးခွန်းများအားလည်း အင်တာနက် စာမျက်နှာ ဖွင့်ကာ မေးထားသည်။ လူငယ်များ၏ အသံကို မှန်ကန်စွာ ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်များ၊ သာသနာများအားလည်း ညွှန်ကြားချက်များ ပေးကာ မေးခွန်းများကို ဖြေစေခြင်း၊ အခြား မိမိတို့ စိတ်ထဲတွင် ရှိသည့် အတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ ပေးထားသည်။ နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုကာ လူငယ်များ အ

တွက် လွယ်ကူသည့် နည်းလမ်းများကို ဖန်တီးပေးထားသည်။

ထိုနည်းလမ်းများအပြင် ပိုမို ထိရောက်နိုင်ရေးအတွက် ကမ္ဘာတဝှမ်းရှိ တိုက်မှ လူငယ် ကိုယ်စားလှယ် ၃၀၀ တို့သည် ၂၀၁၈ ခုနှစ် မတ်လ ၁၉ မှ ၂၄ ရက်အထိ တွေ့ဆုံကြမည် ဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် လူငယ်ကိုယ်စားလှယ်များသည် မိမိတို့လူငယ်ထူအကြားတွင် ဖြစ်ပေါ်နေသော အခြေအနေ အကြောင်းတရားများ၊ အတွေးအမြင်များ၊ ခံစားချက်များနှင့် တောင်းဆိုချက်များကို စာတမ်းပြုစုရန် ဖြစ်သည်။ လူငယ်များထံ တိုက်ရိုက် ထွက်ပေါ်လာသော စာတမ်း ဖြစ်သဖြင့် ၂၀၁၈ ညီလာခံ တက်မည့် ပုဂ္ဂိုလ်များ အနေနှင့် ဤ အချက်များကို အလေးအနက်ထား ဝေဖန်သုံးသပ်ကြပြီး လူငယ်များအတွက် လက်တွေ့ကြသော လုပ်ငန်းစဉ်များ ဖန်တီးပေးနိုင်ရန် ရည်ရွယ်သည်။

တက်ရောက်မည့် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် နေရာဒေသတွင်းမှ



ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်များ သူတော်စင် အသင်းဂိုဏ်းများ၊ အသင်းတော်၏ အသင်းအဖွဲ့များက တာဝန်ယူ ရွေးချယ်ကြသည်။

ဤလူငယ်တွေ့ဆုံပွဲမှ ထွက်လာမည့် စာတမ်းကို မတ်လ ၂၅ ရက် မေတ္တာပန်းဝေ တနင်္ဂနွေ၊ ကမ္ဘာ့လူငယ်များနေ့တွင် ပုံရိပ်ရောင်းမင်းကြီး၏ လက်တွင် အပ်နှံမည် ဖြစ်သည်။

ညီလာခံ အကြိုတွေ့ဆုံပွဲတွင် လူငယ် ဦးရေကို ကန့်သတ်ထားသော်လည်း အသင်းတော်၏ မူလရည်ရွယ်ချက်ဖြစ်သော လူငယ်အားလုံး ပါဝင်နိုင်ရေးအတွက် စီစဉ်မှုများ ကို အီတာလျံ လူငယ် ဖိလစ်ပို က

ရင်းပြခဲ့သည်။ ကမ္ဘာတဝှမ်းမှ လူငယ်များသည် အင်တာနက် ဆိုရှယ်မီဒီယာမှ တဆင့် ပါဝင်နိုင်မည် ဖြစ်သည်။ ဤ အခမ်းအနား အတွက် ရှာဖွေနိုင်မည့် ဟတ်ရှ် တက်ခ်မှာ #Synod2018 ဖြစ်သည်။ ဝင်ရောက်ကြည့်ရှုနိုင်မည့် ဖေ့စ်ဘွတ်မှာ <https://www.facebook.com/groups/pre.synodal/about> ဖြစ်ပြီး အင်တာနက် ဝဘ်ဆိုက် <http://www.synod2018.va/content/synod2018/en/pre-synodal-meeting.html> တွင်လည်း ကြည့်ရှုနိုင်သည်။

Ref: Zenit

နိုင်ငံရေး ခေါင်းဆောင်များနှင့် ကက်သလစ်ဆရာတော်ကြီးများ

ပင်နီစွဲလားနိုင်ငံ ၏ သမ္မတ နီကောလပ်စ်မာဒူရိုက သူ၏နိုင်ငံတွင်းရှိသော ကက်သလစ် ဆရာတော်ကြီးများသည် အမှန်းတရား ပြစ်မှုများကို ကျူးလွန်နေသည်ဟု စွပ်စွဲပြောဆိုလိုက်သည်။

ဤသို့ ပြောရခြင်းမှာ ကက်သလစ် ဆရာတော်ကြီးများက ပင်နီစွဲလား နိုင်ငံရေးသည် လူ့ ဂုဏ်သိက္ခာကို နည်းနည်းမျှ မလေးစား သော စနစ်ကို ကျင့်သုံးနေသည်ဟု ဆိုခဲ့သောကြောင့်ဖြစ်သည်။

ပင်နီစွဲလားနိုင်ငံသည် တစ်ပါတီကြီးစိုးရေးဖြင့် ကွန်မြူနစ် ပုံစံဖြင့် အုပ်ချုပ်လျက်ရှိသည်။ အတိုက်အခံများကို ပြစ်မှုအမျိုးမျိုးတပ်ကာ ဖမ်းဆီးခြင်း၊ တိတ်တဆိတ်လုပ်ကြံခြင်းတို့ဖြင့် ရှင်းပစ်သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံ ပါတီကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုခဲ့ပေ။ လက်ရှိတွင် နိုင်ငံရေး၊ စီးပွားရေး ပဋိပက္ခ များကို ရင်ဆိုင်နေရသည်။

ပင်နီစွဲလားနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်က သမ္မတ မာဒူရို အစိုးရအဖွဲ့၏ အကျင့်ပျက်ခြစားမှုများ၊ နိုင်ငံရေးတွင် အမြတ်ထုတ်မှုများကို တစိုက်မတ်မတ် ဝေဖန် ရှုတ်ချခဲ့သည်။ ဆရာတော်ကြီး ဘာဆာဘ က ပင်နီစွဲလား၏ အဓိက ပြဿနာမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ်သည် ဘုရားသခင် ကို ပစ်ပယ်ထားသလို လူသားတို့၏ ဂုဏ် သိက္ခာကို ငြင်းပယ်ခြင်း ဖြစ်သည်ဟုဆိုသည်။

ကင်မရွန်းနိုင်ငံ တွင် ဆန္ဒပြသူများအား စစ်တပ်က အကြမ်းဖက်နှိမ်နင်းခြင်းကို ကာဒီနယ် ခရစ်တီယန် တူမီ က ပီဒီယို သတင်းစကားထုတ်ပြန်ကာ ရှုတ်ချခဲ့သည်။

"အကြမ်းဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းခြင်းကို ဖော်ဆောင်လို့ မရပါဘူး။ အကြမ်းဖက်ခြင်းဟာ အကြမ်းဖက်မှုကိုသာ ဖော်ဆောင်ပါလိမ့်မယ်" ဟု ကာဒီနယ် တူမီက ဆိုခဲ့သည်။

"အကြမ်းဖက်ခြင်းကို ကျွန်ုပ် ရှုတ်ချပါတယ်။ ကျွန်ုပ်တို့ ကင်မရွန်းနိုင်ငံသားတွေဟာ အသက်ကို တန်ဖိုးထား လေးစားကြမရမှာ ဖြစ်ပါတယ်"

ကင်မရွန်းနိုင်ငံသည် အချိန်က ဂျာမနီ နိုင်ငံ၏ ကိုလိုနီဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြင်သစ်နှင့် အင်္ဂလိပ်တို့ တဝက်စီ အုပ်ချုပ်ကာ ပြင်စကားပြော ကင်မရွန်းနှင့် အင်္ဂလိပ်စကားပြော ကင်မရွန်းတို့ ဖြစ်လာသည်။ ၁၉၆၁ ခုနှစ်တွင် လွတ်လပ်ရေး ရသောအခါ တစ်နိုင်ငံပူးပေါင်း ထားရန် သဘောတူခဲ့ကြသည်။ ယခုတွင် အင်္ဂလိပ်စကားပြောနယ်များ ဖြစ်သည့် အနောက်တောင် နှင့် အနောက်မြောက်နယ်များက ခွဲထွက်လိုကြသည်။ ၂၀၀၆ ခုနှစ်မှစတင်ကာ တိုက်ပွဲများ ဖြစ်ခဲ့သည်။

ကာဒီနယ် တူမီက သက်တမ်း ၃၅ နှစ်ကြာ အုပ်ချုပ်နေသော သမ္မတအား အကြမ်းဖက်ဘဲ ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် တိုက်တွန်းထားသည်။

ကွန်ဂိုနိုင်ငံ တွင် လက်ရှိသမ္မတ ဂျိုးဇက် ကာဘီလာ၏ သက်တမ်းသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ကုန်ဆုံး ခဲ့သော်လည်း သမ္မတသည် ရွေးကောက်ပွဲလုပ်ခွင့် မပေးဘဲ အာဏာကို ဆက်လက်ချုပ်ကိုင်ထားသည်။

အသင်းတော်မှ ဦးဆောင်ကာ သမ္မတ အား ဆန့်ကျင် ဆန္ဒပြခဲ့ရာ လုံခြုံရေး၏ ပစ်ခတ်မှုကြောင့် လူ ခြောက်ဦး သေဆုံးခဲ့သည်။

"ကျွန်ုပ်တို့ကို မျက်ရည်ယို ငုံးတွေနဲ့ လူစုခွဲတယ်။ ကျည်ဆံအစစ်တွေနဲ့ ပစ်တယ်။ သေကြေဒဏ်ရာရတာတွေကို မြင်ရတယ်။ ဘုန်းကြီးတွေ အဖမ်းခံရတယ်။ ပြည်သူတွေရဲ့ ပစ္စည်းတွေ အစိုးရခံရတယ်။ ခရစ္စယာန်တွေကို ဆုတောင်းခွင့် မပေးဘူး။ စစ်သားတွေရဲ့တွေက စစ်မြေပြင်ရောက်နေသလို လက်နက် အပြည့် တပ်ဆင်ထားတယ်။ ဓမ္မသီချင်းဆိုနေတဲ့လူတွေ၊ လက်ထဲမှာ ကျမ်းစာနဲ့ စိပ်ပုတီးကိုင်ထားတဲ့သူတွေ၊ ကလေး၊ လူငယ်၊ လူကြီး၊ ယောက်ျား၊ မိန်းမတွေကို ဘယ်လို စိတ်ထားနဲ့ ပစ်သတ်ရဲကြတာလဲ။ ကျွန်ုပ်တို့ဟာ အမိုးအကာ မရှိတဲ့ အကျဉ်းထောင်ထဲမှာ နေ နေကြရတာလား။" ဟု ကာဒီနယ် လောရင်မော်ဆင်းပို ပါဆီညာ ကပြောခဲ့သည်။

နိုင်ငံအတွင်း အကြမ်းဖက်မှုများသည် ယခုတိုင် ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။


ကင်ညာနိုင်ငံ တွင် အတိုက်အခံ ခေါင်းဆောင်တစ်ဦးက သူ့ကိုသူ လူထု သမ္မတ ဇနွီဝါရီလ အကုန်ပိုင်းတွင် ပြောကြားလိုက်သည့်အတွက် အစိုးရက ရုပ်မြင်သံကြားဌာနများအား ဖေဖော်ဝါရီလ ပထမအပတ်တွင် ပိတ်သိမ်းခဲ့သည်။

ဆရာတော်ကြီးများက အစိုးရ အနေနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို လေးစားရန် တိုက်တွန်းခဲ့သည်။ အတိုက်အခံဖက်လည်း ဥပဒေ လေးစား လိုက်နာရန် လိုကြောင်း ပြောကြားခဲ့သည်။

+++++ တန်ဖေးနီးယားနိုင်ငံ တွင် ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသည်နှင့်အမျှ အစိုးရက နိုင်ငံရေး ပါတီများအား ကန့်သတ်မှုများ ပြုလုပ်လာလျက်ရှိသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သော ဆရာတော်ကြီးများ၏ သဝဏ်လွှာတွင် နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်ဖြစ်သော လွတ်လပ်စွာ စည်းရုံးခွင့်၊ မိမိတို့၏ နေအိမ်များအတွင်း ဟောပြောခွင့်၊ နိုင်ငံရေး လုပ်ခွင့်တို့သည် နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်၍ လေးစားရန် ထုတ်ပြန်ခဲ့သည်။ အစိုးရ၏ မတရားမှုကို လျစ်လျူ ရှုထားမည်ဆိုပါက နိုင်ငံအတွင်းတွင် ငြိမ်းချမ်းခြင်းနှင့် ညီညွတ်ခြင်းကို ဖျက်စီးမည့် ပဋိပက္ခများ ဖြစ်လာလိမ့်မည်ဟု ဆရာတော်ကြီးများက သတိပေးထားသည်။

မေတ္တာတမန်ခရီးစဉ်အတွင်း မြန်မာပြည်အတွက် ထားရှိခဲ့သော ပုပ်ရဟန်းမင်းကြီး၏ ဆန္ဒ



နိုဝင်ဘာ ၂၈ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည် နေပြည်တော်ရှိ သမ္မတ၏ အိမ်တော်တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားတွေ့ဆုံခဲ့သည်။ ထိုသို့ မတွေ့ဆုံမီ နိုင်ငံတော်၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ ဧည့်သည်တော်မှတ်တမ်းတွင် ပုပ်ရဟန်းမင်းကြီး ဆန္ဒပြုခဲ့သော ကျေးဇူးတော်

သုံးခုမှာ မြန်မာနိုင်ငံအတွက် အလွန်လိုအပ်သော အရာများဖြစ်သည်။ တရားမျှတခြင်း (Justice) ငြိမ်းချမ်းခြင်း (Peace) နှင့် စည်းလုံး ညီညွတ်ခြင်း (Unity) တို့ဖြစ်သည်။ တွေ့ဆုံခြင်းများအပြီး မိန့်ခွန်းပြောကြားရာတွင်လည်း ထိုအချက်သုံးချက်ကို မီးမောင်းထိုးပြခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် မြန်မာပြည်သူပြည်သားများအတွက် ဤကျေးဇူးတော်များဆက်လက် တောင်းလျှောက်ပေးနေမည်ဆိုသည်ကို သံသယ ဖြစ်စရာမရှိပါ။

ခရစ်တော်၌ အိပ်ပျော်ခြင်း


စစ္စတာရ် မောနီကာ နန်စီ
ကရုဏာရေး သီလရှင်းဂိုဏ်း



စစ္စတာရ် မောနီကာနန်စီ၏ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်
စစ္စတာရ် မောနီကာ နန်စီ သည် အဘ ဦးကားလို၊ အမိ ဒေါ်အားနာ အားကွယ် တို့၏ သားသမီး(၈)ဦးတို့အနက် တတိယမြောက်သမီးရတနာဖြစ်ပါသည်။ ၁၉၆၅ ခုနှစ်၊ မေလ (၄)ရက်နေ့တွင်လွိုင်ကော်ကန်ကန်သစ်သာသနာ့လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၌ သူမအားမွေးဖွားသန့်စင်ခဲ့ပါသည်။
၁၉၈၈ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ဘုရားဖြူ Holy Infant Jesus (သန့်ရှင်း သောသူငယ်တော်ယေရှူး) သီလရှင်ကျောင်း၌ သီလရှင်လောင်း (Postulant) ဘဝဖြင့် တစ်နှစ်တာ ဆက်ကပ်ပညာ သင်ယူခဲ့ပါသည်။ ၁၉၈၉ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လွိုင်ကော်မြို့ စိန်ဂျေရီဇာ သီလရှင်ဖြစ် သင်တန်းကျောင်း၌ သီလရှင်လောင်းဘဝဖြင့် (၂)နှစ်တာ ပညာဆည်းပူး

သင်ယူခဲ့ပြီး ၁၉၉၁ခုနှစ်၊ မတ်လ ၂၃ရက်နေ့တွင် လွိုင်ကော်မြို့ စိန်ဂျေရီဇာကျောင်း၌ ပင် ပထမ ယာယီကတိသစ္စာ ပြုကာ ဝတ်ရုံဖြူကိုခံယူခဲ့ပါသည်။
၁၉၉၆ခုနှစ်၊ မတ်လ(၂၅)ရက်နေ့တွင်လွိုင်ကော်မြို့၊ ခရစ်တော်ဘုရင်ဗဟိုဘုရားရှိခိုးကျောင်း၌ ရာသက်ပန် ကတိသစ္စာ ပြုခဲ့ပါသည်။ ကရုဏာရေး သီလရှင် အသင်းဂိုဏ်း မြန်မာပြည်သို့ရောက်ရှိလာခြင်း နှစ်(၁၀၀)ပြည့် ဂျူဘီလီ ပွဲတော်ကြီးကို ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်မေလ(၁၈)ရက်နေ့တွင်ကျင်းပခဲ့ရာ ၎င်းအခမ်းအနားတွင် သူမ၏ အပေါင်းဖော် သီလရှင်(၇)ပါးနှင့်အတူ သီလရှင်ဝါတော် (၂၅)နှစ်ပြည့် ငွေစင်ဂျူဗီလီပွဲတော်ကိုကျင်းပခဲ့ပါသည်။
သီလရှင် အသက်တာ (၂၇) ဝါအတွင်း တာဝန်ထမ်းဆောင်ခဲ့သော နေရာဒေသများမှာ-
- ၁၉၉၁ခုနှစ်၊ မတ်လမှ ၁၉၉၂ခုနှစ်ဒီဇင်ဘာလ အထိ လွိုင်လင်ယေရှူးလှမ်းတော်ကျောင်း
- ၁၉၉၂ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၉၇ခုနှစ်၊ ဧပြီလအထိတောင်ကြီးမြို့၊ ဘုရားဖြူရွာ၊ သန့်ရှင်းသောသူငယ်တော်ယေရှူးကျောင်း
- ၁၉၉၇ခုနှစ်၊ ဧပြီလမှ ၂၀၀၀ခုနှစ်၊ ဧပြီလအထိ လွိုင်ကော်မြို့၊ နာနတ်တော ရပ်ကွက်ရှိ စိန်မာတင်ဒေပေါရက်(စ်)သီလရှင်ကျောင်း
- ၂၀၀၀ခုနှစ်၊ ဧပြီလမှ ၂၀၀၄ခုနှစ်၊ ဇွန်လအထိတောင်ကြီးမြို့၊ စိန်ပင်းဆင်း သီလရှင်ကျောင်း
- ၂၀၀၄ခုနှစ်၊ ဇွန်လမှ ၂၀၁၀ခုနှစ်၊ ဧပြီ

ခရစ်တော်၌ အိပ်ပျော်ခြင်း



ဖါသာရ် အန်ထော်နီ မောင်မောင်ခင်
(မန္တလေး သာသနာ)
သက်တော် (၆၇) နှစ် ၊ ဝါတော် (၃၄) ဝါ
မွေးဖွား - ၇. ၉. ၁၉၅၁ (ချောင်းရိုးရွာ)
သိက္ခာခံ - ၂၅. ၄. ၁၉၈၄
ပျံလွန် - ၅. ၂. ၂၀၁၈
ဖါသာရ် အန်ထော်နီ မောင်မောင်ခင် ၏ အသက်ပိညာဉ်သည် ဘုရားသခင်၏ အသနားတော်မြတ်ခံရ၍ ငြိမ်သက်သာယာစွာ ရှိပါစေသော်

လအထိ လွိုင်ကော်မြို့၊ စိန်ဂျေရီဇာ သီလရှင်ကျောင်း
- ၂၀၁၀ခုနှစ်၊ ဧပြီလမှ ၂၀၁၄ခုနှစ်၊ ဧပြီလအထိ နမ့်မယ်ခုံ၊ ခရစ္စတီယာန်တို့အားမိုင်းမတော်သောသခင်မကျောင်း
- ၂၀၁၄ခုနှစ်၊ ဧပြီလမှ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလအထိ မိုးနဲမြို့၊ လှိုင်(စ်)မယ်တော်သခင်မသီလရှင်ကျောင်း
- ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလမှစ၍ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ငြိမ်းချမ်းရေးမယ်တော်သခင်မ သီလရှင်ကျောင်းတွင် တတ်စွမ်းသမျှ တမန်တော်လုပ်ငန်းများကို ကူညီဆောင်ရွက်ရင်း နှလုံး အားနည်းခြင်း ဝေဒနာ အတွက် ဆေးဝါးကုသမှုကိုခံယူခဲ့ပါသည်။ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့၊ နံနက် (၁:၃၀) နာရီတွင်တောင်ကြီးမြို့၊ 'စိန်'ဆေးခန်း၌ ဘုရားရှင်၏ရင်ခွင်တော်ဝယ် ထာဝရအိပ်စက်အနားယူခဲ့ပါသည်။
စစ္စတာရ် မောနီကာ နန်စီသည် အေးဆေးတည်ငြိမ်သူ၊ အများအတွက် အနှစ်နာခံ ပေးဆပ်တတ်သူ၊ မည်သည့် တမန်

တော်လုပ်ငန်းကိုမဆို မငြီးမငြူဘဲ စိတ်ရှည်စွာ တာဝန်ယူလုပ်ဆောင်တတ်သူ၊ ကလေးသူငယ်များကို ချစ်တတ်သူ၊ ဘုရားတရားကိုင်းရှိုင်းပြီး သစ္စာသုံးပါးကိုစောင့်ထိန်းသူ၊ community ၏ လိုအပ်မှုများကို မိမိတတ်စွမ်းသမျှ စိတ်ရောက်ရှိပါမိသားစုစိတ်ဓါတ်ဖြင့်ဖြည့်ဆည်းပေးသူ၊ အသင်း၏ စည်းမျဉ်းဥပဒေများကို ရိုကျိုးနာခံသူအဖြစ် မိမိ၏ ဆက်ကပ်ခြင်းဘဝအသက်တာကို ဝိပြင်စွာ အသက်ရှင်ခဲ့သူဖြစ်ပါသည်။
သူမ၏ ပိညာဉ်အတွက် ဝိုင်းဝန်းပါဝင် ဆုတောင်းပေးသူတိုင်းအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဈာပနအခမ်းအနားကိုအစမှအဆုံးတိုင်ကူညီလုပ်ဆောင်ပေးသူရဟန်း၊ သီလရှင်၊ ဘာသာဝင် ဓမ္မမိတ်ဆွေ များနှင့်ခင်မင်သူများအားလုံးအပေါ်သို့ထာဝရဘုရားရှင်၏ကောင်းကြီးတော်များ အစဉ်သက်ရောက်ပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။ သူမ၏ပိညာဉ်ကယ်တင်ခြင်းအတွက် ဆက်လက် ဆုတောင်း ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မွေးနေ့ရှင် ဆရာတော်ကြီးများ



Bishop Isaac Danu
Taungngu
4 March 1948



Archbishop Paul Grawng
Mandalay (Emeritus)
20 March 1939



Bishop Peter Louis Caku
Kyaing Tong
23 March 1952



Bp Justine Saw Min Thide
Pha An
25 March 1951

ဆရာတော် သိက္ခာခံယူခြင်း နှစ်ပတ်လည်



Bishop John Hsane Hgyi
Pathein
22 March 2003

ရဟန်း သိက္ခာခံယူခြင်း နှစ်ပတ်လည်



Abp Paul Grawng
27 March 1965



Bp Philip Za Hawng
01 March 1973



Bp Alexandar
Pyone Cho
15 March 1975



Bp Francis
Daw Tang
25 March 1979



Bp Peter Hla
18 March 1981



Bp Raymond
Sumlut Gam
29 March 1981



Bp John Hsane Hgyi
7 March 1982



Bp Justine
Saw Min Thide
9 March 1984



Bp Stephen Tjephe
28 March 1984



Bp John
Saw Yaw Han
18 March 1995

အဋ္ဌမဟာကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်ဆလစ်လူငယ် ညှိလာခံ

ကျွန်မသည် ဘုရားရှင်၏ အစေခံဖြစ်ပါ၏
သင်၏စကားအတိုင်း ကျွန်မ၌ ဖြစ်ပါစေ
(လုကာ ၁:၃၈)

၂၃ - ၃၀ ရက် ဧပြီလ ၂၀၁၈ ခုနှစ်
မရမ်းချောင်း၊ ပုသိမ်သာသနာ



"I am the servant of the Lord,
may it be done to me according to your word." (Luke 1:38)

ပင်လယ်အိုင်မ ဆူနာမီ မယ်တော် ပွဲတော် ကျင်းပခြင်း

၈ - ၁၃

